

သမိုင်းလေ့လာရေး

# နိုင်ငံသစ်

စာစောင် (၂)



Kyau Sain - 93

အာဇာနည်နေ့အထူးထုတ်

ကရင်အမျိုးသားသမိုင်းသုတေသနအဖွဲ့

## မာတိကာ

|                                                                                               |    |
|-----------------------------------------------------------------------------------------------|----|
| ၁။ နိုင်ငံသစ်အာဘော်                                                                           | ၁  |
| ၂။ စောအောင်လှ၏ “မူလကရင်ပြည်သမိုင်း”                                                           | ၂  |
| ၃။ မြန်မာပြည်၏သန်းကောင်စာရင်းကောက်ယူမှုသမိုင်းနှင့်<br>ကရင်အမျိုးသားပြဿနာ                     | ၁၁ |
| ၄။ မန်းဘဇနိပြောပြသော “စောဘဦးကြီး”                                                             | ၁၈ |
| ၅။ ဗိုလ်ချုပ်မင်းမောင်အထုပ္ပတ္တိ                                                              | ၂၁ |
| ၆။ အနုစိ(၄၀) မြောက်ကရင်တော်လှန်ရေးနေ့၌<br>ကေအဲန်ယူမှ ထုတ်ပြန်သောသမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများ | ၂၄ |
| ၇။ အမျိုးသားအတွက်ကိုယ်ကျိုးစွန့်တာဝန်ထမ်းဆောင်ခဲ့သော<br>ခေါင်းဆောင်များ                       | ၃၂ |
| ၈။ ဆရာကြီးစကောလယ်တော၏မှတ်စု (၁၉၅၀) ဖာပွန်ကွန်ဂရက်                                             | ၃၄ |
| ၉။ တမျိုးသားလုံးပေါင်းစည်း၍ကရင်သမိုင်းဖော်ထုတ်ကြပါစို့                                        | ၃၉ |
| ၁၀။ မန်းဘဇနိနှင့်ကရင်တော်လှန်ရေး                                                              | ၄၂ |
| ၁၁။ Bibliography on the Karen people in Burma and Thailand                                    | ၆၀ |
| ၁၂။ မှတ်တမ်းတင်အပ်သူတဦးနှင့်ကဗျာတပုဒ်                                                         | ၇၄ |
| ၁၃။ အမှားပြင်ဆင်ချက်                                                                          | ၇၅ |

# နိုင်ငံသစ်အာဘော်

ဩဂုတ်လ (၁၂)ရက်နေ့သည် “စောဘဦးကြီး” ကျဆုံးသောနေ့ ဖြစ်သည်။ ထိုနေ့ကို အာဇာနည်နေ့ အဖြစ် ကေအဲန်ယူ ခေါင်းဆောင်များက သတ်မှတ်ပြီး တမျိုးသားလုံးက လက်ခံကျင်းပခဲ့သည်မှာ (၄၃)နှစ်မြောက် ရှိပြီဖြစ်သည်။

“စောဘဦးကြီး”သည် ကြွယ်ဝချမ်းသာသော မျိုးရိုးမှ ဆင်းသက်လာပြီး ပညာတတ် ရှေ့နေတဦး ဖြစ်သည်။ ရှေ့နေ လုပ်ငန်းဖြင့် ဘဝတသက်တာ ဆောင်ရွက်ရန် ရည်ရွယ် သော်လည်း မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲနှင့် ကရင်ပြည် တောင်းဆိုမှုကိစ္စများ ရှုတ်ထွေးသောကာလ၊ ရှေ့နေလုပ်ငန်း ကို စွန့်လွှတ်၍ အမျိုးသားနိုင်ငံရေးကို ခြေစုံပစ်ဝင်ရောက် ဆောင်ရွက်ရတော့သည်။

၁၉၄၇ခုနှစ် တမျိုးသားလုံး တောင်းဆိုချက်အ ပေါ် ကေဝိုင်းအို ကရင်လူငယ်တစုက သွေဖီခဲ့ပြီး ဖဆပလနှင့် ပူးပေါင်းသွားခဲ့ရာကေအဲန်ယူ၏ဥက္ကဋ္ဌတာဝန်ကိုတနိုင်ငံလုံးမှ ကိုယ်စားလှယ်များက တင်မြှောက်ခဲ့သည်။ မိမိအကျိုးထက် တမျိုးသားလုံး အကျိုးကို ရှေ့တန်းထားပြီး အများစုဆန္ဒ ကို လေးနက်စွာ နာယူတတ်ခြင်းအတွက် တပြည်လုံးက သူ့ကိုမှတ်တမ်းတင် ဂုဏ်ပြုချီးကျူးခဲ့ကြသည်။

သီးခြားကရင်ပြည် တောင်းဆိုမှု အထွဋ်အထိပ်နှင့် တမျိုးသားလုံး အနာဂတ်ရေးရာ မပီမပြင်ကာလမှာပင် မြန်မာ့ လွတ်လပ်ရေးကို ကြေညာခဲ့သည် ဖဆပလနှင့် ကေအဲန်ယူ အကြား အမျိုးသားရေးကိစ္စသည် ပြေလည်မှု မရှိခဲ့ “စော ဘဦးကြီးက “ကရင်ကလည်း ဗမာက ပြည်နယ်ပေးချင် အောင်လုပ်။ ဗမာကလည်း ကရင်တွေ ကရင်ပြည်နယ် မ တောင်းချင်အောင် လုပ်ပါ။”ဟု အပြန်အလှန် နားလည်မှု၊ သဘောထားကြီးမှုနှင့် တရားမျှတသော အခြေခံမျှတရပ်ကို အဆိုပြုခဲ့သည်။ လက်တွေ့တွင်မူ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒစပ်ကြား ပြေငြိမ်းနိုင် စရာနည်းလမ်းကား မရှိခဲ့ပါ။ တဖက်မှ ကရင်လူထုကြီး၏ ကြွေးကြော်သံကား ကျယ်လောင်လှသည်။

“ကရင်တကျပ် ဗမာတကျပ် ချက်ခြင်းပြ”

“ကရင်ပြည်ချက်ခြင်းပေး”

“ပြည်တွင်းစစ်အလိုမရှိ”

“လူမျိုးရေးအဓိကရုဏ်းအလိုမရှိ”

မင်းမဲ့စရိုက်သည် အခွင့်ကောင်းများကို ဖျက်ဆီး တတ်သည်။ စစ်သွေးကြွနေသော လူငယ်တစုသည် “မအူ ပင်” ဘဏ်ကိုဝင် ရောက်လုယက်ခြင်းဖြင့် တမျိုးသားလုံး၏

ဂုဏ်သိက္ခာ ကျဆင်းနိုင်သည့်အတွက် “စောဘဦးကြီး”သည် မိမိပိုင်ဆိုင်သော လယ်ဧကတထောင်ကျော်ကို ဖဆပလ အစိုးရအား လျှော်ကြေးအဖြစ် ပေးခဲ့သည်။ အမျိုးဂုဏ်ကို စည်းစိမ်ဖြင့် လဲလှယ်ခြင်းသည် ကရင်လူ့အဖွဲ့အစည်း အတွင်း ကိုယ်ကျိုးမဖက်သော ခေါင်းဆောင်ကြီးတဦးအဖြစ် ကမ္ဘာ ရှားလှသည်။

၁၉၄၉ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ “အင်း စိန်တိုက်ပွဲ”ဖြင့် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ သည်။ “စောဘဦးကြီး”သည် စစ်၏အနိဋ္ဌာရုံကို ရှုမြင်ပြီး၊ နေ့စဉ်ဆွေးနွေးရေးကို လက်မနှေးတန်း ဆောင်ရွက်ခဲ့သည်။ အုပ်စိုးသူဘက်မှ ရိုးသားမှုမရှိ ဆွေးနွေးရေးကို အချိန်ဆွဲ အခွင့်ကောင်းယူပြီး တဖက်တွင် စစ်ကိုပြင်ဆင်ချိန် ရလိုက် သည်။

ကရင်လက်နက်ကိုင် တိုက်ပွဲသည် လက်နက်ကိုင် တိုက်ပွဲပြင်ဆင်မှု မရှိခြင်းနှင့် စနစ်မကျခြင်းကြောင့် အခွင့် ကောင်းကို မဆုတ်ကိုင်နိုင်ခဲ့ပေ။ သိမ်းပိုက်ထားသော နယ် မြေအသီးသီးကို ပြန်လည် စွန့်လွှတ်လိုက်ရသည်။ စစ်သည် ဆက်လက် ရှည်ကြာတော့မည်။ အရင်းအနှီးကြီးမားသော ဤစစ်ပွဲသည် သမိုင်းရေးရာ ကိစ္စတရပ်ဖြစ်သည်။ လူမျိုးတ မျိုး၏ ဂုဏ်သိက္ခာနှင့် တည်တန့်မှုသည် ဤစစ်ပွဲအပေါ် တွင် တည်သည်။ အနာဂတ်ရေးရာအတွက် သူ့အပေါ်တွင် တာဝန်ရှိနေသည်။

၁၉၅၀ခုနှစ် “ဖာပွန်ကွန်ဂရက်”ကာလမှာပင် တမျိုးသားလုံးအတွက် မူ(၄)ချက်ကို ထုတ်ပြန်လိုက်သည်။

“လက်နက်ချစကားမပြောရ”

“ကရင်ပြည်ပြီးပြည့်စုံရမည်”

“ကရင်လက်နက်ကရင်လက်ထဲမှာရှိရမည်”

“ကိုယ့်ကြမ္မာကိုယ်ဖန်တည်းပိုင်ခွင့်ရှိရမည်”

ဤမူ(၄)ချက်သည် ခေါင်ဆောင်ကြီး၏ သေ တမ်းစာလည်းဖြစ်သည်။ သူ၏ နောက်ဆုံးအမွေလည်း ဖြစ် သည်။ ဩဂုတ်လ(၁၂)ရက်နေ့သည် ခေါင်းဆောင်ကြီး၏ ကျဆုံးသောနေ့ဖြစ်သည်။ သူ့ဘဝသူ့စည်းစိမ်သူ့အသက်ကို တမျိုးသားလုံး အတွက်ပေးခဲ့သည်။ “စံပြခေါင်းဆောင်နှင့် စံပြကရင်တဦး”ဖြစ်သည်။ ဤနေ့တွင် ကျွန်ုပ်တို့ ကရင် အမျိုးသားများသည် သူ့ကို အမှတ်ရနေသည်။ သူသည် စွန့်လွှတ်မှု အားလုံး၏ စံပြတဦးဖြစ်သည်။ အနာဂတ်အ တွက် နိုင်ငံရေးကျင့်စဉ် အားလုံး၏ စံလည်းဖြစ်သည်။ ကျွန်ုပ်တို့ အမျိုးသားများက သူ၏ကျင့်စဉ်အတိုင်း သူ၏

# စောအောင်လှ၏ “မူလကရင်ပြည်သမိုင်း”

သမိုင်းဦးပုံပြင်အရ၊ကရင်ပြည်သည် ယခုမြန်မာနိုင်ငံ ဟုခေါ်ပြီးရှေးပဝေသဏီကာလကပင် လယ်ပြင်ကြီးလွှမ်းမိုးသောဒေသကြီးဖြစ်ခဲ့သည်။ နှစ်ပရိစ္ဆေဒကြာမြင့်လာသည်နှင့်အမျှပင်လယ်မျက်နှာပြင်တွင်တဖြည်းဖြည်းတနေရာပြီးတနေရာကုန်းမြေများပေါ်ထွန်းလာလေသည်။ပထမဦးဆုံးကျွန်းသဖွယ်ပေါ်လာပြီးအရှေ့ဘက်ရှမ်းကုန်းပြင်မြင့်သထုံမြို့အထိကျွန်းစွယ်များသွယ်တန်း၍ပေါ်လာသည်။ကျွန်းသဘွယ်ကုန်းပြင်မြင့်များသည်နှစ်ပေါင်းကြာသော်ရေများခန်းချောက်လာသည်။ထို့နောက်ကုန်းမြင့်များတဆက်တစပ်တည်းဖြစ်ပေါ်လာပြီးအရှေ့ရိုးမတောင်တန်းကြီးဖြစ်ပေါ်လာလေသည်။အရှေ့ရိုးမပေါ်ထွက်လာသောအချိန်တွင်ကျွန်းဒေသများသည်ပင်လယ်ပြင်လွှမ်းမိုးနေဆဲဖြစ်သည်။အရှေ့ရိုးမကုန်းပြင်မြင့်ပေါ်လာသောအချိန်ပင်လယ်ကမ်းရိုးတန်းကိုမြေပုံအမှတ်(၃)တွင်ဖော်ပြထားသည်။အရှေ့ရိုးမပေါ်ထွန်းပြီးနှစ်ပရိစ္ဆေဒကြာမြင့်ပြန်သောအခါအနောက်ရိုးမ(သို့)ရခိုင်ရိုးမတောင်တန်းကြီးပေါ်ထွန်းလာလေသည်။ထို့နောက်နှစ်ပေါင်းကြာမြင့်ပြန်သောအရှေ့နှင့်အနောက်ရိုးမတို့အကြားပဲခူးရိုးမတောင်တန်းကြီးပေါ်ထွန်းလာပြန်သည်။အနောက်နှင့်ပဲခူးရိုးမတို့ပေါ်ထွန်းလာသည်မှာအရှေ့ရိုးမနှင့်အလားတူကဲ့သို့ပင်ဖြစ်သည်။အရှေ့ရိုးမအနောက်ရိုးမ၊ပဲခူးရိုးမ၊တောင်တန်း၊အကြားပင်လယ်ပြင်ကြီးဆက်လက်ရှိနေသေးသည်။ထိုပင်လယ်ရေလွှမ်းသောမျက်နှာပြင်သည်နောက်ပိုင်းတွင်မြေခိုမိုး၊မြစ်ဝှမ်း၊တောင်ကြားဒေသများပေါ်ထွန်းလာပြီး၊စိုက်ပျိုးရန်မြေဩဇာကောင်းမွန်သောမြေပြန့်ဒေသများဖြစ်လာလေသည်။ပင်လယ်ရေပြင်နှင့်ထိစပ်နေသောကမ်းရိုးတန်းကုန်းပိုင်းဒေသတွင်မြစ်ချောင်းများသည်ပင်လယ်တွင်းသို့စီးဆင်းလာလေသည်။ထိုမြစ်ရေများသည်ရှုံ့၊နွဲ့၊သစ်ရွက်၊ဝါးရွက်၊ကျောက်နှင့်သဲများကိုသယ်ဆောင်ပြီးပင်လယ်ကြမ်းပြင်သို့စုပုံကျရောက်ပြီး၊နွဲ့တင်မြေနေများတဖြည်းဖြည်း


ပေါ်ထွန်းလာသည်။ထိုနွဲ့တင်မြေနေများသည်ကျွန်းအဖြစ်၊တကျွန်းပြီးတကျွန်းဆက်လက်ပေါ်လာရာ၊မြစ်ဝကျွန်းပေါ်ဒေသကြီးအဖြစ်ပေါ်ထွက်လာလေသည်။အရှေ့ရိုးမနှင့်ပဲခူးရိုးမစပ်ကြားကုန်းမြေဖြစ်သောဧရာဝတီမြစ်ဝမှာလည်းအထက်ပါအတိုင်းမြေပြန့်မြေနေကျွန်းများပေါ်ထွက်လာလေသည်။ရိုးမနှစ်ခုကြားမြေပြန့်ဒေသမပေါ်ထွက်မှီမြေကြီးနှင့်ပင်လယ်ပြင်အနေအထားကိုမြေပုံအမှတ်(၄)တွင်တွေ့မြင်နိုင်သည်။ပဲခူးရိုးမတောင်တန်းနှင့်ရခိုင်ရိုးမတောင်တန်းစပ်ကြားဒေသကိုချင်းတွင်းဖြစ်နှင့်ဧရာဝတီမြစ်(၂)သွယ်ပူးပေါင်းပြီးမြေနေကျွန်းများတနေရာပြီးတနေရာပေါ်ထွန်းစေခြင်းဖြင့်၊မျက်မှောက်ပထဝီအနေအထားအတိုင်းဖြစ်ပေါ်လာလေသည်။ပင်လယ်ကမ်းစပ်နှင့်ကမ်းရိုးတန်းဒေသများကိုမြေပုံအမှတ်(၅)တွင်ဖော်ပြထားသည်။ဆက်လက်ပြီးနှစ်ပရိစ္ဆေဒကြာလာပြန်သော်၊သဲကျောက်၊သစ်ပင်၊သစ်ရွက်၊ဝါးရွက်များဖြင့်စီးဆင်းကြသောမြစ်များသည်မြေခိုမိုးများကိုနှုံးမြေတို့ဖြင့်ဖြည့်ဆည်းပြီးကုန်းမြေများတစပြီးတစပေါ်ထွန်းလာစေရာ၊ပြည်၊တောင်ငူ၊တောင်ဘက်ဒေသများဖြစ်သောပုသိမ်၊မြောင်းမြ၊ဖျာပုံ၊ပဲခူး၊ဟံသာဝတီဒေသတို့ပေါ်ပေါက်လာလေသည်။(မြေပုံအမှတ်(၆)ကိုကြည့်ပါ)အချိန်ကာလအလိုက်ဖြစ်ပေါ်လာသောမြစ်များကိုမျက်မှောက်မြစ်များတည်ရှိပုံနှင့်နှိုင်းယှဉ်ကြည့်လျှင်ကွဲပြားခြားနားသည်ကိုတွေ့ရပေလိမ့်မည်။မြေပုံအမှတ်(၆)နှင့်(၇)ကိုလေ့လာနှိုင်းယှဉ်ကြည့်ပါ။

## ကရင်ပြည်မကြီးအကြောင်း

လွန်ခဲ့သောနှစ်ပေါင်းများစွာအခါသမယကကရင်လူမျိုးတို့သည်တိုင်းနှင့်ပြည်နှင့်ရိုးရိုးကြခြင်းကိုကရင်မျိုးနွယ်စုများအတွင်းသားစဉ်မြေဆက်ဝှတ်ဆိုခဲ့ကြသောကဗျာလင်္ကာများကဖော်ထုတ်ခဲ့၍သိရှိရသည်။ပထမဆုံးကဗျာတပုဒ်တွင်အပိုဒ်(၈)ပိုဒ်ရှိပြီးကဗျာ၏အဓိပ္ပါယ်မှာ“ကရင်”လူမျိုးများ၏တိုင်းပြည်အစစ်အမှန်သည်မည်သည့်ဒေသတွင်ရှိပါသလဲဟူသောအမေးဖြင့်ကဗျာ၏ပထမအပိုဒ်ကိုစတင်ထားပါသည်။ပြန်လည်




မြေပုံ(၃)




ရခိုင်နှင့်ပဲခူးရိုးမမပေါ်ထွန်းမှီအရှေ့ရိုးမတောင်တန်းနှင့်ကမ်းရိုးတန်းကိုဖော်ပြထားပုံ၊ရှမ်းကုန်းပြင်မြင့်ဟုလည်းခေါ်သည်။

မြေပုံ(၄)



အရှေ့ရိုးမတောင်တန်းနှင့်ပင်လယ်ကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်းနှင့်ပဲခူးရိုးမပေါ်ထွန်းစမြင့်ရပ်-တောင်ကြားများအကြားပင်လယ်ပြင်ကြီးရှိနေသည်။

(ବି)କ୍ର



မြေကြားသည်မှာ၊ “ကရင်တို့၏မူလနေထိုင်ခဲ့သောတိုင်းပြည်နှင့်ပတ်သက်၍ရှေးဦးလူကြီးသူမများကပြည်ပြည်စုံစုံသေသေချာချာပြောပြထားခဲ့သည်။ထိုပြောပြချက်များကိုတဆင့်ပြီးတဆင့်ပြောပြရမည်ဟုမှာကြားထားလေသည်။ကရင်လူမျိုးတို့၏တိုင်းပြည်စစ်စစ်ပြည်ရင်း၊ပြည်မ၊အမှန်တကယ်ရှိခဲ့ပါသည်။ထိုတိုင်းပြည်သည်သဲမြေကျယ်နှင့်သဲများစီးဆင်းသောမြစ်ချောင်းများလည်းရှိသည်။ရေမျက်နှာပြင်ပေါ်စီးဆင်းနေသောသဲများ၏အရောင်သည်ရွှေဝါရောင်၊အရောင်အဆင်းရှိလေသည်။

ဒုတိယကဗျာတွင်အပိုဒ်(၄)ပိုဒ်ရှိပြီး“ရှေးရှေးအခါကကရင်ပြည်အစစ်အမှန်တွင်ခေါင်းဆောင်တဦးအမည်မှာမည်သူပါလဲ”ဟုမေးထားသည်အဖြေမှာကရင်လူမျိုးတို့၏ခေါင်းဆောင်ကြီးမှာ“ထောမဲပါ”ဖြစ်ပါသည်။ဆက်လက်ပြီးကဗျာ၏အမေးတွင်“ထိုကရင်ပြည်သည်မည်မျှလောက်ပျော်မွေ့၊ဘွယ်ကောင်းပါသလဲဟုဆိုထားသည်။အဖြေက“ထိုကရင်ပြည်သည်“ထောမဲပါ”ပြည်” “သဲချောင်းစီးမြစ်သဲဝါမြစ်” ဖြစ်ပြီးအလွန်သာယာပျော်မွေ့၊ဘွယ်ကောင်းပါသည်။

တတိယကဗျာတွင်အပိုဒ်(၄)ပိုဒ်ပါရှိပြီး“သဲချောင်းစီးမြစ်” “သဲဝါမြစ်” သည်မည်သည့်အရပ်တွင်ရှိပါသလဲ”ဟုမေးထားသည်။“ထောမဲပါ” ပြည်သာယာပြည်ငြိမ်းချမ်းသည်ခုနစ်စဉ်ကြယ်ရှိသောအရပ်တွင်ရှိပြီး၊ခုနစ်စဉ်ကြယ်၊အောက်တည့်တည့်တွင်ရှိသည်။ခုနစ်စဉ်ကြယ်ထွက်ပေါ်ရာအရပ်တည့်တည့်သို့သွားလျှင်“သဲဝါမြစ်” အရပ်ကိုရောက်မည်ဖြစ်ပြီး၊ခုနစ်စဉ်ကြယ်အောက်တည့်တည့်ရောက်လျှင်“သဲချောင်းစီးမြစ်” နှင့်ကရင်ပြည်မကိုရောက်မည်ဖြစ်သည်။

စတုတ္ထကဗျာတွင်အပိုဒ်(၄)ပိုဒ်ရှိပြီး“သဲချောင်းစီးမြစ်” နှင့်ကရင်ပြည်မသည်မည်သို့ရှိနေပါသနည်း။အဖြေမှာထိုပြည်မသည်သဲသောင့်တခွင်တပြင်ကြီးနှင့်သဲပြင်ကိုဖြတ်ကျော်လျက်၊သဲနှင့်ရေရောနှောစီးဆင်းသောမြစ်အသွယ်သွယ်ရှိနေသည်။ခရီးသွားလာရာတွင်အလွန်ခက်ခဲပါသည်။အဘယ်ကြောင့်ဆိုသော်သဲကန္တာရကြီးနှင့်ချောင်းများရှိနေသောကြောင့်ဖြစ်သည်။တွေ့မြင်သမျှအရာတို့သည်ရေလီးပင်လယ်လားကုန်းခေါင်ခေါင်လားဆိုသည်မှာခွဲခြားသိနိုင်ရန်ခက်ခဲပါသည်။

ပဉ္စမကဗျာတွင်အပိုဒ်(၄)ပိုဒ်ရှိပြီး“သဲချောင်းစီးမြစ်” “သဲဝါမြစ်” ဒေသ၏ပတ်လယ်တွင်မည်သည့်အရာများရှိပါသလဲ။အဖြေမှာ“သဲချောင်းစီးမြစ်”

တိုင်းပြည်၏အရပ်မျက်နှာ(၃)ဘက်မှာကုန်းမြေပြင်ဖြစ်ပြီး၊ကျန်တမျက်နှာမှာပင်လယ်ကမ်းခြေဖြစ်လေသည်။ကုန်းမြေဒေသမှာအရှေ့အနောက်နှင့်မြောက်ဘက်ဒေသများဖြစ်ပြီး၊ပင်လယ်ဒေသအရပ်မှာတောင်ဘက်အရပ်ဖြစ်သည်။ပင်လယ်ပြင်ရှိသောဒေသမှာနောက်ပိုင်းကရင်နိုင်ငံသစ်ပေါ်ထွက်လာလေသည်။“နိုင်ငံသစ်” ထွက်ပေါ်မလာမှီထိုဒေသသည်ပင်လယ်လှိုင်းတံပိုးများအဆက်မပြတ်လှုပ်ရှားသောဒေသကြီးဖြစ်ခဲ့သည်။

ဆဋ္ဌမကဗျာတွင်အပိုဒ်(၄)ပိုဒ်ရှိသည်“သဲချောင်းစီးမြစ်” သည်ကရင်ပြည်တဖက်၊ပင်လယ်ပြင်ကြီးသည်ကျောက်ဆောင်ကြီးများ၊ဒီလိုင်းကြီးများရှိသည်။လိုင်းကြီးများသည်ဆင်းလိုက်တက်လိုက်ဖြင့်အစဉ်အပြန်အလှန်ရိုက်ခတ်လှုပ်ရှားလေသည်။


သတ္တမကဗျာသည်အပိုဒ်(၆)ပိုဒ်ရှိသည်၎င်းကဗျာမှအမေးက“လူကြီးသူမများပြောကြားခဲ့သောကရင်နိုင်ငံသစ်နှင့်ပတ်သက်၍မည်သို့ပြောဆိုခဲ့ပါသလဲ” အဖြေမှာထို“နိုင်ငံသစ်” သည်ပင်လယ်သမုဒ္ဒရာနှင့်လိုင်းလေ၊များအကြားမှပေါ်ထွက်လာလေသည်။ကရင်နိုင်ငံသစ်ပေါ်စကကြက်မတဝပ်စါမျှလောက်သာရှိပြီးသေးငယ်ရာမှတစထက်တစအလျှင်အမြန်ပင်ကြီးမားကျယ်ပြန့်လာလေသည်။ပင်လယ်သမုဒ္ဒရာလိုင်းလေများအကြားမှအလျှင်အမြန်ကျယ်ပြန့်ကြီးမားလာခြင်းဖြင့်ကျောက်တောင်(၉)လုံးအကြား၊ကုန်းမြင့်၊တောင်ကြား၊ချိုင့်ဝှမ်း၊မြေညီ၊မြေပြန့်၊ဒေသကြီးတခုပေါ်ထွက်လာလေသည်။ဤသည်မှာကရင်နိုင်ငံသစ်တနိုင်ငံပေါ်ထွက်လာခြင်းအကြောင်းဖြစ်လေသည်။

**ကရင်လူမျိုးများမြန်မာပြည်သို့ပထမအကြိမ်ဝင်**


**ရောက်လာခြင်း**

ဘီစီ(၁၁၃၄)နှင့်ဘီစီ(၁၁၂၂)နှစ်စဉ်ကြားကာလတရပ်ပြည်တွင်ဂေါ်ဇင် (Ghaw sin)အမည်ရှိသောတရပ်မင်းတပါးအုပ်ချုပ်လေသည်။ထိုဘုရင်သည်တိုင်းပြည်အုပ်ချုပ်ရာတွင်တရားမျှတမှုမရှိဘဲ ပြည်သူများကိုနှိပ်စက်ညှဉ်းပမ်းလေသည်။သူ၏နိုင်ငံပတ်ဝန်းကျင်မှတိုင်းငယ်ပြည်ငယ်ရှိပြည်သူများကိုဖိနှိပ်ခြင်း၊မောင်းထုတ်ခြင်း၊သို့မဟုတ်သူ၏အုပ်ချုပ်ရေးအောက်သို့အတင်းအဓမ္မသိမ်းသွင်းခြင်းပြုလေသည်။(History of china 1929- pages 8 and 9 by professor w.e Soothill and also a sketch of china History- Ancient and modern etc. volume 1-1934 pages 162-166 by Rev charles Gutzlaff.

မြေပုံ (၇)



မျက်မှောက်မြန်မာပြည်မြစ်များစီးဆင်းပုံ-ပုံ(၆)နှင့်နှိုင်းယှဉ်ပါ။



ကရင်သမိုင်းရေးသားသူ “စောမောင်လှ”

ထို့ကြောင့်တရပ်ပြည်နယ်စပ်နှင့်တရပ်ပြည်တွင်း  
နေထိုင်လျက်ရှိသောကရင်မျိုးနွယ်စုများသည်အ  
ခြားလူမျိုးများနည်းတူဖိနှိပ်မှုကိုခံရနိုင်သည့်အ  
ဆုံးဘီစီ(၁၁၂၈)ခုနှစ်တွင်တရပ်ပြည်တောင်ပိုင်းနှင့်  
အနောက်တောင်ဖက်အရပ်သို့ပြောင်းရွှေ့ပြီးဒေသ  
သစ်များဖြစ်သောယိုးဒယားနှင့်မြန်မာနိုင်ငံသို့ဘီစီ  
(၁၁၂၅)ခုနှစ်တွင်ဝင်ရောက်လာလေသည်။ကရင်  
မျိုးနွယ်စုများသည်တရပ်ပြည်မှတောင်ဘက်သို့  
(၃)ဖွဲ့(၃)ကြောင်းခွဲပြီးဆင်းလာခဲ့သည်။မြန်မာပြည်  
နှင့်ယိုးဒယားပြည်ရောက်ရန်(၃)နှစ်မျှကြာမြင့်လေ  
သည်။


**မဲခေါင်မြစ်ကြောင်း** - မဲခေါင်မြစ်ကြောင်း  
မှဆင်းလာသောအဖွဲ့သည်ယိုးဒယားနိုင်ငံတောင်  
ပိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်ထိရောက်လာပြီး  
နေထိုင်ကြသည်။များမကြာမှီ “ထိုင်း”လူမျိုးများ  
လည်းထိုလမ်းကြောင်းအတိုင်းအများအပြားပြောင်း  
ရွှေ့လာကြသည်။ထိုင်းလူမျိုးများသည်အရင်ရောက်  
နှင့်နေသောကရင်များကိုဖိနှိပ်လေသည်။ကရင်များ  
ရှေ့သို့ရှောင်ပြေးရန်မှာလည်းပင်လယ်ပြင်ကြီးသာ  
ရှိတော့သဖြင့်မဲခေါင်မြစ်ချောင်းအတိုင်းအထက်သို့  
ဆန်တက်လာကြလေသည်။မဲခေါင်ချောင်းဖျားဆရောက်မှီ  
“မဲပင်”ချောင်းအတိုင်းမြောက်ဘက်သို့ရွှေ့ပြောင်း  
ပြန်သည်တို့နောက် “မဲပင်”ချောင်းဖျားမရောက်မှီ  
ယခု “ဇင်းမယ်” ဒေသတွင်အခြေချနေထိုင်ကြလေ  
သည်။“ဇင်းမယ်” ဒေသသည်စင်စစ်ကရင်မျိုးနွယ်  
စုများပထမဦးစွာဝင်ရောက်ပြီးစုဝေးနေထိုင်သော  
ဒေသဖြစ်လေသည်။ကရင်များသည် “ထိုင်း” လူမျိုး  
များနှင့်မကြာခဏတိုက်ခိုက်ကြရသည်။သူတပြန်  
ငါတပြန်တိုက်ခိုက်ကြရာနောက်ဆုံးအင်အားမမျှ၍  
ကရင်မျိုးနွယ်စုများထိုဒေသမှစွန့်ခွါခဲ့ရလေသည်။  
ထို့နောက် “မိုင်းလုံးကြီး” “ဖါပွန်” “လူသောခို”  
“လယ်မှုထိ” ဒေသရှိတောင်ကြိုတောင်ကြားချောင်း  
ကြိုချောင်းကြားဒေသများတွင်ဝင်ရောက်အခြေချ  
နေထိုင်ကြလေသည်။တချို့ကရင်များပင်လယ်ကို  
ဖြတ်ပြီးဘော်နီယိုကျွန်းသို့ရောက်သွားလေသည်။

**ရွှေလီမြစ်ကြောင်း**  
ကရင်လူမျိုးဒုတိယအုပ်စုသည်ယူနန်မှထွက်  
ခွါလာပြီးရွှေလီမြစ်ကြောင်းအတိုင်းဆင်းလာသည်။  
ရှမ်းလူမျိုးများ “ရွှေလီ” မြစ်ဝှမ်းတွင်အခြေချ

လျက်ရှိသောကြောင့်ကရင်များသည်ဧရာဝတီမြစ်အ  
တိုင်းဆက်လက်ဆင်းလာပြီး “မိုးကုတ်” ဒေသတွင်အ  
ခြေချနေထိုင်သည်။ကာလကြာမြင့်သော်လူဦးရေများ  
ပြားလာပြီး “တကောင်းမြို့” ကိုတည်ထောင်နေလေ  
သည်။(ထိုဒေသကိုကရင်လို “ယဲဝါးမြစ်” “ယဲဝါးမြို့”  
နောက်ပိုင်း၎င်းကိုပြည်မြစ်(သို့မဟုတ်)ဧရာဝတီမြစ်  
ဟုအမည်မှတ်ခေါ်သည်။ကရင်လူမျိုးများတစထက်  
ထက်တစများပြားလာပြီးအချို့ထိုနေရာမှခွဲထွက်နေ  
ထိုင်၍လူဦးရေပြန့်ကျဲလာလေသည်။အချို့ဧရာဝတီ  
မြစ်ဝကျွန်းပေါ်သို့ရောက်သွားပြီးအခြေချသည်။လူဦး  
ရေများဖြစ်လာပြန်သော် “ပိုးကရင်” အကြီးအကဲတ  
ဦးကမြို့တည်ထောင်နေထိုင်ရန်အကြံပြုရာသဘော  
တူညီကြပြီး “ပိုးကရင်” မြို့တော်ကိုတည်ထောင်ကြ  
သည်ထိုမြို့ကိုအင်္ဂလိပ်လို (Pr ome) ဟုခေါ်သည်။  
“ပိုမြို့” ကိုနောက်ပိုင်းမြန်မာများက “ပြည်” မြို့ဟုခေါ်  
သည်။စင်စစ် “ပိုးကရင်” အုပ်စုကတည်ထောင်သော  
ကြောင့် “ပိုမြို့” ဖြစ်ပြီးနောက်ပိုင်းပြည်မြို့ဖြစ်လာ  
လေသည်။“စကော” ကရင်မျိုးနွယ်စုတခုသည်ဧရာဝ  
တီမြစ်ဝကျွန်းပေါ်မှတဆင့်အနောက်ဖက်အရပ်သို့  
ရွှေ့ရှားသွားပြီးရခိုင်ပြည်သို့ရောက်သွားသည်။ထိုဒေ  
သတွင်မြို့ရွာများတည်ထောင်နေထိုင်ရာထိုမြို့ကို  
“စောမြို့” ဟုခေါ်သည်။နောက်ပိုင်း၎င်းမြို့ကို “စန်  
တွဲ” (သို့) “သံတွဲ” ဟုခေါ်သည်။ခေါမြို့(ဝါ) “ခေါဆ”  
ကိုရခိုင်များမပီသဘဲ “စေါဝေ” ကို “စန်တွဲ” ဟု  
ခေါ်ပြီး “သံတွဲ” ဖြစ်လာသည်။

**သံလွင်မြစ်ကြောင်း**  
ကရင်အုပ်စုတခုသည်သံလွင်မြစ်ကြောင်းအတိုင်း  
မှဆင်းလာရာရှမ်းပြည်အထက်ပိုင်းဒေသများတွင်  
နေထိုင်သည်။သို့သော်ရှမ်းလူမျိုးအများအပြား-၎င်း  
လမ်းကြောင်းအတိုင်းဆင်းလာရာကရင်များထိုနေ  
ရာမှတောင်ဘက်သို့ရွှေ့ပြောင်းကြရသည်။ကရင်များ  
(၂)စုကွဲသွားသည်။တစုမှာသံလွင်မြစ်ကိုစုံဆင်း  
သည်။တစုမှာ “ဘွဲ” အုပ်စုဖြစ်ပြီးကရင်နီဒေသတွင်  
အခြေချနေထိုင်သည်။မြို့တည်ထောင်ရာ “ဘွဲမြို့”  
“သို့မဟုတ်” “အရှေ့ဘွဲ” မြို့ဟုခေါ်သည်။“ဘွဲ” ဘုရင်  
ကို “စော်ဘွါး” ဟုခေါ်သည်။ငွေတောင်၊နောင်ပုလဲ၊  
ကြယ်ဖိုးကြီး၊ကြယ်ဖိုးကလေး၊လျှိုင်ကော်အရပ်တွင်နေ  
ထိုင်ကြသည်။“ဘွဲ” တစုမှာတောင်ငူအထက်ပိုင်းတွင်  
နေထိုင်သည်။ “ပိုးကရင်” အုပ်စုဖြစ်သောတောင်သူ

(၆) (၆)



(ခေါ်)ပအိုအုပ်စုသည်ထိုဒေသတွင်အချို့ကျန်ခဲ့သည်။  
“ပိုး” “စကော” အုပ်စုများတောင်ပိုင်းသို့တနေရာပြီး  
တနေရာပြောင်းရွှေ့နေထိုင်လာရာ “ဒုံရင်း” ဇွဲကပင်  
တောင်ဒေသတို့တွင်အချို့အခြေချနေထိုင်သည်။  
“ဒုံရင်း” ဇွဲကပင်ဒေသသည်ရှေးအခါကကရင်မျိုးနွယ်  
စုအများအပြားစုပေါင်းနေထိုင်လာခဲ့သောကရင်မြို့  
တော်ဖြစ်လေသည်။ကရင်မျိုးနွယ်အချို့ရမည်းသင်း  
ဒီစတြိတ်ဒေသတွင်ဝင်ရောက်နေထိုင်ကြသည်။အချို့  
စစ်တောင်းမြစ်တလျှောက်၊စစ်တောင်းမြစ်ဝထိ၊အ  
ဆင့်ဆင့်အခြေနေထိုင်ကြသည်။“စကော” ကရင်တ  
ချို့သည်စစ်တောင်းမြစ်လက်တက်အနောက်ဖက်  
ယခုအခေါ် “ဆွါ” ဒေသတွင်မြို့ရွာတည်ထောင်ကြ  
သည်။အမှန်စစ်စစ် “စေါ” မှ “ဆွါ” ဟုခေါ်ခြင်းဖြစ်သည်။  
ဗမာများမပီမသသောကြောင့် “စေါ” “စကော” ကို  
“ဆွါ” ဟုအသံထွက်ခြင်းဖြစ်သည်။တောင်ငူမြောက်  
ဖက်တွင်ရှိသည်။ဘွဲ့မျိုးနွယ်တစုသည် “နောပွဲ”  
မြစ်အထက်ပိုင်းတွင် “နောပွဲ” မြို့ကိုတည်ထောင်  
နေထိုင်သည်။“နောပွဲ” မြို့သည်တောင်ငူမြောက်ဘက်  
ကျကျတွင်ရှိပြီးယခုကာလမြို့မရှိတော့ပေ။သို့သော်  
“ဘွဲ့” အစုတို့ထိုဒေသတွင်ကျေးရွာအများအပြားတည်  
ထောင်နေထိုင်ကြသည်။“နောပွဲ” ကိုမွန်မြန်မာတို့က  
“နောင်ပြောင်” ဟုခေါ်သည်။ကမ်းနီးတောင်ငူ၊ဒေသ  
တွင်နေထိုင်သော “ဘွဲ့” အနွယ်များသည် “နောပွဲ” မြို့မှ  
ထွက်လာပြီးအခြေချနေထိုင်သူများဖြစ်သည်။“ပိုး”  
ကရင်တို့သည်တောင်ငူမြို့တောင်ဘက် “ပိုဝေ” သို့ “ပို  
မြို့” ကိုတည်ထောင်ထားရာယနေ့ထက်တိုင်ရှိသည်။  
ဗမာများခေါ်အဝေါ်မပီမသသောကြောင့် “ဖြူး” ဟု  
ခေါ်သည်။ယနေ့ထက်တိုင်ရှိသည်။ယခုအခါလူမျိုး  
ပေါင်းစုံရောပြန်းနေထိုင်ကြသည်။မွန်ရာဇဝင်ဟောင်း  
များ၌မြန်မာနိုင်ငံသို့အရင်ဆုံးဝင်ရောက်နေထိုင်  
သောလူမျိုးများမှာရှမ်းနှင့်မွန်ထိ(ပိုးကရင်)တို့ဖြစ်  
သည်။ဦးစေါရေးသားသောကရင်ရာဇဝင်ကလည်းအ  
လားတူဖော်ပြထားသည်။

ကရင်လူမျိုးများမြန်မာပြည်သို့ဒုတိယအကြိမ်  
ရောက်လာခြင်း

ရှေးလူကြီးသူမများ၏ပြောပြချက်အရ  
တရပ်ပြည် ယူနန်မှပြောင်းရွှေ့လာသောကရင်မျိုး  
နွယ်စုများမှာ(၉၉)မျိုးရှိပြီးယူနန်တွင်(၃၃)မျိုးကျန်

သည်ဟုဆိုသည်။ကာလကြာညောင်းလာသောအခါ  
လူဦးရေတိုးပွားလာကြပြီးမြို့ရွာများတည်ထောင်  
နေကြလေသည်။မာကိုပိုလို၏ခရီးသွားမှတ်တမ်းတွင်  
အေဒီ(၁၃၀၀)တွင်ကရင်များနေထိုင်သောမြို့ရွာများကို  
တွေ့ရှိသေးကြောင်းဖော်ပြထားသည်။မျက်မှောက်ပထဝီ  
ဖော်ပြချက်အရ “လိုလို” “ဝ” “ကဝ” စသည့်လူမျိုး  
တို့သည်ယူနန်နယ်တွင်ယနေ့တိုင်နေထိုင်ကြောင်းဖော်ပြ  
ထားလေသည်။

ဘီစီ(၁၁၂၂)မှ(၂၅၅)နှစ်ကာလတရပ်ပြည်တွင်  
ချောင်မင်းဆက်အုပ်ချုပ်သည်။ထိုမင်းဆက်သည်မင်း  
ပေါင်း(၃၅)ပါးအုပ်ချုပ်ပြီးနှစ်ပေါင်း(၈၆၈)နှစ်ကြာ  
သည်။ထိုမင်းလက်ထက်တရပ်ပြည်တွင်(၁၂၄)ပြည်  
ထောင်ရှိသည်။တပြည်နှင့်တပြည်အပြန်အလှန်တိုက်  
ခိုက်ကြရာနောက်ဆုံးပြည်ထောင်(၇၂)ပြည်ထောင်သာ  
ကျန်သည်။ထိုပြည်ထောင်ငယ်များသည်အချင်းချင်းစစ်  
တိုက်လျက်သာရှိရာပြည်သူများမှာအလုပ်အကိုင်မလုပ်  
ကြရတော့ဘဲလယ်ယာစိုက်ခင်းဥယျာဉ်ခြံမြေများမှာအ  
လွတ်သာရှိနေတော့သည်။ဤသို့ကာလသည်နှစ်  
ပေါင်း(၁၀၀)မျှဖြစ်သည်။လယ်သမားခြံသမားနှင့်ပြည်  
သူများသည်စစ်မတိုက်လိုသော်လည်းအကြီးအကဲများ  
ကအတင်းအဓမ္မစေခိုင်းသောကြောင့်စစ်ပွဲများတွင်  
ပါဝင်တိုက်ခိုက်ကြရသည်။ထို့ကြောင့်တိုင်းပြည်တွင်  
ငတ်မွတ်ခေါင်းပါးခြင်းနှင့်ကြုံတွေ့နေရလေသည်။  
ထို့ကြောင့် “ဟန်” လူမျိုးနှင့် “နောမက်” လူမျိုးတို့  
မြောက်အရပ်သို့ထွက်ခွာသွားကြသည်။တိဘက်လူမျိုးတို့  
မှာအနောက်ဘက်သို့ရွှေ့ပြောင်းနေထိုင်ကြသည်။

ထိုကာလသည်တရပ်ပြည်ကိုဘုရင် “ပင်ဝိုင်  
(Ping wang)အုပ်ချုပ်သောကာလဖြစ်သည်။  
ထိုဘုရင်သည်ဘီစီ(၇၇၀)တွင်နန်းတက်ပြီးနန်းသက်(၅၀)  
ဘီစီ(၇၂၀)တွင်သေဆုံးသည်။နန်သက်(၂၂)နှစ်တွင်  
တရပ်ပြည်ရှိပြည်ထောင်တချို့ကသူ၏အုပ်ချုပ်မှုကို  
မခံယူတော့ဘဲကိုယ့်မင်းကိုယ့်ပြည်ကိုယ်တိုင်အုပ်ချုပ်ရန်  
တောင်းဆိုကြသည်။ဘုရင်ပင်ဝိုင်သည်ကြိုးစားအုပ်ချုပ်  
သော်လည်းတရပ်ပြည်တွင်မတည်မငြိမ်ဖြစ်သဖြင့်အ  
ခက်အခဲများစွာတွေ့ကြုံကြရလေသည်။ထို့ကြောင့်ဒုက္ခ  
အခက်အခဲများပြားလာသည်နှင့်အမျှတရပ်ပြည်တွင်  
ကျန်ခဲ့သောကရင်မျိုးနွယ်စုများသည်တရပ်ပြည်တွင်  
ဆက်လက်နေနိုင်ခြင်းမရှိတော့၍ဘီစီ(၇၄၁)ခုနှစ်

-စာမျက်နှာ(၄၁)သို့

# မြန်မာပြည်သန်းကောင်စာရင်းကောက်ယူမှုသမိုင်း နှင့် ကရင်အမျိုးသားရေးပြဿနာ

လက်ရှိမြန်မာနိုင်ငံလူဦးရေကိုလူမျိုးအလိုက်ခွဲခြားဖော်ပြထားသောစာရင်းဇယားတစ်ခုကို နဝတစ်ရာပြည့်မြင်သံကြားအစီအစဉ်က(၁၁/၁/၉၃) ရက်နေ့တွင်ထုတ်ပြန်လိုက်သည်။အဆိုပါထုတ်ပြန်ချက်အရ(၃၁/၃/၉၃)ရက်နေ့ထိမြန်မာပြည်လူဦးရေမှာ ၄၁.၉ သန်းရှိသည်။တိုင်းနှင့်ပြည်နယ်အလိုက်လူမျိုးများ၏လူဦးရေပမာဏကိုလည်းဖော်ပြထားသည်။လူမျိုးများ၏လူဦးရေပမာဏမှာအောက်ပါအတိုင်းဖြစ်သည်။

ခံရန်ရှိသော်လည်းလွတ်လပ်ရေးရခါစပြည်တွင်းစစ်မီးကြီးပြင်းထန်နေချိန်ဖြစ်၍ကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။၁၉၅၃ခုနှစ်တွင်အမျိုးသားသန်းခေါင်စာရင်းဌာနကိုစတင်တည်ထောင်ခဲ့ပြီးလူဦးရေစာရင်းစတင်ကောက်ခံခဲ့သည်။၁၉၅၃ခုနှစ်ကောက်ခံသောလူဦးရေစာရင်းတွင်စကောကရင်နှင့်ပိုးကရင်ကိုမြန်မာကရင်တလိုင်းကရင်ဟူသောအမည်ဖြင့်ကောက်ခံခဲ့ရာမြန်မာကရင်ကိုမြန်မာလူဦးရေစာရင်းတွင်ထည့်သွင်းသဖြင့်ကရင်လူဦးရေစာရင်းများ

## လူမျိုးအလိုက်လူဦးရေစာရင်း

ဇယား (၁)

| စဉ်  | လူမျိုး | လူဦးရေ     | စဉ်  | လူမျိုး  | လူဦးရေ  |
|------|---------|------------|------|----------|---------|
| (၁)  | မြန်မာ  | ၂၈,၅၅၀,၀၀၀ | (၁၁) | လားဟူ    | ၁၇၀,၀၀၀ |
| (၂)  | ကရင်    | ၂၆၃,၀၀၀    | (၁၂) | အင်းသား  | ၁၃၀,၀၀၀ |
| (၃)  | ရှမ်း   | ၂၂၂,၀၀၀    | (၁၃) | အားခါး   | ၁၀၀,၀၀၀ |
| (၄)  | ရခိုင်  | ၁၇၃,၀၀၀    | (၁၄) | ကယား     | ၁၀၀,၀၀၀ |
| (၅)  | မွန်    | ၁၀၃,၀၀၀    | (၁၅) | လီစူး    | ၈၅,၀၀၀  |
| (၆)  | ချင်း   | ၇၀၀,၀၀၀    | (၁၆) | ဝ        | ၇၀,၀၀၀  |
| (၇)  | ပအို    | ၆၀၀,၀၀၀    | (၁၇) | ကိုးကန့် | ၇၀,၀၀၀  |
| (၈)  | ကချင်   | ၄၀၀,၀၀၀    | (၁၈) | နာဂ      | ၇၀,၀၀၀  |
| (၉)  | ပလောင်  | ၃၁၀,၀၀၀    | (၁၉) | ကယန်း    | ၆၀,၀၀၀  |
| (၁၀) | ဓနု     | ၂၂၀,၀၀၀    | (၂၀) | အခြား    | ၃၁၉,၀၀၀ |

မြန်မာပြည်လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းလူမျိုးအလိုက်လူဦးရေသန်းခေါင်စာရင်းထုတ်ပြန်နိုင်ခြင်းသည်ယခုအကြိမ်သည်ပထမဦးဆုံးအကြိမ်သာဖြစ်သည်။ဗြိတိသျှအုပ်ချုပ်ရေးကာလမြန်မာပြည်လူဦးရေစာရင်းကို၁၉၀၁ခုနှစ်မှစ၍ကောက်ခံခဲ့ရာ၁၉၃၁ခုနှစ်ထိဖြစ်သည်။ကောက်ခံခြင်းစနစ်တွင်မြန်မာနိုင်ငံဗြိတိသျှအုပ်ချုပ်ရေးနယ်နိမိတ်အတွင်းလူဦးရေစာရင်းကိုမျိုးနွယ်စုအလိုက်ကောက်ခံခဲ့သည်။၁၉၄၁ခုနှစ်လူပန်ခေတ်ကောက်ခံသောလူဦးရေစာရင်းသည်ဒုတိယကမ္ဘာစစ်ကာလဖြစ်၍ပြည့်စုံခြင်းမရှိခဲ့ပေ။၁၉၅၁ခုနှစ်သန်းခေါင်စာရင်းကောက်

စွာလျှော့နည်းခဲ့ရသည်။၁၉၅၈ခုနှစ်မဆပ်လအစိုးရခေတ်တစ်နိုင်ငံလုံးအမျိုးသားမှတ်ပုံတင်များထုတ်ဝေပြီးလူဦးရေစာရင်းကိုကြေငြာနိုင်ခဲ့သည်။သို့သော်မျိုးနွယ်အလိုက်ဖော်ပြကောက်ခံနိုင်မှုမပြုနိုင်ခဲ့ပေ။မဆလ(၂၆)နှစ်အုပ်ချုပ်ရေးကာလတလျှောက်၁၉၇၄ခုနှစ်တွင်လူဦးရေကောက်ခံမှုရှိသော်လည်းလူမျိုးအလိုက်ကြေငြာနိုင်ခြင်းမရှိခဲ့ပေ။ယခုအကြိမ်ထုတ်ပြန်လိုက်သောသန်းခေါင်စာရင်းသည်မြန်မာအပါအဝင်လူမျိုး(၁၉)မျိုးကိုအခြေချနေထိုင်ရာတိုင်းနှင့်ပြည်နယ်အလိုက်ဖော်ပြထားလေသည်။တိကျမှန်ကန်မှုမည်မျှရှိမည်ကိုအပထား၍နိုင်ငံတကာနိုင်ငံရေးနှင့်စီးပွား

ရေးသုတေသီတို့၏ခန့်မှန်းတွက်ချက်မှုနှင့် ကိန်းဂဏန်းအားဖြင့်ထက်ဝက်မျှကွာခြားနေလေသည်။ မာတင်စမစ်ရေးသားသော (BURMA INSURGENCY AND POLITICS OF ETHNICITY) ဆောင်းပါးတွင်မြန်မာနိုင်ငံလူဦးရေကို(၄၃)သန်းမျှခန့်မှန်းထားပြီးမြန်မာလူဦးရေမှာ(၁၄)သန်းဖြစ်သည်။တပြည်လုံးအရေအတွက်၏၃၁ရာနှုန်းဖြစ်သည်။ကျန်လူမျိုးများ၏ဦးရေအချိုးမှာအောက်ပါအတိုင်းဖြစ်သည်။

- (၁) ကရင်(၂၀)ရာခိုင်နှုန်း (၂) ရှမ်း၉.၂ ရာခိုင်နှုန်း
- (၃) မွန် ၉ ရာခိုင်နှုန်း (၄) ကုလား ၇ ရာခိုင်နှုန်း
- (၅) ရခိုင် ၅.၈ ရာခိုင်နှုန်း (၆) ချင်း ၆ ရာခိုင်နှုန်း
- (၇) ပလောင်၊ဝ ၃.၅ ရာခိုင်နှုန်း (၈) ကချင် ၃.၅

ရာနှုန်း (၉)လားဟူ ၄ရာနှုန်း (၁၀) အားခါး ၂၄ ရာနှုန်း (၁၁) ကယား ၂၄ ရာနှုန်း (၁၂) လီစူး ၂ရာနှုန်း (၁၃) ဝ ၁၆ရာနှုန်း (၁၄) ကိုးကန့် ၁၆ ရာနှုန်း (၁၅) နာဂ ၁၆ ရာနှုန်း (၁၆) ကယန်း ၁၄ရာနှုန်း (၁၇) အခြားလူမျိုးများ ၇ ရာနှုန်းအသီးသီးဖြစ်ကြသည်။

မာတင်စမစ်၏ဖော်ပြချက်သည်၁၉၃၁ ခုနှစ်ဗြိတိသျှ ခေတ်ကောက်ခံသောသန်းခေါင်စာရင်းကိုအခြေခံ၍တွက်ချက်ဖော်ပြထားလေသည် ဗြိတိသျှခေတ်လူဦးရေကောက်ခံခြင်းကို (၁၈၂၄-၂၆)အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးနောက်ဗြိတိသျှအုပ်ချုပ်သောရခိုင်တနင်္သာရီတို့၌တောင်ကောက်ခံခဲ့သည်ကိုဗြိတိသျှအုပ်ချုပ်

### ဗြိတိသျှဘားမားရိုလူဦးရေ(၁၈၆၁-၆၂)

ဇယား(၂)

| အမျိုးအစား       | ပဲခူး   | တနင်္သာရီ | ရခိုင် | ဗြိတိသျှဘားမား |
|------------------|---------|-----------|--------|----------------|
| တိုင်းရင်းသား    | ၁၁၁၁၈၀၉ | ၃၃၀၀၉၆    | ၃၄၄၈၀၉ | ၁၇၈၆၇၁၄        |
| ကုလား            | ၁၇၉၀၇   | ၂၈၇၃၁     | ၂၆၈၄၁  | ၇၃၄၇၉          |
| တရုတ်            | ၂၀၀၁    | ၈၁၁၈      | ၁၃၅    | ၁၀၂၅၄          |
| ဥရောပသား         | ၁၂၅၂    | ၁၁၄၆      | ၁၆၄    | ၂၅၆၂           |
| အခြားလူမျိုးများ | ၁၇၂၂၀   | ၃၃၁၁      | ၄၃၅၇   | ၂၄၈၈၈          |
|                  | ၁၁၅၀၁၈၉ | ၃၇၁၄၀၂    | ၃၇၆၃၀၆ | ၁၈၉၇၈၉၇        |

(ဂျေအက်(ဖ)ဖါနီဗယ်၏ ကိုလိုနီ လမ်းစဉ်နှင့်မြန်မာနိုင်ငံ(၁၈၂၆)မှ(၁၉၄၀)စာမျက်နှာ(၇၅)မှကူးယူဖော်ပြသည်)

ရာခိုင်နှုန်း (၉) တရုတ် ၂.၃ ရာခိုင်နှုန်း (၁၀) ရှိဟင် ၇၁ ၁.၉ ရာခိုင်နှုန်းဟူ၍ဖော်ပြထားသည်။

-နဝတထုတ်ပြန်လိုက်သောလူဦးရေစာရင်းမှာမြန်မာပြည်လူဦးရေမှာ၄၁.၉သန်းရှိပြီးမြန်မာလူဦးရေမှာ၂၈.၂သန်းဖြင့်စုစုပေါင်းလူဦးရေ၏ ၆၇.၅ရာနှုန်းရှိသည်။ကရင်လူဦးရေမှာဒုတိယအများဆုံးဖြစ်ပြီး ၅.၇ ရာနှုန်းရှိသည်။ကျန်လူမျိုးများမှာအောက်ပါအတိုင်းဖြစ်သည်။ (၁)ရှမ်း ၅.၅ရာနှုန်း (၂) ရခိုင် ၄.၁ ရာနှုန်း (၃) မွန် ၂.၆ရာနှုန်း (၄)ချင်း ၁.၆ ရာနှုန်း (၅) ပအို ၁.၅ ရာနှုန်း (၆) ကချင် ၁.၂ ရာနှုန်း (၇) ပလောင် ၇ရာနှုန်း (၈) ခန့် ၅၂

ရေးမှတ်တမ်းများအရသိရှိရသည်။ထိုခေတ်ကအခွန်ထမ်းဆောင်မှုဦးရေကိုအခြေခံပြီးကောက်ခံခဲ့သည်ကိုတွေ့ရသည်။အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးနောက်၊၁၈၆၁-၆၂အုပ်ချုပ်ရေးအစီရင်ခံစာအရရခိုင်၊တနင်္သာရီပဲခူးစသောဗြိတိသျှဘားမားရိုလူဦးရေစာရင်းတခုကိုထုတ်ပြန်ခဲ့သည်။ဇယား(၂)မြန်မာကိုလိုနီအုပ်ချုပ်ရေးကာလတလျှောက်လုံးလူဦးရေစာရင်းဇယားကောက်ခံမှုသည်ထိုကာလကိုလိုနီအုပ်ချုပ်ရေးစက်ယန္တရားလယ်ပတ်မှုအတွင်းစီမံကိန်းရှိမှု၊စနစ်ကျမှုကိုဖော်ပြခြင်းတရပ်ဖြစ်ပါသည်။ဆက်လက်ပြီး(၁၉၀၁)

ခုနှစ်မှ(၁၀)နှစ်ကြိုကောက်ခံခဲ့သောစာရင်း  
ကို(၁၉၃၁)ခုနှစ်နောက်ပိုင်းတွင်ဖော်ပြခဲ့ရာဇယား  
(၃)ဖြင့်ဖော်ပြထားသည်။

ပတ်သက်၍စံနမူနာယူစရာပင်ဖြစ်နေပေသည်။  
၁၉၂၁ခုနှစ်သန်းခေါင်စာရင်းတွင်ကရင်မျိုးနွယ်စု  
ကို(၆)စုခွဲပြီးမျိုးနွယ်စုအလိုက်လူဦးရေကိုသိခြား

### ၁၉၀၁-၁၉၃၁ လူဦးရေသန်းခေါင်စာရင်း

ဇယား (၃)

| နှစ် | လူဦးရေ   | နိုင်ငံခြားသား | ကုလား       | မြို့ကြီး  | အခြားမြို့  |
|------|----------|----------------|-------------|------------|-------------|
| ၁၉၀၁ | ၁၀၄၉၁၀၀၀ | ၆, ၉၇ရာနှံ     | ၅, ၈၄ရာနှံ  |            |             |
| ၁၉၁၁ | ၁၂၁၁၅၀၀၀ | ၈, ၀၂ရာနှံ     | ၆, ၁၅ ရာနှံ | ၆၂, ၈ရာနှံ | ၂၂, ၀ရာနှံ  |
| ၁၉၂၁ | ၁၃၂၀၂၀၀၀ | ၈, ၉၈ ရာနှံ    | ၆, ၆၉ ရာနှံ | ၆၃, ၅ရာနှံ | ၂၅, ၃ ရာနှံ |
| ၁၉၃၁ | ၁၄၆၆၇၀၀၀ | ၉, ၇၄ ရာနှံ    | ၆, ၉၅ရာနှံ  | ၆၂, ၇ရာနှံ | ၂၈, ၁ရာနှံ  |

၁၉၀၁ခုနှစ်မှစ၍ကောက်ခံခဲ့သောလူဦး  
ရေသန်းခေါင်စာရင်းများတွင်ကရင်လူဦးရေကို  
လည်းမျိုးနွယ်စုအလိုက်ခွဲခြားကောက်ခံခဲ့လေ  
သည်။ ဗြိတိသျှအုပ်ချုပ်ရေးကာလကောက်ခံခဲ့သော  
လူဦးရေစာရင်းသည်တိကျမှန်ကန်မှုရှိသည်ဟုယူဆ  
နိုင်သည်။ ထိုခေတ်ကရင်လူဦးရေတိုးတက်မှုနှုန်းသည်  
လည်းပုံမှန်ရှိကြောင်းလည်းတွေ့ရသည်။ ထို့ကြောင့်  
လွတ်လပ်ရေးရပြီးနောက်ပိုင်းလူမျိုးအလိုက်လူဦး  
ရေစာရင်းများကိုဖော်ပြနိုင်ခြင်းမရှိသည့်အပေါ်  
(၁၉၃၁)ခုနှစ်ဗြိတိသျှသန်းခေါင်စာရင်းဇယားကို  
အခြေခံပြီးတွက်ချက်ကြရလေသည်။ ထို့ကြောင့်မာ  
တင်စမစ်၏ခန့်မှန်းလူဦးရေစာရင်းသည်မှန်ကန်  
မှုရှိနိုင်ကြောင်းလုံလောက်သောအချက်အလက်များ  
ရှိပါသည်။

နဝတထုတ်ပြန်လိုက်သောလူဦးရေစာရင်းသည်  
လူမျိုးစုံလင်နက်ကိုင်အဖွဲ့အစည်းများ၏ထိန်းချုပ်  
ထားသောနယ်မြေနှင့်လက်နက်ကိုင်ပဋိပက္ခဖြစ်နေ  
သောကြားဒေသများရှိလူဦးရေစာရင်းကိုကောက်  
ယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်နဝတ၏လူမျိုးများ  
လူဦးရေစာရင်းဖော်ပြချက်သည်လက်ခံနိုင်စရာ  
အကြောင်းမရှိပေ။ (၁၉၂၁)ခုနှစ်ဗြိတိသျှခေတ်သန်း  
ခေါင်စာရင်းကောက်ယူမှုသည်လူမျိုးများနှင့်

ဖော်ပြခဲ့သည်။ ဇယား(၅)စကောအုပ်စုတွင်(၄)မျိုး၊ ဘွဲ့  
အုပ်စုတွင်(၃)မျိုး၊ ပိုးအုပ်စုတွင်(၃)မျိုး၊ ပဒေါင်အုပ်  
စုတွင်(၃)မျိုး၊ ကရင်နီနှင့်ဇေယျန်တို့ကိုတမျိုးစီခွဲခြား  
ဖော်ပြထားလိုက်သည်။ ဗြိတိသျှအုပ်ချုပ်မှုကာလလူ  
ဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင်ကရင်လူ  
ဦးရေ(၇၂)ဦးသာရှိသောမော်နီဘွားကိုပင်သီးခြား  
ကောက်ယူပေးနိုင်ခဲ့သည်။ (၁၉၀၁)ခုနှစ်ကောက်ယူ  
သောသန်းခေါင်စာရင်းတွင်ကရင်နီ(ကယား)မပါဝင်  
ခဲ့ပေ။ နောက်ပိုင်းကောက်ခံသောစာရင်းတွင်ထည့်  
သွင်းခဲ့သည်။ ပိုးကရင်နှင့်စကောကရင်ကိုသေချာစွာ  
ခွဲခြားနိုင်ခြင်းမရှိခဲ့ပေ။ နောက်ပိုင်းကရင်ကိုအုပ်  
စု(၃)မျိုးသာခွဲခြားထားသည်။ “ဘွဲ့”အုပ်စုတွင်ကရင်  
နီ၊ ကရင်နက်၊ ကရင်ဖြူ၊ ဇေယျန်၊ ဆင်းဆင်း၊ ပရဲ၊ မရီ၊  
ယင်းဘော်၊ ပဒေါင်များထည့်သွင်းထားသည်။  
“စကော”အုပ်စုတွင်စကော၊ ပကူး၊ ဝေဝေါ၊ မော်နီ  
ဘွားဖြစ်သည်။ “ပိုး”အုပ်စုတွင်မိုပွါတောင်သူတို့ဖြစ်  
သည်။

ကိုင်းတပါးအုပ်ချုပ်သောကာလလူဦးရေအား  
ဖြင့်အလွန်နည်းပါးပြီးပျောက်ကွယ်လှသောမျိုးနွယ်  
စုများကိုပင်ဖော်ထုတ်တင်ပြနိုင်ခဲ့သည်။ လူမျိုးတမျိုး  
၏နိုင်ငံရေးစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်  
များကိုရေးဆွဲရန်သို့မဟုတ်ဆောင်ရွက်ရန်ထိုလူမျိုး

၏လူဦးရေပမာဏကိုသိရှိရန်အထူးအရေးကြီးပါသည်။(၁၉၄၇)ခုနှစ်လွတ်လပ်ရေးမရမှီကရင်အမျိုးသားခေါင်းဆောင်များကကရင်လူဦးရေကိုသိရှိရန်သန်းခေါင်စာရင်းကောက်ယူပေးရန်ဖဆပလအစိုးရသို့တင်ပြတောင်းဆိုခဲ့ဘူးသည်။သို့သော်ကရင်လူဦးရေနှင့်ပတ်သက်၍လွတ်လပ်ရေးရပြီးအုပ်ချုပ်ခဲ့သောအစိုးရဆက်ဆက်အကောင်အထည်ဖော်ခဲ့ခြင်းမရှိခဲ့ပေ။၎င်းကိစ္စသည်နိုင်ငံရေးခေါင်းဆောင်များကပေါ့ပေါ့တန်တန်သဘောမထားဘဲလေးလေးနက်နက်အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်။

နဝတအုပ်ချုပ်ရေးကာလမြန်မာပြည်တွင်လူမျိုးစုပေါင်း(၁၃၅)မျိုးရှိသည်ဟုဖော်ပြထားသည်။သို့သော်တရားဝင်(၁၉)မျိုးသာဖော်ပြခဲ့သည်။လူမျိုးအဖြစ်အထင်အရှားရှိသောကျန်မျိုးနွယ်စုများနှင့်တနိုင်ငံလုံး၏နိုင်ငံရေးစီးပွားရေးတွင်ပါဝင်ပတ်သက်နေသောတရပ်ကုလားလူမျိုးများကိုပင်ဖော်ပြခြင်းမရှိခဲ့ပေ။ထိုလူမျိုးတို့သည်မြန်မာနိုင်ငံ၏နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးလိုအပ်ချက်အတွက်ပါဝင်ပတ်သက်နိုင်သောအခွင့်အရေးမရှိဟုအဓိပ္ပါယ်ရသည်။ထို့ကြောင့်နဝတ၏သန်းခေါင်စာရင်းထုတ်ပြန်ချက်သည်လူမျိုးများ၏လူဦးရေပမာဏမှန်ကန်တိကျမှုမရှိရုံသာမကလူမျိုးတိုင်း၏တည်ရှိမှုများကိုပင်ဖျောက်ဖျက်ထားလျက်ရှိရာစေတနာမှန်ကန်သည်ဟုမယူဆနိုင်ပေ။နဝတသည်မြန်မာပြည်တွင်လူမျိုးနွယ်များထူးခြားစွာများပြားခြင်းကိုဂုဏ်ယူစရာလူ့အဖွဲ့အစည်းတခုအဖြစ်ခံယူပုံမရ၊ရှုတ်ထွေးသောလူ့အဖွဲ့အစည်းတခုအဖြစ်သတ်မှတ်လျက်ပင်ရှိနေသည်မှာထင်ရှားသည်။ထို့ကြောင့်လူမျိုးစုများကိုဖျောက်ဖျက်၍ပင်ရှိနေပြီလော။ကရင်လူဦးရေသည်(၁၉၀၁)ခုနှစ်မှ(၁၉၃၁)ခုနှစ်အထိပုံမှန်တိုးတက်သည်ကိုဇယားအရဖော်ပြခဲ့ပြီဖြစ်သည်။(၁၉၄၁)ခုနှစ်ဂျပန်ခေတ်ကကရင်လူဦးရေကို(၄၀၀၀၀၀)မျှရှိသည်ဟုထုတ်ပြန်ကြေငြာခဲ့ဘူးသည်။ယခုနဝတ၏ထုတ်ပြန်ခဲ့သောသန်းခေါင်စာရင်းသည်ကောက်ခံသည်ကိုလည်းမကြားခဲ့ရ။မည်သည့်စစ်တမ်းကိုအခြေခံပြီးဖော်ပြသနည်းကိုလည်းဖော်ပြခဲ့ခြင်းမရှိပေ။

ကရင်လူဦးရေးသည်ပုံမှန်တိုးတက်ရမည့်အစားအလွန်အမင်းနည်းပါးခြင်းသည်ကရင်မျိုးနွယ်ကိုပျောက်အောင်ကြံဆောင်နေသလောဆိုသည့်ကိစ္စကိုကရင်လူအဖွဲ့အစည်းကိုဦးဆောင်နေသောခေါင်းဆောင်များနှင့်သုတေသီများကလေ့လာသင့်သည်။ကရင်အမျိုးသားအစည်းအရုံးသမိုင်းကော်မီတီမှ(၁၉၉၃)ခုနှစ်မှပြုစုထုတ်ဝေလိုက်သောကရင်သမိုင်းစာအုပ်မှမြန်မာနိုင်ငံလူဦးရေစာရင်းကို(၁၉၇၅)လူဦးစေ့စာရင်းကိုအခြေခံ၍အနီးစပ်ဆုံးတွက်ချက်ထားသည်။ထိုတွက်ချက်ပုံစာရင်းအရကရင်လူဦးရေ ၅, ၃ မှ ၅, ၅သန်းအထိဖော်ပြထားပြီးမြန်မာလူဦးရေမှာ၁၃.၀သန်းဖြစ်သည်။စာရင်းဇယားမှာဇယား(၇)အတိုင်းဖြစ်သည်။

ရှေးပဝေသဏီကာလတွင်မြန်မာလူမျိုးအပါအဝင်လူမျိုးအသီးသီးတို့သည်ရေကြည်ရာ၊မျက်နှာရာ၊လှည့်သွားလာရင်းမြန်မာပြည်သို့ဝင်ရောက်လာပြီး အသင့်တော်ဆုံးဒေသအဖြစ်သတ်မှတ်ပြီးအခြေချနေထိုင်ကြသည်။လူမျိုးအချင်းချင်းပဋိပက္ခမရှိ၊အေးချမ်းစွာပူးတွဲနေထိုင်ခဲ့ကြသည်။သို့သော်မြန်မာပြည်လူမျိုးနွယ်များအတွင်းပဒေသရာဇ်သက်ဦးဆံပိုင်စနစ်ကိုလူမျိုးအချို့တို့စတင်ခဲ့သောကာလမှစ၍ရန်စကျူးကျော်မှုများ၊လုယက်တိုက်ခိုက်သတ်ဖြတ်မှု၊ကျေးကျွန်ပြုမှုများပေါ်ပေါက်ခဲ့လေသည်။ထိုပဒေသရာဇ်များအချင်းချင်းပဋိပက္ခနှင့်ကျူးကျော်မှုကာလတွင်လူမျိုးအချို့သည်အဓမ္မနည်းဖြင့်စစ်ပွဲတွင်ဝင်ရောက်တိုက်ခိုက်စေခြင်း၊အထမ်းသမားများဖြစ်ရခြင်း၊ရိက္ခာများကိုထောက်ပံ့ရခြင်းသာမကသေကြေဒဏ်ရာရခြင်း၊အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းစသောစစ်၏ဒုက္ခများကိုအလူးအလဲခံစားကြရသည်။လူမျိုးအချို့သည်စစ်ပေးဒဏ်ကိုမခံမရနိုင်၍ခြေဦးတည်ရာပြေးလွှားရင်းအစိတ်စိတ်အမွှာမွှာကွဲခဲ့ကြရသည်။ပတ်ဝန်းကျင်ကိုလိုက်၍ပင်ရင်းဘာသာစကားများ၊ရိုးရာယဉ်ကျေးမှုများသည်လည်းအစိတ်စိတ်အမွှာမွှာကွဲခဲ့ကြရသည်။အချို့မျိုးနွယ်များပျောက်ကွယ်သွားကြရသည်။ထိုသို့ဖြစ်ရသည်မှာသမိုင်းတလျှောက်အုပ်ချုပ်သူလူတန်းစားများ၏အလိုရမက်ကြီးမှုဆင်

ဇယား (၄) ဗြိတိသျှဘားမားရှိလူဦးရေနှင့်ကရင်လူဦးရေဇယား(၁၉၀၁-၁၉၃၁)

| ခုနှစ် | လူဦးရေ   | ကရင်လူဦးရေ |
|--------|----------|------------|
| ၁၉၀၁   | ၁၀၄၉၁၀၀၀ | ၉၅၃၃၆၄     |
| ၁၉၁၁   | ၁၂၁၁၅၀၀၀ | ၁၁၀၂၆၉၅    |
| ၁၉၂၁   | ၁၃၂၀၂၀၀၀ | ၁၂၂၀၃၅၆    |
| ၁၉၃၁   | ၁၄၆၆၇၀၀၀ | ၁၃၄၃၀၆၆    |

ဇယား (၅) ဗမာပြည်သန်းခေါင်စာရင်း(၁၉၂၁)ခုနှစ်  
ကရင်မျိုးနွယ်စုသာဖော်ပြထားသည်

| ဒေသအလိုက်ဦးရေ                                           | ၁၁၁၄၀၁၆<br>၉၈၇၁၃                      | စကားအလိုက် |
|---------------------------------------------------------|---------------------------------------|------------|
| <u>စကောကရင်</u><br>စကော<br>ပကူး<br>ဆေဆော်<br>မော်နီဘွါး | ၃၆၉၈၁၆<br>၃၆၈၂၈၂<br>၁၂၀၆<br>၂၅၆<br>၇၂ |            |
| <u>ဘွဲ့အုပ်စု</u><br>ဘွဲ့<br>ပရဲ<br>ကရင်ဖြူ             | ၂၂၀၃<br>၁၀၆၂၇<br>၆၁၆<br>၁၁၁၆၀         |            |
| <u>ပိုးအုပ်စု</u><br>ပိုး<br>တောင်သူ                    | ၅၆၃၀၀၁<br>၃၅၂၄၆၆<br>၂၁၀၅၃၅            |            |
| <u>ပဒေါင်အုပ်စု</u><br>ပဒေါင်<br>ရင်းဘော်<br>ကဲခို      | ၂၂၆၈၄<br>၁၃၇၄၃<br>၅၃၆၂<br>၂၅၇၉        |            |
| <u>ကရင်နီအုပ်စု</u><br>ကရင်နီ                           | ၃၄၄၈၈<br>-                            |            |
| <u>ယိန်အုပ်စု</u><br>ယိန်                               | ၃၉၁၁<br>-                             |            |

ဇယား(၆)

**နဝတထုတ်ပြန်သောမြန်မာနိုင်ငံဦးရေစာရင်း**

(ပြည်နယ်နှင့်တိုင်းအလိုက်ဖော်ပြထားသည်)

မြန်မာနိုင်ငံလူဦးရေစာရင်း(၃၁.၃.၉၂)မှ(၃၁.၃.၉၂)အထိ ၄၁. ၉ mil ၁၁.၁.၉၃ TV MYAMAR

**ကချင်ပြည်နယ်(၁.၈၈သန်း)**

|       |         |
|-------|---------|
| ကချင် | ၃၅၀၀၀၀  |
| လီစူး | ၁၅၀၀၀   |
| ရှမ်း | ၂၅၁၀၀၀  |
| ဗမာ   | ၃၁၀၀၀၀  |
| အခြား | ၁၂၀၀၀၀  |
|       | ၁၀၇၅၀၀၀ |

**မွန်ပြည်နယ်(၂.၀၆သန်း)**

|       |         |
|-------|---------|
| မွန်  | ၇၈၀၀၀၀  |
| ကရင်  | ၂၆၀၀၀၀  |
| ရှမ်း | ၁၀၀၀၀၀  |
| ပအို  | ၆၀၀၀၀၀  |
| ဗမာ   | ၇၆၀၀၀၀  |
| အခြား | ၁၉၀၀၀၀  |
|       | ၂၀၆၀၀၀၀ |

**ကယားပြည်နယ်(၂၁၀,၀၀၀)**

|       |        |
|-------|--------|
| ကယား  | ၉၀၀၀၀  |
| ကယန်း | ၂၀၀၀၀  |
| ကရင်  | ၁၀၀၀၀  |
| ရှမ်း | ၂၀၀၀၀  |
| ဗမာ   | ၃၀၀၀၀  |
| အခြား | ၄၀၀၀၀  |
|       | ၂၁၀၀၀၀ |

**ကရင်ပြည်နယ်(၁.၂၆သန်း)**

|       |         |
|-------|---------|
| ကရင်  | ၆၄၀၀၀၀  |
| မွန်  | ၂၂၀၀၀၀  |
| ကယား  | ၁၀၀၀၀   |
| ရှမ်း | ၃၀၀၀၀   |
| ပအို  | ၇၀၀၀၀   |
| ဗမာ   | ၁၇၀၀၀၀  |
| အခြား | ၁၂၀၀၀၀  |
|       | ၁၂၆၀၀၀၀ |

**ရှမ်းပြည်နယ်(၄.၂၅သန်း)**

|          |         |
|----------|---------|
| ရှမ်း    | ၁၆၄၀၀၀၀ |
| အားခါး   | ၁၀၀၀၀၀  |
| ကိုးကန့် | ၇၀၀၀၀   |
| ဓနု      | ၂၂၀၀၀၀  |
| ပလောင်   | ၃၀၀၀၀၀  |
| လားဟူ    | ၁၇၀၀၀၀  |
| အင်းသား  | ၁၃၀၀၀၀  |
| ပအို     | ၄၅၀၀၀၀  |
| ဝ        | ၉၀၀၀၀   |
| ကချင်    | ၁၀၀၀၀၀  |
| လီစူး    | ၅၀၀၀၀   |
| ကယန်း    | ၄၀၀၀၀   |
| ကရင်     | ၁၀၀၀၀   |
| မြန်မာ   | ၄၇၀၀၀၀  |
| အခြား    | ၄၁၀၀၀၀  |
|          | ၄၂၅၀၀၀  |

**ရခိုင်ပြည်နယ်(၂.၃၈သန်း)**

|        |         |
|--------|---------|
| ရခိုင် | ၁၆၁၀၀၀၀ |
| ချင်း  | ၇၀၀၀၀   |
| ဗမာ    | ၁၀၀၀၀   |
| အခြား  | ၆၉၀၀၀၀  |
|        | ၂၃၈၀၀၀၀ |

**ချင်းပြည်နယ်(၄၂၀၀၀၀)**

|        |        |
|--------|--------|
| ချင်း  | ၃၉၀၀၀၀ |
| ရခိုင် | ၁၀၀၀၀  |
| အခြား  | ၁၀၀၀၀  |
|        | ၄၁၀၀၀၀ |

**ဧရာဝတီတိုင်း (၅.၈၄သန်း)**

|        |         |
|--------|---------|
| ကရင်   | ၁၁၉၀၀၀၀ |
| ရခိုင် | ၆၀၀၀၀   |
| ဗမာ    | ၄၄၃၀၀၀  |
| အခြား  | ၁၆၀၀၀၀  |
|        | ၅၈၄၀၀၀၀ |

**တနင်္သာရီတိုင်း (၁.၁၅သန်း)**

|       |         |
|-------|---------|
| ကရင်  | ၇၀၀၀၀   |
| မွန်  | ၂၀၀၀၀   |
| ဗမာ   | ၉၄၀၀၀၀  |
| အခြား | ၉၀၀၀၀   |
|       | ၁၁၂၀၀၀၀ |

**မကွင်းတိုင်း (၃.၈၈သန်း)**

|       |         |
|-------|---------|
| ရှမ်း | ၅၀၀၀၀   |
| ချင်း | ၉၀၀၀၀   |
| ဗမာ   | ၃၇၅၀၀၀  |
| အခြား | ၄၄၀၀၀၀  |
|       | ၃၈၈၀၀၀၀ |

**မန္တလေးတိုင်း (၅.၅၄သန်း)**

|        |         |
|--------|---------|
| လီစူး  | ၂၀၀၀၀   |
| ကရင်   | ၁၀၀၀၀   |
| ပလောင် | ၁၀၀၀၀   |
| ဗမာ    | ၅၂၇၀၀၀၀ |
| ဗမာ    | ၅၂၇၀၀၀၀ |
| အခြား  | ၁၈၀၀၀၀  |
|        | ၅၅၄၀၀၀၀ |

**ရန်ကုန်တိုင်း (၄.၇၉သန်း)**

|        |         |
|--------|---------|
| ကရင်   | ၂၃၀၀၀၀  |
| မွန်   | ၃၀၀၀၀   |
| ရခိုင် | ၅၀၀၀၀   |
| ရှမ်း  | ၂၀၀၀၀   |
| ဗမာ    | ၄၀၀၀၀၀၀ |
| အခြား  | ၄၆၀၀၀၀  |
|        | ၄၇၉၀၀၀၀ |

**စစ်ကိုင်းတိုင်း(၄.၆၅သန်း)**

|       |         |
|-------|---------|
| ချင်း | ၁၅၀၀၀၀  |
| နာဂ   | ၇၀၀၀၀   |
| ရှမ်း | ၁၈၀၀၀၀  |
| ဗမာ   | ၁၉၀၀၀၀  |
| အခြား | ၆၀၀၀၀   |
|       | ၄၆၅၀၀၀၀ |

**ပဲခူးတိုင်း(၄.၄၁သန်း)**

|       |         |
|-------|---------|
| ကရင်  | ၂၁၀၀၀၀  |
| ကချင် | ၃၀၀၀၀   |
| မွန်  | ၁၀၀၀၀   |
| ရှမ်း | ၂၀၀၀၀   |
| ပအို  | ၂၀၀၀၀   |
| ဗမာ   | ၃၉၂၀၀၀၀ |
| အခြား | ၁၉၀၀၀၀  |
|       | ၄၄၀၀၀၀၀ |

(၁၉၉၃ခုနှစ်နွေဝါရီလ(၁၁)ရက်နေ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှအသံလွှင့်ကြေငြာသည်)

ကရင်လူဦးရေမှာနိုင်ငံတကာခန့်မှန်းချက်နှင့်ထက်ဝက်မျှကွာခြားသောစာရင်းဖြစ်သည်။

၁၉၇၅-ခုနှစ်မှန်းခြေလူဦးရေစာရင်း

ဇယား (၇)

|                                            |                    |
|--------------------------------------------|--------------------|
| - ကရင်                                     | ၅ . ၃ - ၅ . ၅ သန်း |
| - ကရင်နီ-ပဒေါင်နှင့်အခြားမျိုးနွယ်စုများ   | . ၂ "              |
| - ပအိုဝ်                                   | . ၃ "              |
| - ရှမ်း                                    | ၄ . ၀ "            |
| - မွန်                                     | ၂ . ၀ "            |
| - ရခိုင်                                   | ၁ . ၅ "            |
| - ချင်း                                    | . ၈ "              |
| - ပလောင်                                   | ၇ "                |
| - ကချင်                                    | . ၅ "              |
| - လီးယူး                                   | . ၄ "              |
| - ဝ                                        | . ၂ "              |
| - နာဂ/လီရှော/ရှမ်းတရုပ်/ဓနု/အင်းနှင့်အခြား | . ၄ "              |
| - မြန်မာ                                   | ၁၃ . ၀ "           |
| - နိုင်ငံခြား                              | ၁ . ၀ "            |
|                                            | <hr/>              |
| စုစုပေါင်း                                 | - ၃၀ . ၀၁ "        |

နိုင်ငံခြား

|                |                   |
|----------------|-------------------|
| အိန္ဒိယ        | ၁,၀၇၉,၈၂          |
| တရုတ်          | ၁၇၈,၃၁၆           |
| ဥရောပသား       | ၂၇,၈၉၅            |
| နိုင်ငံခြားသား | ၂,၈၂၁             |
|                | <hr/>             |
| စုစုပေါင်း     | - ၁၄၆၄၇,၇၅၉ ယောက် |

ဤခန့်မှန်းချက်သည်အနီးစပ်ဆုံးအဖြစ်လက်ခံနိုင်ဖွယ်ရှိသည်

ခြင်တုံတရားကင်းမဲ့မှုကြောင့်ဖြစ်သည်။ အဖိနှိပ်ခံလူမျိုးများတွင်တာဝန်မရှိပါ။ ဤကိစ္စသည်မြန်မာပြည်၏ထူးခြားသောသမိုင်းရေးရာကိစ္စတရပ်ဖြစ်သည်ဟုသာသဘောထားရမည်ဖြစ်သည်။ လူမျိုးများအကွဲအပြားပြားဘာသာစကားအမျိုးမျိုးဖြစ်ခြင်းကိုလည်းရှုတ်ထွေးသောကိစ္စပြေချင်းမရသောပြဿနာတခုအဖြစ်မြင်သင့်။ ခေတ်အဆက်ဆက်သမိုင်းအမွေဆိုးကိုခံစားနေရသောလူမျိုးများအဖြစ်ထောက်ထားစွာရှုမြင်ပြီးမျိုးနွယ်အလိုက်ထိန်းသိမ်းစောင့်ရှောက်သွားရန်မှာအုပ်စိုးသူတို့၏တာဝန်ဖြစ်သည်။ လူမျိုးများထူးခြားစွာများပြားခြင်းဖြင့်နိုင်ငံတနိုင်ငံကိုစည်းလုံးညီညွတ်သောလူ့အဖွဲ့အစည်းတခုအဖြစ်မတည်

ဆောက်နိုင်ခြင်းသည်ဂုဏ်သိက္ခာမဲ့မှုတရပ်ဖြစ်သည်။ မဆလခေတ်၊ နဝတခေတ်ပြည်တွင်းစစ်သည်အရှိန်အဟုန်ပိုမိုမြင့်မားခဲ့သည်။ လူမျိုးများနှင့်မျိုးနွယ်စုများအတွင်းလူသားအချင်းချင်းရက်စက်ရိုင်းစိုင်းမှုများကိုအတောမသတ်ခံစားနေကြရသည်။ မျိုးနွယ်စုများမိသားစုများနေ့စဉ်နှင့်အမျှအစိပ်စိပ်အမွှာမွှာကွဲနေကြရသည်။ အနာဂတ်တွင်လူမှုပြောင်းလဲမှုတခုရှိလာမည်မှာဧကန်မူချဖြစ်၍လူမျိုးနွယ်များကိစ္စကိုမှန်ကန်သောစေတနာဖြင့်ရှုမြင်ဆောင်ရွက်ခြင်းမရှိလျှင်အနာဂတ်တွင်ပိုမို၍ပြိုကွဲစရာများဖြစ်ပေါ်လာပေလိမ့်မည်။

# မန်းဘဇော်ပြောပြသော “စောဘဦးကြီး”


ဘဲကရက်ရွာဟာပုသိမ်မြို့အရှေ့မြောက်ဘက်မိုင်(၄၀)လောက်အကွာပုသိမ်ဟင်္သာတမီးရထားလမ်းပေါ်မှာရှိတဲ့ရွာတစ်ခုဖြစ်တယ်။ အိမ်ခြေနှစ်ရာလောက်ရှိပြီးကရင်အမျိုးသားခရစ်ယာန်ဘာသာဝင်တွေအများဆုံးနေထိုင်ကြတယ်။ ဘဲကရက်ရွာမှာနေတဲ့စောသားမြတ်ကြီးနှင့်ဇနီးတို့က(၁၉၀၅)ခုနှစ်မှာစောဘဦးကြီးကိုမွေးဖွားခဲ့ပါတယ်။

**ဘီးလတ်ပြန်စောဘဦးကြီး**

စောဘဦးကြီးဟာပုသိမ်မြို့ကိုသာဖြူကျောင်းလို့ခေါ်တဲ့နီကယ်(လ်)စကောကရင်အထက်တန်းကျောင်းမှာအထက်တန်းအောင်သည်အထိပညာသင်ကြားခဲ့တယ်။ အထက်တန်းအောင်မြင်ပြီးတဲ့နောက်၊ မော်လမြိုင်ရှိအထူးအင်္ဂလိပ်ကျောင်းဖြစ်တဲ့မစ္စတာဝက်ဒက်စဖွန်ကျောင်းမှာဆက်လက်ပညာသင်ပြီးမြောက်နိဗ္ဗိတံကိုသွားရောက်ကာဝတ်လုံပညာသင်ကြားခဲ့တယ်။ အဲဒီနောက်စောဘဦးကြီးဟာဝတ်လုံတော်ရတဦးဖြစ်လာခဲ့တယ်။ မြီတိန်မှာပညာသင်ကြားနေစဉ်ဘီလပ်သူတဦးနဲ့မေတ္တာမျှပြီးအိမ်ထောင်ကျခဲ့တယ်။ သားတယောက်၊ သမီးတယောက်ရခဲ့တယ်။ ဝတ်လုံတော်ဘွဲ့ရပြီးတဲ့နောက်စောဘဦးကြီးနဲ့မိသားစုဟာဗမာပြည်ကိုပြန်လာပြီးပုသိမ်မြို့ကန်သုံးဆင့်ရပ်ကွက်မှာနေထိုင်တယ်။ စောဘဦးကြီးဟာဥစ္စာနေပေါကြွယ်ဝသူသာမကပညာတတ်တဦးလည်းဖြစ်တယ်။ ရုပ်ရည်ခန့်ညားသန့်ပြန့်ချောမောတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တယ်။

**စောဘဦးကြီးကိုကျွန်ုပ်သိကျွမ်းလာခြင်း**

၁၉၃၈ခုနှစ်မှာကျွန်ုပ်ဟာရန်ကုန်တက္ကသိုလ်ပထမနှစ်ဝိဇ္ဇာတန်းမှာပညာသင်ကြားနေတယ်။ တနေ့မှာရန်ကုန်မြို့မှာအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့



ရန်ကုန်ဂေဇက်အင်္ဂလိပ်သတင်းစာတစ်စောင်ကိုဖတ်မိတယ်။ ရှမ်းပြည်သီပေါနယ်မှစော်ဘွားမျိုးနွယ်တဦးရဲ့နန်းတွင်းလုပ်ကြံမှုအမှုအခင်းတခုအကြောင်းဖြစ်တယ်။ စောသီဟဆိုသူစော်ဘွားတူတဦးကစော်ဘွားကြီးကိုလုပ်ကြံသတ်ဖြတ်တယ်လို့ဖွဲ့ဆိုတဲ့အမှုတဲ့။ အဲဒီအမှုမှာတရားခံအဖြစ်ဖွဲ့ဆိုခံရတဲ့စောသီဟမက်ကနာမည်မကျော်ကြားသေးတဲ့ဝတ်လုံတော်ရစောဘဦးကြီးကရှေ့နေလိုက်တယ်။ စောဘဦးကြီးရဲ့လျှောက်လွှဲ

ချက်ကြောင့်စောသီဟလည်းဝင်းလုံးကျွတ်သွားခဲ့တယ်။ စောဘဦးကြီးရဲ့အရည်အချင်းနဲ့ဂုဏ်သိက္ခာဟာထင်ပေါ်ကျော်ကြားလာတယ်။

**ပုဂ္ဂိုလ်အရစောဘဦးကြီးနဲ့သိကျွမ်းလာခြင်း။**

၁၉၃၉ခုနှစ်မှာဒုတိယကမ္ဘာစစ်ဖြစ်လာပြီးဂျပန်တွေဟာမြန်မာပြည်ကိုသိမ်းယူခဲ့တယ်။ အောက်မြန်မာပြည်မှာမဟာဗမာဝါဒီဘီအိုအိုင်အေ (BIA) တပ်တွေရဲ့ဗိုလ်ကျမှူးကြောင့်ကရင်ဗမာလက်နက်ကိုင်ပဋိပက္ခဖြစ်လာရတယ်။ အဲဒီပဋိပက္ခဟာတိုင်းပြည်အကျိုးနဲ့ကရင်ဗမာလူမျိုးတွေရဲ့အကျိုးကိုထိပါးစေခဲ့တယ်။ ၁၉၄၂ခုနှစ်မှာဂျပန်တွေဗမာပြည်ကိုသိမ်းယူပြီးဒါနဲ့ဒေါက်တာဘမော်ကိုအဓိပတိခန့်ပြီးရပ်သေးအစိုးရဖွဲ့စည်းခဲ့တယ်။ ဒေါက်တာဘမော်အစိုးရဟာကရင်ဗမာပြဿနာဖြေရှင်းရေးကရင်ဗမာသင့်မြတ်ရေးကိုဆောင်ရွက်ဖို့စောဘဦးကြီး၊ စောစံစိဖိုး၊ စောဘမောင်၊ ဆရာသာထို၊ မန်းဘခင်၊ စောဖါးသူဒဲ၊ ဒေါက်တာစောလှထွန်းတို့ပါဝင်တဲ့ကေစီအိုကရင်ဗဟိုအဖွဲ့ချုပ်ကိုဖွဲ့စည်းပေးခဲ့တယ်။ အစိုးရအဖွဲ့ရဲ့ကိုယ်စား

လှယ်အဖွဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ ပအိုဝ်းလူထုတို့ ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုဖွဲ့စည်းစေတယ်။ ကျွန်ုပ်ဟာ အဲဒီအချိန်ကဝန်ကြီးမအိုဦးလှဖေရဲ့ရုံးမှာ အထက်တန်းစာရေးအဖြစ် ခန့်ထားခြင်းခံရသည်။ လုပ်ငန်းအရစာရေးဖြစ်ပေမဲ့ အဓိကဦးလှဖေနဲ့ တွဲပြီး နိုင်ငံရေးလုပ်ရတာ ဖြစ်တယ်။ ဦးလှဖေဟာ ထိုစဉ်က ကရင်ပအို. အမျိုးသားကြီးတဦး ဖြစ်တယ်။ နိုင်ငံရေးမှာ ဗမာတွေနဲ့ ရင်ဘောင်တန်းလုပ် နိုင်တဲ့ စွမ်းရည်ရှိတယ်။ ကရင်ဗမာပြဿနာကို တွေ့ဆုံ ဆွေးနွေးရာမှာ ဦးလှဖေဟာ ကျွန်ုပ်ကို အဲဒီဆွေးနွေးပွဲအတွင်း လေ့လာသူအဖြစ်ခေါ်သွားလေ့ရှိတယ်။ ဦးလှဖေမိတ်ဆက်ပေးလို့ စောဘဦးကြီးနဲ့ ကျွန်ုပ်ပုဂ္ဂိုလ်ရေးအရသိကျွမ်းလာခဲ့တယ်။ တွေ့ဆုံပွဲတွင် မှာစောဘဦးကြီးကို ကျွန်ုပ်စိတ်ဝင်စားလာတယ်။ စောဘဦးဟာ အမှုမှာ စောဘဦးကြီးရဲ့ အောင်မြင်မှုတွေဟာ ကျွန်ုပ်ဦးနောက်ထဲမှာ ကြေးမုံသဘွယ်ထင်ဟပ်ပေါ်လွင်လာတယ်။ စောဘဦးကြီးရဲ့ တည်ကြည်လေးနက်ချက်၊ ပိုင်ပိုင်လက်တွေ့ ကျကျတင်ပြချက်တွေဟာ စောဘဦးကြီးကို ပိုပြီး အထင်ကြီးလေးစားလာတယ်။ ကရင်ထဲမှာ ဒီလိုခေါင်းဆောင်တွေ ရှိလာတဲ့အတွက် ကျွန်ုပ်အဖို့ အမျိုးသားရေးလုပ်ငန်းလုပ်ဖို့ ပိုပြီး စိတ်ဓါတ်တက်ကြွစေတယ်။ စောဘဦးကြီးဟာ ကျွန်ုပ်လေးစားမြတ်နိုးတဲ့ ခေါင်းဆောင်ဖြစ်လာတယ်။ ၁၉၄၅ မေလ (၂) ရက်နေ့မှာ ရန်ကုန်မြို့ကို ဗြိတိသျှတွေသိမ်းယူလိုက်တယ်။ ၁၉၄၅ ဇွန် (၂၆) ရက်နေ့မှာ ရန်ကုန်မြို့မှာ ကေစီအို ကရှေ့ဆောင်ပြီး ကရင်အရေးအတွက် ညီလာခံတရပ်ကျင်းပခဲ့တယ်။ အဲဒီညီလာခံကို မအူပင်ခရိုင်ကိုယ်စားလှယ်တဦးအနေနဲ့ ကျွန်ုပ်လည်း တက်ရောက်လာခဲ့တယ်။ အဲဒီညီလာခံမှာ စောဘဦးကြီးနဲ့ ပြန်ဆုံမိကြတဲ့ခါ စောဘဦးကြီးက ကျွန်ုပ်ကို ဟောခွင့်ခံရပြီး အစိုးရအလုပ်ပြန်လုပ်ဦးမလားလို့ မေးတယ်။ ကျွန်ုပ်က အစိုးရအလုပ်လုပ်လို့ စိတ်မဝင်စားတော့ဘူး။ အမျိုးသားရေးက အရေးကြီးလာလို့ အမျိုးသားရေးမှာ ခြေစုံပစ်လုပ်ဖို့ ဆုံးဖြတ်ထားပြီလို့ ပြောလိုက်တယ်။ စောဘဦးကြီးက ဒီအဖြေကို ကြိုဆိုတဲ့ အနေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး အမျိုးသားရေးကိုတို့ များတွဲလုပ်ကြပါစို့လို့ ပြောတယ်။

**စောဘဦးကြီးရဲ့ ခေါင်းဆောင်မှု**  
၁၉၄၅-၄၈ ဇွန်လညီလာခံမှာ ကေစီအို (KCO) အဖွဲ့

ကိုဖွဲ့စည်းရာမှာ စောဘဦးကြီးဟာ ဗဟိုကော်မတီဝင်တဦးအဖြစ် ရွေးချယ်ခြင်းခံရတယ်။ (၁၉၄၆) ကေစီအို နှစ်ပတ်လည်အစည်းအဝေးဆုံးဖြတ်ချက်အရ ဗြိတိန်ပြည်ကို ကရင်ချစ်ကြည်ရေးစေလွှတ်ရာမှာ အဖွဲ့ဝင်တဦးအဖြစ် ရွေးချယ်ခြင်းခံရတယ်။ ၁၉၄၆ ခုနှစ် မြန်မာပြည်မှာ နယ်ချဲ့ဆန့်ကျင်ရေးအထွေထွေသပိတ်ကြောင့် ဘုရင်ခံဆာဒေါမန်ဆမစ်အစိုးရ ပြုတ်ကျသွားပြီး ဆာဟူးဘတ်ရန် (စ်) နှင့် ဖဆပလအဖွဲ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစိုးရတက်လာတယ်။ အဲဒီအစိုးရအဖွဲ့ စောဘဦးကြီးကို ဝန်ကြီးတဦးအဖြစ် ရွေးချယ်ခန့်ထားတယ်။ စောဘဦးကြီးဟာ ကရင်အမျိုးသားအရေးမှာ အရေးပါတဲ့ ခေါင်းဆောင်တဦးဖြစ်ရုံသာမက မြန်မာပြည်အတွင်းမှာလည်း အရေးပါတဲ့ ခေါင်းဆောင်တဦးဖြစ်တယ်။ (၁၉၄၇) ခုနှစ်မှာ ကျွန်ုပ်နှင့် စောဘဦးကြီးတို့ လက်တွဲပြီး အမျိုးသားရေးတာဝန်တွေထမ်းဆောင်လာခဲ့ရတယ်။ အဲဒီနှစ်မှာ ကေအန်ယူအဖွဲ့မှ စောစံဖိုးသင်နဲ့ ကေဂိုဏ်းအို (KYO) အဖွဲ့ဝင် မန်းဘခိုင်၊ မန်းဝင်းမောင်၊ စောကျော်စိန်၊ စောစိန်တင်တို့ နုတ်ထွက်သွားကြတယ်။ ကေအန်ယူဗဟိုကော်မတီအသစ်ထဲမှာ စည်းဘိုအရေးပေါ်ညီလာခံကျင်းပတဲ့အခါ စောဘဦးကြီးဟာ ဥက္ကဋ္ဌဖြစ်လာပြီး ကျွန်ုပ်ဟာ ကာကွယ်ရေးတာဝန်ခံဖြစ်လာခဲ့တယ်။ ကျွန်ုပ်နဲ့ စောဘဦးကြီးဟာ အတွေးအခေါ်ခံယူချက်ခြင်းတူညီလို့ အလုပ်လုပ်ရာမှာ ညီညွတ်မှုတိုးတက်မှုရှိခဲ့တယ်။ စောဘဦးကြီးကို ကျွန်ုပ်က ခင်မင်လေးစားတဲ့ ခေါင်းဆောင်ကြီးအဖြစ် ခံယူဆက်ဆံသလို စောဘဦးကြီးက ကျွန်ုပ်ကို ခင်မင်လေးစားတဲ့ရဲဘော်ရဲဘက်တို့က ဖော်တိုက်ဖက်အဖြစ် ခံယူဆက်ဆံတယ်။ စောဘဦးကြီးဟာ မျက်မှောက်ခေတ်ရဲ့ တော်လှန်တဲ့ ကရင်အမျိုးသားခေါင်းဆောင်ကြီးဖြစ်တယ်။ ကမ္ဘာ့အမြင်ရှိတဲ့ ခေတ်ရဲ့ ဖြစ်ပေါ်မှုကို သိကျွမ်းတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ လူမျိုးပေါင်းစုံချစ်ကြည်ရေး စိတ်ဓါတ်ဖိနှိပ်မှုနဲ့ သွေးစုတ်ချယ်လှယ်တဲ့ စိတ်ဓါတ်ကို ဆန့်ကျင်တဲ့ စိတ်ဓါတ်ရှိတယ်။ စောဘဦးကြီးဟာ စုပေါင်းခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှု နှစ်ခုကို လိုက်စားခံယူသူ ဖြစ်တယ်။ အလုပ်လုပ်ရာမှာ သေနင်္ဂဗျူဟာအရ ခိုင်မာပြီး နည်းပရိယာယ်အကြွယ်ဝ ပျော့ပျောင်းစွာ လုပ်ကိုင်သူ ဖြစ်တယ်။ ဆုံးဖြတ်ချက်ချရာမှာ အမှားအယွင်းမရှိအောင် အာရုံစူးပြုပြီး စဉ်း

စားဝေဖန်အကဲဖြတ်ဆုံးဖြတ်လေ့ရှိတယ်။ကရင်အမျိုးသားရေးကိုလက်ဖြန့်အသနားခံတောင်း၍မရနိုင်ဘူး။လက်နက်ကိုင်တိုက်ပွဲနဲ့သာရနိုင်တယ်ဆိုတဲ့လေးနက်တဲ့ခံယူချက်ရှိသူဖြစ်တယ်။ပုဂ္ဂိုလ်ရေးခံယူချက်ပေါ်မှာစံနမူနာထားလောက်တယ်။ပညာတတ်ကျွမ်းဥစ္စာနေပေါကြွယ်ဝပြီးရာထူးဂုဏ်ထူးတွေရှိပေမဲ့ဘဝင်မြင်ခြင်းမရှိဘူး။စောဘဦးကြီးရဲ့ဝတ်စားဆင်ရင်နေထိုင်စားသောက်မှုတွေဟာထယ်ထယ်ဝါဝါမရှိဘူး။လူလတ်တန်းစားတဦးအဆင့်မျိုးနဲ့နေထိုင်တယ်။(၁၉၄၈)ခုနှစ်နေ့တနေ့မှာစောဘဦးကြီးကျွန်ုပ်မန်းဂျိန်းထွန်းအောင်၊စောဟံသာသမ္မေးတို့ဟာအမျိုးသားစည်းလုံးလှုပ်ဆော်ရေးအတွက်မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်၊ထယ်ပင်ကိုင်းကျေးရွာသို့ရောက်ရှိသွားတယ်။ကျွန်တော်တို့ရောက်ရှိပြီးနောက်တနေ့မှာဒေသတဝိုက်ရှိလူထုအစည်းအဝေးတရပ်ပြုလုပ်တယ်။အစည်းဝေးမကျင်းပမှီခေါင်းဆောင်တွေဟာတည်းခိုအိမ်မှအစည်းအဝေးကျင်းပရာမဏ္ဍပ်သို့အသွားမှာလူထုကတန်းစီပြီးဖါးစည်တီးကာပန်းကုံးစွပ်ဂုဏ်ပြုဘို့စီစဉ်တယ်။လူထုကစောဘဦးကြီးကိုဘီးလပ်ပြန်ဝတ်လုံတော်ရကရင်ခေါင်းဆောင်အဖြစ်ပြုတိသျှဘုရင်ခံများဝတ်စားသလိုခန့်ညားစွာဝတ်စားလာမယ်လို့မှတ်ယူကြတယ်။ဒါပေမဲ့စောဘဦးကြီးဟာကာကီဘောင်းဘီတိုစပွတ်ရှပ်အင်္ကျီဝတ်ပြီးအစည်းအဝေးတက်လာတာကိုတွေ့ရတဲ့အခါအံ့သြသွားကြတယ်။စောဘဦးကြီးဟာရိုးရိုးကျင့်မြင့်မြင့်ကြံတတ်သူဖြစ်တယ်။စိတ်နေသဘောထားရိုးသားဖြူစင်တယ်။လူသားတိုင်းကိုအဆင့်အတန်းမရွေးလူရယ်လို့သဘောထားပြီးဆက်ဆံတယ်။ကိုယ်ချင်းစာနာစိတ်ရှိတယ်။အမျိုးသားအတွက်တကယ်ကိုယ်ကျိုးစွန့်သူဖြစ်တယ်။မိမိရဲ့လယ်ယာအလုပ်သမားများအပေါ်စာနာစိတ်ရှိတယ်။လယ်ခတွေကိုလယ်ယာအလုပ်သမားများပေးနိုင်သလောက်ယူတယ်။လယ်ယာအလုပ်သမားများရဲ့ခင်မင်ရင်းနှီးမှုကိုခံယူရရှိသည်။အမျိုးသားရေးလုပ်ငန်းလုပ်ရာမှာအမျိုးသားရေးအာရုံတရတည်းသာထားရှိပြီးခြေစုံပစ်လုပ်ကိုင်တယ်။စောဘဦးကြီးဟာမိမိရဲ့လေးနက်တဲ့ခံယူချက်အတိုင်းကရင်အမျိုးသားလွတ်မြောက်ရေးအတွက်မှန်ကန်မြတ်တရားတဲ့တော်လှန်ရေးကိုရှေ့ဆောင်ဖော်ထုတ်ခဲ့သူဖြစ်တယ်။တော်လှန်ရေးအပေါ်မှာလေးနက်ပြတ်သားမှုနဲ့သစ္စာရှိတယ်။တော်လှန်ရေးလုပ်ငန်းတွေကိုအခက်အခဲတွေကြားမှာရဲရင့်တည်ငြိမ်ပြတ်သားစွာရှေ့ဆောင်ခဲ့တယ်။၁၉၄၉၊ဇန်နဝါ

ရီလ(၃၁)ရက်နေ့မှာလက်နက်ကိုင်တော်လှန်ရေးစတင်လာပြီးစောဘဦးကြီးဟာဗဟိုခေါင်းဆောင်တွေဖြစ်တဲ့ကျွန်ုပ်၊စောစိုင်းခေ၊စကောမောလေး၊စောဟံသာသမ္မေးမန်းဂျိမ်းထွန်းအောင်၊ဦးဇန်စောဘယ်လီနှင့်အတူအင်းစိန်တိုက်ပွဲအတွင်းအခက်အခဲပြဿနာပေါင်းမြောက်များစွာကြုံတွေ့ရပြီးတော်လှန်ရေးအရည်အချင်းတွေရခဲ့တယ်။အင်းစိန်တိုက်ပွဲဟာ(၁၉၄၉)ခုမေ(၂၅)ရက်နေ့အထိရက်ပေါင်း(၁၁၄)ရက်ရှည်ကြာသောနေ့အင်းစိန်မှဆုတ်ခွါခဲ့တယ်။အင်းစိန်မှဆုတ်ခွါတော့တော်လှန်ရေးဒဏ်ကိုမခံနိုင်တဲ့မန်းဂျိမ်းထွန်းအောင်၊စောဘယ်လီ၊ဦးဇန်တို့မှာတော်လှန်ရေးကိုစွန့်ခွါသွားကြတယ်။တော်လှန်ရေးကိုခေါင်းဆောင်ရန်စောဘဦးကြီးကျွန်ုပ်စောစိုင်းခေ၊စောဟံသာသမ္မေးနဲ့စကောမောလေးတို့ကျန်ခဲ့တယ်။အင်းစိန်ကဆုတ်ခွါပြီးကျွန်ုပ်တို့ဟာအင်းစိန်ခရိုင်ထမ်းတပင်မြို့နယ်ရှိကြာအင်းဟောင်းရွာကိုရောက်ကြတယ်။အဲဒီရွာမှာအစည်းအဝေးလုပ်ပြီးခေါင်းဆောင်တွေတာဝန်ခွဲဝေကြတယ်။စောဘဦးကြီး၊စောစိုင်းခေ၊စကောမောလေးတို့တောင်ငူကိုသွားရောက်ပြီးဗဟိုလုပ်ငန်းများကိုတာဝန်ယူလုပ်ဆောင်ရန်နဲ့ကျွန်ုပ်နှင့်စောဟံသာသမ္မေးတို့ကမြစ်ဝကျွန်းပေါ်ဒေသမှာတာဝန်ယူထမ်းဆောင်ဘို့ဖြစ်တယ်။(၁၉၅၀)ဩဂုတ်လ(၁၂)ရက်ဟာကရင်အမျိုးသားအများအတွက်ဆုံးရှုံးမှုကြီးတခုဖြစ်တဲ့ကြေကွဲဝမ်းနည်းဘွယ်ရာနေ့တဲ့ဖြစ်တယ်။အဲဒီနေ့မှာခေါင်းဆောင်ကြီးတွေဖြစ်တဲ့စောဘဦးကြီးနဲ့စောစိုင်းခေတို့အပေါင်းအပါတစုဟာကော့ကရိတ်မြို့နယ်ထိုကော့ကူးရွာမှာရန်သူလက်နက်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်အသက်စွန့်သွားခဲ့ရတယ်။စောဘဦးကြီးဟာအသက်(၄၅)နှစ်မှာကွယ်လွန်ခဲ့တယ်။လက်နက်ကိုင်တော်လှန်ရေးတာဝန်ကိုတနှစ်ကျော်လောက်သာထမ်းဆောင်သွားရရှာတယ်။စောဘဦးကြီးရဲ့မှန်ကန်တဲ့ရှေ့ဆောင်မှုကြောင့်မြတ်တရားတဲ့ကရင်အမျိုးသားလွတ်လပ်ရေးနှင့်ဘဝတိုးတက်မှုတော်လှန်ရေးဖြစ်ပေါ်လာတယ်။ပြောင်မြောက်အောင်မြင်စွာထမ်းဆောင်ခဲ့သူဖြစ်တယ်။ကရင်တော်လှန်ရေးနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးကိုစတင်ဖော်ထုတ်ပေးသူဖြစ်တယ်။သူ့ရဲ့ရည်ရွယ်ချက်အလုံးစုံအောင်မြင်ရေးအတွက်ကျွန်ုပ်တို့ဆက်လက်တိုက်ပွဲဝင်ရဦးမယ်ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

# ဗိုလ်ချုပ်မင်းမောင်အထူးပုဂ္ဂိုလ်

ဗိုလ်ချုပ်မင်းမောင်သည် တောင်ငူခရိုင်ရေသိုးကြီးရွာတွင် (၁၉၁၆) ခုနှစ် ဦးမွေးဖွားပြီး တောင်ငူမြို့ “အစွေတူး” ခပ်ကွက်တွင် ကြီးလာခဲ့သည်။ သူ၏အဖေသည် ဒုလေးမင်းသား၏ညာလက်ရုံးဆရာပဲလဲ ဦးဖြစ်၍ သတ္တိပြောင်သော တော်လှန်ရေးအစဉ်အလာရှိသည့် အိမ်ထောင်စုမှပေါက်ပွားလာခဲ့သည်။

ကျောင်းနေချိန်အရွယ်ရောက်သော် တောင်ငူမြို့ စိန်လှ(စ်) အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားသည်။ ငယ်စဉ်ကတည်းက မိဘစကားနားထောင်၍ မုသားစကားမပြောရိုးသားသော

သားလိမ္မာတဦးဖြစ်သလို ကျောင်းသို့ ရောက်သော် ဆရာဆရာမများကို ရိုသေလေးစားပြီး ကျောင်းမှန်မှန်တက်စာကြိုးစားပြီး ကျောင်းစည်းကမ်းများကိုလိုက်နာသော ကျောင်းသားလူတော်တဦးဖြစ်ခဲ့သည်။ အားကစားဝါသနာပါသူတဦးဖြစ်၍ ခလေးတန်း၊ လူလတ်တန်း၊ လူငယ်တန်း၊ လူကြီးတန်း အရွယ်တိုင်း၌ ပြေးခုန်ခြင်း၊ ဘောလုံးနှင့် ဘတ်စကက်ဘောဟော်ကီနှင့် လက်ငှေ့စသည်များတွင် တက်ကြွစွာပါဝင်ကစားပြီး ဘောလုံးနှင့် ဟော်ကီတွင် ကျောင်းလက်ရွေးစင်အသင်း၌ပါသည်။ စာကြိုးစားသဖြင့် စာတော်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ အားကစားတွင် တက်တက်ကြွကြွပါဝင်ပြီး လျှင်မြန်ဖြတ်လတ်ကျန်းမာရေးကောင်းမွန်ခြင်း ဟူသည့် (၃) ဘက်ချန်ဆုကို နှစ်စဉ်ဆိုသလို ကျောင်းဆုပေးပွဲ၌ ဆွတ်ခူးရရှိသည်။

တက္ကသိုလ်တက်ဖို့ ရည်ရွယ်ကြိုးစားသည်။



သို့သော် (၁၉၃၄) ခုနှစ် (၁၀) တန်းစာမေးပွဲအောင်စာရင်းများထွက်လာသည့်အခါ (ဘီ) အတန်း၌သာပါဝင်လာသဖြင့် တက္ကသိုလ်သို့ မတက်နိုင်တော့ဘဲ အဖေ၏ ခြေရာဖြစ်သော သူပါသနာပါသည့် စစ်ဖက်တွင်ဝင်ပြီး တပ်စာရေးလုပ်သည်။ တပ်ဖက်တွင်လည်း စည်းကမ်းလိုက်နာပြီး အားကစားအမျိုးစုံတွင် တက်ကြွစွာပါဝင်လျက် အလုပ်ကြိုးစားသည်။ သို့ဖြစ်၍ သူ၏ဆိုင်ရာ တပ်မှူးများက သူ၏အလားအလာကောင်းကို ကြည့်၍ တပ်စာရေးမှ ခြေလျှင်တပ်ခွဲသို့ ပြောင်း

ပေးလေသည်။

စစ်သားတဦးအနေနှင့် သူသည် ရိုးသားသည်၊ စည်းကမ်းရှိသည် ဖြတ်လတ်သည်။ အလုပ်ကြိုးစားသည် ဖြစ်၍ အဆင့်တိုးရရှိပြီး (၁၉၄၁) ခုနှစ်တွင် ဘားမားရိုင် ဖယ်တပ်ရင်း (၄) ၌ တပ်ခွဲဟော်ပဒါမေဂျာရာထူးရရှိသည်။ ထိုနှစ်တွင်ပင် အိန္ဒိယပြည်ကစားစစ်တက္ကသိုလ်တက်ဖို့ အရွေးခံရသည်။ (၁၉၄၂) ခုနှစ်ကျောင်းဆင်းသော် ဂျာမဒါ ဟူသည့် ဘုရင်ခံကော်မရှင်ရရှိသည်။ ဒုတိယကမ္ဘာစစ်ဖြစ်၍ မြန်မာပြည်မြောက်ပိုင်းက ချဉ်ပြည်နယ်တွင် ရှိသော ဂျပန်တပ်များကို ပြန်တိုက်ခိုက်ရန်အတွက် ဝင်းဂိတ်၏ ချင်းတစ်ခေါ်ခြေသို့ တပ်တွင်ပါဝင်သည်။ (၁၉၄၃) ခုနှစ်ပထမဝင်းဂိတ်ထိုးစစ်တွင် ချင်းတွင်းမြစ်ကိုဖြတ်ကူးပြီး ရောဝတီမြစ်ကမ်းအထိရှိသော ဂျပန်များကို ရွပ်ရွပ်ချန်ချန်တိုက်ခိုက်သည်။ သို့သော် ဂျပန်များအင်အားကောင်းသည်

ကတကြောင်းလုံလောက်သောစစ်ကူနှင့်ထောက်ပံ့မှုများမရရှိသည့်ကတကြောင်းကြောင့်ချင်းတစ်တပ်သည်ဖရိုဖရဲဖြစ်သွားကာဗိုလ်မင်းမောင်သည်တပ်အင်အားလေးရာကိုဦးစီးပြီးအခက်ခဲမြောက်များစွာအကြားမှအန္တိယပြည်သို့အပြန်ရောက်ရှိသည်။ဤကဲ့သို့အခက်ခဲကြားဖရိုဖရဲဖြစ်နေသည့်တပ်ကိုဦးစီးပြီးရဲရင့်ပြတ်သားစွာနှင့်အန္တိယပြည်သို့အောင်မြင်စွာပြန်ဆုတ်ခွာနိုင်သည့်အတွက်ဒုတိယအမြင့်ဆုံးဖြစ်သည့်(အမ်စီ)ဘွဲ့ကိုဆုတ်ရူးရရှိသည်(၁၉၄၄)ခုနှစ်၌စူပဒါအနေနှင့်ဒုတိယဝင်းဂိတ်ထိုးစစ်ဖြစ်မြန်မာပြည်မြောက်ပိုင်းသို့ထပ်မံဝင်ရောက်လာပြန်သည်။ဝင်းဂိတ်ကိုယ်တိုင်လေယာဉ်ပျံပျက်ကျသေဆုံးသွားသဖြင့်ချင်း အန္တိယသို့ပြန်သွားရလေသည်။

၁၉၄၅ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးသော်မြန်မာပြည်သို့ကပ္ပတိန်အနေဖြင့်ပြန်ဝင်လာသည်။ထိုနေ့တွင်ပင်ကရင်တပ်ရင်း(တစ်)ဖွဲ့သောအခါလက်ဖက်နှင့်အနေဖြင့်တပ်ရင်းထောက်လှမ်းရေးမှူးတာဝန်ယူရသည်။(၁၉၄၆)ခုနှစ်တွင်ကရင်တပ်ရင်း(၁)တပ်ထောက်အနေနှင့်ကပ်ပတိန်ဖြစ်လာသည်။(၁၉၄၇)ခုနှစ်တွင်မေဂျာရာထူးဖြင့်တပ်ခွဲမှူးဖြစ်လာပြီးတလအကြာတွင်ဒုရင်းမှူးဖြစ်လာသည်။နောက်တလအကြာတွင်ဒုဗိုလ်မှူးကြီးရာထူးဖြင့်တပ်ရင်းမှူးဖြစ်လာသည်။တပ်တွင်းတလျှောက်လုံးတွင်ရိုးသားပြီးတည်ကြည်သည်စည်းကမ်းရှိသည်တပ်မှူးဘဝတွင်ငယ်သားများအပေါ်ချစ်ခင်စာနာမှုအပြည့်ထားရှိခြင်းကြောင့်ငယ်သားများ၏ချစ်ကြည်လေးစားမှုအပြည့်ရရှိလေသည်။

တပ်ရင်းမှူးလုပ်နေသည့်ချိန်တွင်ကရင်အမျိုးသားများကရင်ပြည်ရရှိရေးအတွက်ပြင်းပြစွာတိုက်ပွဲဝင်ခဲ့သည်လက်နက်ကိုင်တိုက်ပွဲဖြစ်လာမည်ကိုသူကောင်းစွာသိသည်။အမျိုးသားလွတ်မြောက်ရေးအတွက်သူပါဝင်ရမည်ကိုသူသဘောပေါက်သည်။သူပါဝင်လျှင်ရာထူးလခနှင့်စည်းစိမ်ကိုစွန့်ရမည်အခက်အခဲနှင့်ရင်ဆိုင်ရမည်သို့သော်အောင်ပွဲရသည့်အထိအဆုံးတိုင်လုပ်ရမည်ကိုအတွင်းကျကျအောက်ခြေတပ်ဗိုလ်အချို့အားဆွေးနွေးပြသည်။

သူသည်တပ်ရင်းမှူးတဦးအနေဖြင့်သာမက

ဘဲတောင်ငူစတေရှင်ကွန်မင်ဒါအနေနှင့်လည်းတောင်ငူမြို့၏လုံခြုံရေးတခုလုံးကိုတာဝန်ယူရသည်။အမျိုးသားလုပ်ရှားမှုအပေါ်သူ၏သဘောထားကိုသက်ဆိုင်ရာအကြီးအကဲများမသိအောင်ပိယိကျစ်လစ်စွာသူထိန်းထားသည်။တောင်ငူရှိတပ်မှူးနှင့်အရာရှိများမကအထက်တပ်မှူးကြီးများပါသူ့ကိုယုံကြည်သည်။အားကိုးသည်။သူ၏သဘောထားနှင့်ပိယိစွာဆောင်ရွက်ချက်များကိုသူ့အဖေမသိ၍သူ့ကိုအားမရဘဲအထင်မှားဖြစ်ခဲ့သည်။သို့သော်(၁၉၄၉)ခုနှစ်မတ်လ(၂၇)ရက်နေ့တွင်သူ၏ဦးဆောင်မှုအောက်မှာကရင်တပ်ရင်း(၁)တပ်ရင်းလုံးသည်ကေအန်ဒီအိုနှင့်အတူတောင်ငူမြို့ကိုသွေးထွက်သံယိုမှုလုံးဝမရှိဘဲအောင်မြင်စွာသိမ်းပိုက်လိုက်သည်။

ဗိုလ်ချုပ်မင်းမောင်သည်အထက်မြန်မာပြည်ထိုးစစ်တွင်သူ့ကိုယ်တိုင်ဦးစီးပြီးကရင်အမျိုးသားအသက်ပေါင်းများစွာကိုကယ်တင်ခဲ့သည်။ပျဉ်းမနားရမည်းသင်းပေါ်ဘွယ်မိတ္တီလာစရိသောမြို့များရှိရန်သူ့ထိန်းထားသောကရင်အမျိုးသားအမျိုးသမီးများလွတ်မြောက်စေပြီးသက်ကြီးရွယ်အိုနှင့်အမျိုးသမီးခလေးများကိုမော်တော်ကားဖြင့်တောင်ငူသို့စီစဉ်ပို့ပေးသည်။အရွယ်ရှိသူများကိုလက်နက်တပ်ဆင်ပေးပြီးတပ်ထဲထည့်သွင်းသည်။မေမြို့မှာလက်နက်အသိမ်းခံရပြီးထိန်းသိမ်းခံရသောကရင်စစ်သားနှင့်အိမ်ထောင်သည်ပေါင်း(၄၀၀၀)ကျော်ကိုလွတ်မြောက်စေခဲ့သည်။တောင်ဖက်သို့ဆင်းသည်တပ်ကိုလည်းသူ့ကိုယ်တိုင်ဦးစီးသည်။ဗိုလ်ချုပ်ဖြစ်သော်လည်းမာနလုံးဝမရှိ။ဝါကြားခြင်းမရှိဘဲရန်သူကိုရဲဘော်များနှင့်အတူရဲရင့်စွာတိုက်ခိုက်သည်။အခက်အခဲပေါင်းမြောက်များစွာနှင့်ရင်ဆိုင်ရသော်လည်းခေါင်းအေးအေးစိတ်ရှည်ရှည်နှင့်ရင်ဆိုင်ဖြေရှင်းသည်။ဥက္ကဋ္ဌစောဘဦးကြီးမရှိတော့အချိန်တွင်ဥက္ကဋ္ဌသစ်တဦးအတွက်သူများစွာသောကများ၍ကြိုးစားစီစဉ်ရသည်။စောဟန်တာမှကူလုပ်ပါမည်ဟုကတိပေးမှသာသူစိတ်သက်သာသွားတော့သည်။တော်လှန်ရေးသည်ခေါင်းဆောင်မှုဖြစ်သည်ခေါင်းဆောင်များသည်ကိုယ်ကျိုးစွန့်ကြပြီးရှေ့တန်းတွင်စည်းစည်းလုံးလုံးတက်တက်ကြွကြွ

ပြတ်ပြတ်သားသားထူးထူးချွန်ချွန်နံနံနုနုနာပြတိုက်ခိုက်  
ရမည်ဟူသောတောရသည်။ ဤကဲ့သို့ အရည်အချင်းများ  
အားနည်းနေသည်ကိုတွေ့ရှိရ၍သူစိတ်မကောင်းဖြစ်  
ခဲ့သည်။

၁၉၄၆-ခုနှစ်ဧပြီလတွင်တောင်ငူမြို့၌ကက်ပတိန်  
ရာထူးအဆင့်ရှိနေစဉ်ဘီအေ၊ ဘီအီးဒီ၊ တက္ကသိုလ်ဘွဲ့နှစ်  
ခုရဆရာမဟဲလင်နှင့်လက်ထပ်ပြီးသားယာသောအိမ်  
ထောင်တခုကိုထူထောင်သည်။ ဆရာမသည်သဘော  
ကောင်းသည်ဖော်ရွေသည်။ ပညာရေးသားမကဘဲစိုက်ပျိုး  
ရေးနှင့်မွေးမြူရေးတွင်ဝါသနာအထူးပါသည်ဖြစ်၍  
ကောင်းမွန်ပျော်ရွှင်စွာနေထိုင်စားသောက်ရသည်။  
တောင်ငူမှဆုတ်ခွါရသောအခါတောထဲတောင်ထဲသွား  
လာနေထိုင်ရသော်ငြားလည်းဗိုလ်ချုပ်မင်းမောင်သည်  
တောလည်အမဲလိုက်နှင့်ငါးရှာမှုတွေဝါသနာပါကျွမ်း  
ကျင်သည်။ ဗိုလ်ချုပ်ကတော်ဆရာမမှာလည်းစိုက်ပျိုး  
ရေး၊ မွေးမြူရေးတွင်ထူးချွန်သူဖြစ်၍ဟင်းလျာအ  
တွက်မပူရပေ။ တပ်မတော်၏တာဝန်(၃)ရပ်မှာတိုက်ခိုက်  
ရေး၊ စည်းရုံးရေးနှင့်ကုန်ထုတ်လုပ်ရေးဟူသည်အတိုင်း  
ဖါပွန်ဆုတ်ချွဲပြီးနောက်ဗိုလ်ချုပ်နှင့်တအိမ်သားလုံး  
တောင်ယာစပါးစိုက်ခြင်းနှင့်အတူသီးထပ်သီးညှပ်စိုက်  
ပျိုးရေးများကိုလုပ်ဆောင်သည်နှင့်အမျှရိက္ခာပြဿနာ  
ရင်မဆိုင်ရချေ။ ဆရာမဆေးလိပ်အနံ့မခံနိုင်သည့်အ  
တွက်လက်ထပ်သည်နေ့မှစ၍ဗိုလ်ချုပ်သည်လုံးဝဆေး  
လိပ်မသောက်တော့ချေ။

ဗိုလ်ချုပ်မင်းမောင်သည်စစ်ဦးစီးဗိုလ်ချုပ်ဖြစ်  
သည်။ သို့သော်မာနလုံးဝမရှိချေလုပ်ဖော်ကိုင်ဖက်များ  
နှင့်သော်ငှားအောက်ခြေငယ်သားများနှင့်သော်ငှား၊  
ရင်းနှီးစွာတန်းတူထားဆက်ဆံသည်။ အားကစားတွင်ဝါ  
သနာကြီးသူတဦးဖြစ်သည်။ တပ်မတော်အသင်းအ  
တွက်အမြဲပါဝင်ကစားသည်။ (၁၉၅၃)ခုနှစ်ဘော်လုံး  
ပြိုင်ပွဲတခုတွင်အင်တိုက်အားတိုက်ကစားနေချိန်တွင်  
ထိခိုက်မိ၍နာခေါင်းကြိုးသွားရာတိုက်မိသူရဲဘော်က  
များစွာကြောက်လန့်ပူပန်သည်။ ဗိုလ်ချုပ်ကကစားရာ  
တွင်မတော်တဆဖြစ်တာကိုဘာမှမပူပါနဲ့လို့ပြောမှထို  
ရဲဘော်စိတ်သက်သာရာရသွားသည်။

ဗိုလ်ချုပ်မင်းမောင်သည်(၁၉၅၆)ခုနှစ်တွင်ကေအဲန်  
ယူပါတီဗဟိုကော်မတီတဦးဖြစ်လာ၍(၁၉၅၉)ခုနှစ်  
ပထမအကြိမ်ပါတီကွန်ဂရက်တွင်ပါတီတဦးဖြစ်သည်

သူသည်တလျှောက်လုံးစစ်သားတဦးဖြစ်ခဲ့၍နိုင်ငံ  
ရေးမလေ့လာခဲ့ရပေ။ ပါတီနှင့်ဗဟိုကော်မတီဝင်တဦး  
ဖြစ်လာသည်နှင့်အမျှကြိုးစားလေ့လာပြီးခံယူချက်  
ပြင်းပြလာသည်။ ပါတီနှင့်တော်လှန်ရေးလုပ်ငန်းများ  
တွင်ပိုမိုစိတ်အားထက်သန်စွာဆောင်ရွက်လေသည်။  
ပါတီဆုံးဖြတ်ချက်များပေါ်ရပ်တည်ပြီးအာမခံ  
လုပ်သည်။

(၁၉၆၁)ခုနှစ်မတ်လတွင်ရန်သူမှရွှေတောင်  
ကြီးထိုးစစ်ဆင်ရာရန်သူတပ်မဟာ(၁)တပ်များ  
ညောင်လေးပင်မှဖါပွန်အရှေ့ဖက်ရှိပါတိုက်သိုတန်း  
ချီတက်လေသည်။ ရန်သူသတင်းထောက်လှမ်းရန်  
အတွက်ဗိုလ်ချုပ်မင်းမောင်သည်သူ၏ရဲဘော်ရင်း  
ကျော်မိုးဟဲဆိုသူကိုပါတိုက်သိုလွှတ်သည်။ ကျော်မိုး  
ဟဲအဖမ်းခံရ၍ဗိုလ်ချုပ်မင်းမောင်ရိုရာသို့လမ်းပြ  
ရန်နည်းမျိုးစုံအတင်းငြင်းပန်းရသမခံနိုင်တော့ဘဲ  
လိုက်ပြရတော့သည်။

ညနေမိုးချုပ်၍ညညညနက်ပါသော်လည်းကျော်  
မိုးဟဲပြန်မရောက်သော်ရန်သူဖမ်းမိမှာဘဲသိ၍နံနက်  
စောစောနေရာပြောင်းရန်စီစဉ်သည်။ မိုးမလင်းမှီ  
ဖယောင်းတိုင်မီးရောင်ဖြင့်ဘုရားရှိုးခိုးပြီးထမင်းစား  
ဖို့ထမင်းခူးသည်။ အိမ်ရှိအမျိုးသမီးတဦးကတို့စရာခူး  
ဖို့အောက်သို့ဆင်းရာဝေလီဝေလင်းဖြစ်နေပြီးဖြစ်  
သဖြင့်ရန်သူကိုတွေ့၍အိမ်ပေါ်ပြန်တက်ပြေးကာရန်  
သူရောက်နေပြီဟုပြောလေသည်။ ဆင်းကြပြေးကြ  
ဟုဗိုလ်ချုပ်မင်းမောင်ကပြောပြီးသူကဘိုင်းကိုကိုင်  
ကာရန်သူကိုခုခံဖြစ်လေသည်။ ရန်သူများကားအိမ်  
သို့ဝိုင်းထားမိလေသည်။ မပြေးနဲ့လက်နက်ချဟု  
အော်ပြောသည်။ ဗိုလ်ချုပ်မင်းမောင်တဦးတည်းနှင့်  
ရန်သူကိုပစ်ခတ်သည်ရန်သူများသည်သေနတ်ထွက်  
ရာသို့အာရုံစိုက်၍ပြေးသူများကိုဂရုမစိုက်သဖြင့်  
ထိုအမျိုးသမီးသူယောကျ်ားနှင့်ဗိုလ်ချုပ်၏တူရင်း  
ဥွန်တို့လွတ်မြောက်သွားသည်။ ဗိုလ်ချုပ်၏ရင်တည့်  
တည့်ကျည်သင်၍လဲကျသွားပြီးဒါဏ်ရာပြင်းထန်  
လွန်း၍စကားမေးမရဘဲအသက်ထွက်သွားလေ  
သည်။ ၎င်းနှင့်အတူသူ့သမီးထံလာလည်သောဆရာ  
ရွှေဘလည်းကျဆုံးသွားသည်။

ရန်သူသည်ဗိုလ်ချုပ်၏အလောင်းကိုပါတိုက်  
ဖါပွန်မှတဆင့်မော်လမြိုင်သို့ပို့သည်။ အလောင်း

စာမျက်နှာ( ၄၁ )သို့

အနှစ်(၄၀) မြောက်ကရင့်တော်လှန်ရေးနေ့ ။  
ကေအဲန်ယူမှ  
ထုတ်ပြန်သောသမိုင်းဝင်ဓာတ်ပုံ  
မှတ်တမ်းများ

လော့လူဝ်၊ လေဒီမောင့်ဘက်တန်နှင့် တွေ့ဆုံနေသော ကရင်ကိုယ်စားလှယ်အဖွဲ့  
(၁၉၄၆၊လွတ်လပ်ရေး မရခင်)



KAREN REPRESENTATIVES IN LONDON SPEAK WITH LORD LOUIS AND LADY MOUNTBATTEN, BEFORE THE INDEPENDENCE OF BURMA IN 1946.



KAREN REPRESENTATIVES SAW BA U GYI SAW THA DIN SAW SYDNEY LOONEE AND SAW PO CHIT, IN BRITAIN ON A PRE-INDEPENDENCE CURRENT AFFAIRS TRIP IN 1946 VISIT A LONDON FACTORY.

စောဘဦးကြီး၊စောသာဒင်၊ဝေါဆစ္စနီလူနီ၊စောဖိုးချစ်တို့လန်ဒန်ရှိစက်ရုံတရုံအတွင်း  
လှည့်လည်ကြည့်ရှုစဉ်။(၁၉၄၆၊လွတ်လပ်ရေးမရမှီနိုင်ငံရေးကိစ္စခရီးစဉ်)



BRITISH AND KAREN REPRESENTATIVES AT THE PRO-INDEPENDENCE RALLY

လွတ်လပ်ရေးမရမှီ၊ပြီတိသျှအစိုးရအဖွဲ့ဝင်နှင့်ကရင်ကိုယ်စားလှယ်များတွေ့ဆုံစဉ်



(၂) ၁၉၅၂ ခုနှစ်၊ ဖာပွန်ရှိ ကော်သူလေတပ်မတော်ဌာနချုပ်မှ တပ်မှူးများ

No. FOUR "LIGHT BRIGADE" BRIGADE COMMANDER AND OFFICERS. (SITTING L to R : Lt. Col. WILKIE C.O. 3<sup>rd</sup> BN, Lt. Col. SAN MAUNG C.O. 1<sup>st</sup> BN, BRIGADIER ELMO, Lt. Col. NAMOO C.O. 4<sup>th</sup> BN, Lt. Col. SAN AUNG C.O. 2<sup>nd</sup> BN, STANDING L to R : MAJ. PO PO HTOO B.M. No. 4<sup>th</sup> BDE, Lt. GLADSTONE 2 IC A COY 4<sup>th</sup> BN, CAPT. BA HTOO Adj. 1<sup>st</sup> BN, MAJ. DANNY PO 2 IC 3<sup>rd</sup> BN, Lt. Col. WAHEIN DIV. ASST. Adj. & O.M.G., CAPT. AARON Adj. 4<sup>th</sup> BN, CAPT. OHN SHWE Adj. 3<sup>rd</sup> BN, CAPT. KYA HTOO Adj. 2<sup>nd</sup> BN, CAPT. TUN SHWE " HTOO KABAW O.C. A COY 1<sup>st</sup> BN, MAJ. TARPLAR O.M. 4<sup>th</sup> BDE.



(၁) ၁၉၅၂ ခုနှစ်၊ ဖာပွန် မှီကော် သူးလေတပ်မတော် ဌာနချုပ်မှ တပ်မှူးများ

DIVISIONAL HEADQU.

-(ရှေ့တန်း-ဝဲမှယာ) တပ်မဟာမှူး ဗိုလ်စိုး၊ ဗိုလ်ချုပ်တာကပေါ၊ တပ်မဟာမှူး အဲလ်မိုး၊ တပ်မဟာမှူး ရှော်နီထူး

NY HT00)



၁၉၆၅ ခုနှစ်၊ အမျိုးသားညီညွတ်ရေးဆွေးနွေးပွဲတွင် ကေအဲန်ယူခေါင်းဆောင်များ။

(ရှေ့တန်း-ဝဲမှယာ) ပဒိုဘသင်၊ ဗိုလ်ချုပ်ကြီးမြ၊ ဗိုလ်မှူးကြီးရွှေဆိုင်၊ မန်းဘန့်၊ ပဒိုစကောလယ်တော၊ ဗိုလ်မှူးကြီးကဆယ်ဒို၊ (နောက်-ဝဲမှယာ) ပဒိုဘောယူဖေါ၊ ဗိုလ်မောင်မောင်၊ ပဒိုသာပြည့်



၁၉၆၃ခုနှစ်၊စေ့စပ်ဆွေးနွေးပွဲ။ဗိုလ်နေဝင်းဦးဆောင်သောတော်လှန်ရေးကောင်စီနှင့်  
မန်းဘဇန်ခေါင်းဆောင်သော(၃)ပါတီကိုယ်စားလှယ်များတွေ့ဆုံစဉ်(မွန်၊ကရင်၊ကရင်နီ)

(၃)ပါတီကိုယ်စားလှယ်များ၊၁၉၆၃-စေ့စပ်ဆွေးနွေးပွဲလာရောက်စဉ်





၁၉၇၄ခုနှစ်၊ကေအဲန်ယူကွန်ဂရက်ခေါင်းဆောင်များ

**“စောဘီလှန်ရဲးဆီတာ၁မိမိအ တွက်ရယူခြင်းမ ဟူမီ။”**  
**“ဖြည့်သူ အတွက်ပေးဆပ်ခြင်းဖြစ်မီ။”**



၁၉၇၅-ပထမအကြိမ်မြောက်-ဗဟိုနိုင်ငံရေးသင်တန်းကျောင်းမှ  
 သင်တန်းသားများနှင့်သင်တန်းဆရာများ



၁၉၇၀-က ည လ တပ်ပေါင်းစုသဘောတူညီချက်လက်မှတ်ရေးထိုးစဉ်  
ဝဲမှယာ-နိုင်းရွှေကျင်(မွန်)၊ဦးနု(ပြည်ချစ်)၊မန်းဘဇော်(ကေအဲန်ယူ)



KAREN NATIONAL DAY CELEBRATION

BA U GYI FOUR PRINCIPLES  
1. FOR US, SURRENDER IS OUT OF QUESTION.  
2. THE RECOGNITION OF THE KAREN STATE MUST BE COMPLETED.  
3. WE SHALL RETAIN OUR ARMES.  
4. WE SHALL DECIDE OUR POLITICAL DESTINY.

LEADERS OF REORGANIZED KAREN NATIONAL UNION (KNU), SITTING L to R : PRESIDENT MAHN BA ZIN, GEN.  
BO MYA C-in-C KNLA, STANDING L to R : GENERAL SECRETARY SAW THAN AUNG, FOREST MINISTER SAW  
THA PYI.



သမိုင်းဝင်



စကောမောလေး



ဗိုလ်မှူးချုပ်ကျင်ဖေ



စကောလယ်တာ



စောဘဦးကြီး



မန်းဘဇန့်



ဗိုလ်ချုပ်မြမောင်

ပုဂ္ဂိုလ်ကြီးများ



ဗိုလ်ချုပ်စိုင်းကေ



ပဒိုသာပြည့်



ပဒိုစောသန်းအောင်

# ဆရာကြီးစကော်လယ်တော၏မှတ်စု

၁၉၅၀ “ဖာပွန်ကွန်ဂရက်”

သတ်မှတ်ထားသည့်အတိုင်း  
ဖာပွန်ကွန်ကရက်ကို၁၉၅၀-ခုနှစ်  
ဂျူလိုင်(၁၇)ရက်မှ(၁၉)ရက်နေ့  
ထိ။ဖာပွန်မြို့၌ပင်ကျင်းပခဲ့သည်။  
ကွန်ကရက်တွင်စောဘဦးကြီး  
ကိုယ်တိုင်ရှေ့ဆောင်ခဲ့လေသည်။  
ကွန်ကရက်တက်ရောက်လာသော  
ဒေသအသီးသီးမှကိုယ်စား  
လှယ်များမှာ၊မြစ်ဝကျွန်းပေါ်  
မှဗိုလ်ချုပ်စိုင်းကော၊စကော်လယ်  
တော၊ဗိုရောလေ။တောင်ငူခရိုင်  
မှဗိုလ်ချုပ်မင်းမောင်၊ဖေါလ်ဖေါ၊  
ထူးရအူး၊အေးစိုးမြင့်။ညောင်  
လေးပင်ခရိုင်မှဗိုလ်မောင်ပု၊ကျော်  
အောင်သောင်း၊မာယယ်နှင့်ထူး  
ရေဘို။သထုံခရိုင်မှဖူးပွေထော်၊  
ဗိုလ်မှူးကြီးစောအုန်းဖေ၊ဆရာ



ဆရာကြီးစကော်လယ်တော  
(၁၉၆၃)

အုန်းဖေညွန့်၊စောဘလ။ဖာပွန်ခရိုင်မှဦးခွါးဒါး၊မစ္စတာနာ  
ဒိ(ကုလား)။မော်လမြိုင်ခရိုင်မှပဒိုလောရေဖိုးကီး၊ဗိုလ်ကြီး  
မေလ်ထန်ဝေ။ဘိတ်ထားဝယ်ခရိုင်မှဗိုလ်ကြီးယော။က  
ရင်နီ-စောလဦး၊စောသိန်းတူး၊မွန်-နိုင်ငွေသိန်း၊နိုင်သိန်း  
မောင်၊နိုင်ထွန်းသိန်း၊နိုင်ဆိတ်နို့တို့ဖြစ်ကြသည်။

တက်ရောက်လာသောအခြားလေ့လာသူများမှာ  
ဥက္ကဋ္ဌကြီးစောဘဦးကြီး၏ဇနီး၊ပဒိုဦးတွတ်၊ဝီရိကျော်၊ဗိုလ်  
မှူးကြီးတာကပေါ၊ပဒိုဝီးလေခေါ၊ဆရာဘော်ဒွင်၊ဆရာမ  
အက်ဒနာမေးနှင့်အခြားပုဂ္ဂိုလ်များဖြစ်သည်။ဥက္ကဋ္ဌစော  
ဘဦးကြီးကမိန့်ခွန်းပြောကြားသည်။အဓိပ္ပါယ်မှာကရင်  
တော်လှန်ရေးသည်ပထမဦးဆုံးအကြိမ်နှင့်နောက်ဆုံးအ  
ကြိမ်ဖြစ်သည်။

ကရင်တော်လှန်ရေးသမားအားလုံးအတွက်ရန်ကုန်  
သို့သွားပြီးရန်သူထံလည်စင်းဘို့ဆိုလျှင်ဘယ်တော့မှမဖြစ်  
ရပါ။ကရင်တိုင်းပြည်ရဖို့အတွက်နည်းလမ်း(၃)ခုရှိသည်။  
၁။ရသင့်ရထိုက်တာကိုရိုးရိုးပေးလို့ရခြင်းရန်သူ မိမိတို့  
အားဘယ်တော့မှပေးမည်မဟုတ်ပါ။  
၂။တိုက်ယူလို့ရခြင်း၊

၃။ပတ်ဝန်းကျင်အခြေအနေ  
ကြောင့်ရခြင်းတို့ဖြစ်သည်။

တော်လှန်ရေးအဓိကအင်  
အားမှာပြည်သူပင်ဖြစ်သည်။  
ပြည်သူများသည်မိမိကိုချစ်ရ  
မည်၊ကြောက်ရမည်၊ရိုသေရ  
မည်။မိမိချုပ်၊ယွင်းအားနဲ့  
ချက်များကိုသိရှိပြီးပြန်ပြင်  
ကြရမည်။စောဘဦးကြီးသ  
ဘာယတိမိန့်ခွန်းပြောပြီး  
နောက်ပုဂ္ဂိုလ်(၂)ဦးမိန့်ခွန်း  
ပြောကြားသည်။ပထမဦးဆုံး  
ဗိုလ်ချုပ်မင်းမောင်ကလက်  
နက်ကိုင်အဖွဲ့အစည်းကိုတိုး  
တက်ကောင်းမွန်အောင်ပြုလုပ်  
ရေးနှင့်ပဒိုရိုလေဖိုးကီးကအုပ်  
ချုပ်ရေးများကောင်းမွန်တိုး

တက်ရေးစသည့်ခေါင်းစဉ်များဖြင့်မိန့်ခွန်းစကားပြော  
ကြားသွားပါသည်။

နောက်တနေ့ညီလာခံအစည်းအဝေးတွင်အဆို  
တင်သွင်းခြင်းအစီအစဉ်ဖြစ်သဖြင့်ကေအဲန်ယူအစည်း  
အရုံးပြန်လည်ဖွဲ့စည်းရေးအဆိုကိုဗိုလ်ချုပ်စိုင်းကော  
တင်သွားပြီး၊ဆရာစကော်လယ်တောကထောက်ခံဆွေး  
နွေးသွားပါသည်။

တောင်ငူမှကိုယ်စားလှယ်ဖြစ်သောအစိုးမြင့်  
(အလ်ဖေါစိုး)ကအဆိုကိုပြင်းပြင်းထန်ထန်ကွက်  
ဆွေးနွေးသည်။ညီလာခံကိုယ်စားလှယ်အများအပြား  
ဆွေးနွေးကြရာ၊အများအားဖြင့်အဆိုကိုထောက်ခံဆွေး  
နွေးကြသည်။သို့သော်(အယ်လ်ဖောဆိုး)ကကြာလေ၊ပြင်း  
ထန်လေဖြစ်သောကြောင့်တမနက်လုံးအချိန်ကုန်သော်  
လည်းဆုံးဖြတ်ချက်မချနိုင်ဖြစ်တော့သည်။ညနေအစည်း  
အဝေးတွင်ဗိုလ်ချုပ်စိုင်းကောကင်းအဆိုနှင့်ပတ်သက်၍  
အကျယ်တဝင့်ပြန်လည်ရှင်းပြပြန်သည်။အယ်လ်ဖေါစိုး  
ကလည်းကန့်ကွက်မှုပြင်းထန်လာပြီးနောက်ဆုံးစကားအ  
သုံးအနှုန်းများပြင်းထန်လာသည့်အတွက်ဗိုလ်ချုပ်စိုင်းကော

လည်း၊ ၎င်းအဆိုကိုပြန်လည်ရုပ်သိမ်းလိုက်တော့သည်။

နောက်တနေ့တွင်အခြားအဆိုများတင်ပြရာ ထောက်ခံရွေးချယ်မှုအများအပြားရှိသည်။ အချို့မလိုအပ်သည်များကိုသာဘာပတိစောဦးကြီးကတင်ပြပြီး ရုပ်သိမ်းကြသည်။ တချို့အဆိုများကိုဆွေးနွေးပြီးသဘောထားချမှတ်ကြသည်။ ဆုံးဖြတ်ချက်ချသောအဆိုများမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ ကော်သူလေးမြို့တော်ကိုမော်ခီးမှဖါပွန်သို့ပြောင်းရွှေ့ရန်

၂။ သထုံတပ်မဟာကိုတပ်မဟာ(၂)ခုဖွဲ့စည်းရန်။ စစ်တောင်းမြစ်အနောက်ဖက်ကမ်းကို “သထုံတပ်မဟာ” တပ်မဟာမှူးဗိုလ်မှူးကြီးအုန်းဖေ၊ စစ်တောင်းအရှေ့ဖက်ကမ်းနှင့်မူတရောတပ်ရင်းကို “တာကပေါတပ်မဟာ” ဟုသတ်မှတ်ပြီးတပ်မဟာမှူးအဖြစ်ဗိုလ်မှူးကြီးတာကပေါတို့ဖြစ်သည်။

၃။ နိုင်ငံရေးသင်းတန်းများတကြိမ်ပြီးတကြိမ်ဖွင့်လှစ်ရန်၊

၄။ သမဝါယမအသင်းများဖွဲ့စည်းရန်၊

၅။ ဗိုလ်ချုပ်စိုင်းကေကိုစောဦးကြီး၏ပီအေ(အတွင်းရေးအတွင်းဝန်)အဖြစ်ခန့်အပ်ရန်တို့ဖြစ်လေသည်။

ဤတကြိမ်ကွန်ကရက်တွင်အာအန်ယူအစည်းအရုံးပြန်လည်ဖွဲ့စည်းရန်အဆိုကိုအဓိကဆွေးနွေးမည်ဖြစ်သော်လည်းအဆိုတင်သူကိုယ်တိုင်ကပြန်လည်ရုပ်သိမ်းသွားသည်။ ညီလာခံမှလက်ခံအတည်ပြုသောအခြားအဆိုများမှာသိပ်အရေးကြီးလှသည်မဟုတ်ပါ။ ညီလာခံပြီးသည်နှင့်မြစ်ဝကျွန်းပေါ်ကိုယ်စားလှယ်(၃)ဦးကစောဦးကြီးနှင့်တွေ့ဆုံဆွေးနွေးကြသည်။ စောဦးကြီးကအဆိုပျက်သွားသော်လည်းမြစ်ဝကျွန်းပေါ်ကိုယ်စားလှယ်(၃)ဦးကတာဝန်ယူပြီးအရှေ့တိုင်းတွင်ကေအန်ယူအစည်းအရုံးကိုတည်ဆောက်ရန်သဘောတူလိုက်သည်။ ထို့နောက်အောက်ပါအတိုင်းတာဝန်ခွဲဝေပါသည်။

၁။ ဗိုလ်ချုပ်စိုင်းကေ - သထုံနှင့်မော်လမြိုင်  
၂။ စကောလယ်တော - ညောင်လေးပင်ခရိုင်နှင့်အခက်အခဲဖြစ်နေသောစစ်ပြေးဒုက္ခသည်များအားစောင့်ရှောက်ရန်၊

၃။ တောင်ငူခရိုင်နှင့်ဗဟိုဌာနချုပ်ကို မော်ခီးမှဖါပွန်သို့ပြောင်းရွှေ့သည်ကိုကူညီစီစဉ်ရန်၊ ကွန်ကရက်ပြီးသည့်နောက်တွင်စောဦးကြီးကမိမိနိုင်ငံရေးအလုပ်တခုကိုစီစဉ်ရေးဆွဲမည်ဟုပြောပြီးသူ၏နိုင်ငံရေးမူ(၄)

ချက်ကို၁၉၅၀-ခုနှစ်ဇူလိုင်လ(၃၁)ရက်နေ့မှစပြီးသြဂုတ်လ(၂)ရက်နေ့ထိအင်္ဂလိပ်၊ မြန်မာ၊ ကရင်ဘာသာများဖြင့်ကမ္ဘာသို့အသံလွှင့်ခဲ့သည်။

စောဦးကြီးကျဆုံးပြီးနောက် (KGB) ကိုဖွဲ့စည်းခြင်း။

တာဝန်ခွဲဝေထားသည့်အတိုင်း၊ ဗိုလ်ချုပ်ရောလေသည်၊ ဌာနချုပ်ကိုဖါပွန်သို့ပြောင်းရွှေ့ရန်အတွက်(မော်ခီး)သို့တက်သွားခဲ့သည်။ စကောလယ်တောလည်း၊ ညောင်လေးပင်ခရိုင်သို့သွားပြီး၊ မူးမြို့နယ်အတွင်းကျေးရွာများအခြေအနေကိုလှည့်လည်စစ်ဆေးခဲ့ပြီးနောက်၊ ကျောက်ကြီးသို့သွားခဲ့သည်။ နောက်ဆုံးတွင်ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့တွင်ခရိုင်အစည်းအဝေးကိုခေါ်ယူကျင်းပခဲ့သည်။

ညောင်လေးပင်ခရိုင်အစည်းအဝေးကို၊ ၁၉၅၀-ခုနှစ်သြဂုတ်လ(၈)ရက်နေ့တွင်စတင်ခဲ့သည်။ ခရိုင်အတွင်းရှိကိုယ်စားလှယ်များညီညီညွတ်ညွတ်တက်ရောက်လာကြပြီး၊ အစည်းအဝေးတွင်ညောင်လေးပင်ခရိုင်၊ ကေအန်ယူအစည်းအရုံးကိုဖွဲ့စည်းခြင်းနှင့်ခေါင်းဆောင်များကိုချောမောစွာရွေးကောက်တင်မြှောက်နိုင်ခဲ့သည်။

စောဦးကြီးနှင့်ဗိုလ်ချုပ်စိုင်းကေတို့သည်၊ မော်လမြိုင်ဘက်သို့ဆက်သွားပြီး၊ ကေအန်ယူအစည်းအရုံးပြန်လည်ဖွဲ့စည်းရန်နှင့်၊ တော်လှန်ရေးလုပ်ငန်းများတိုးတက်ကောင်းမွန်ရေးအတွက်ဆောင်ရွက်ရန်ဖြစ်သည်။ မိုးအလွန်ရွာပြီးရေကြီးသောအချိန်ဖြစ်လေသည်။ (တာကရယ်) သို့ရောက်သောအခါရွာလူကြီးများက၊ ရေကြီး၍ဆက်လက်မသွားရန်တားမြစ်ကြသည်။ သို့သော်ခေါင်းဆောင်နှစ်ဦးသည်အရေးကြီးသည်ဟုပြောပြီးဆက်လက်ထွက်ခွာသွားကြသည်။ (ထိုကော့ကူး)ရွာသို့ရောက်သောအခါရွာသူကြီးက၎င်းတို့အားတဲခိုရန်ရွာနားရှိလယ်တဲတဲတွင်နေရာချပေးလေသည်။

သြဂုတ်လ(၁၂)ရက်နေ့တွင်ဝေလီဝေလင်းအချိန်တွင်နဘူးစခန်းတွင်ရှိသောရန်သူတပ်ဖွဲ့တက်လာပြီး၊ ခေါင်းဆောင်များကိုပိုင်းဝန်းပစ်ခတ်ပြီးလက်နက်ချခိုင်းသည်။ ခေါင်းဆောင်နှစ်ဦးနှင့်အဖွဲ့ဝင်တို့သည်လက်နက်မချဘဲရဲရင့်ရင့်ရင့်ခုခံတိုက်ခိုက်သွားကြလေသည်။ စောဦးကြီးဗိုလ်ချုပ်စိုင်းကေတို့နှင့်အတူမည်သူများလိုက်ပါသွားသည်ကိုယနေ့ထက်တိုင်မည်သူမျှမသိကြပါ။

ရန်သူသည်စောဦးကြီးရုပ်အလောင်းကိုမော်လမြိုင်သို့ပို့လိုက်ပြီးမော်လမြိုင်မှတဆင့်သင်္ဘောနှင့်

(၄) နာရီခရီးရှိသော၊ ပင်လယ်ထဲသို့ သွားပြီး အလောင်းကို ပစ်ချလိုက်သည်။ ရန်သူသည် ဗိုလ်ချုပ်စိုင်းကေကို မသိသောကြောင့် သူ၏ ရုပ်အလောင်းကို အခြားရဲဘော်များနှင့် အတူ ချောင်းနက်နက်တစ်ခုသို့ ပစ်ချလိုက်သည်ဟု သိရသည်။

စောဘဦးကြီး ဗိုလ်ချုပ်စိုင်းကေနှင့် အပေါင်းအပါတို့သည် အာဇာနည်ပီသစွာ အသက်စွန့်သွားကြလေသည်။ ထို့ကြောင့် ၁၉၅၁-ခုနှစ် ဧပြီလအတွင်း ကျင်းပသော (KGB) အစည်းအဝေးတွင် ဩဂုတ် (၁၂) ရက်ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ချပြီး ယနေ့ထက်တိုင် ဂုဏ်ပြုကျင်းပကြလေသည်။

ဩဂုတ် (၁၂) ရက်၊ ရန်ကုန်မြို့ မြန်မာ့အသံလွှင့်ဌာနက ကြေငြာရာတွင် ၎င်းတို့ စောဘဦးကို “ထိုကောကူး” တွင် အသေမိသည်ဟု တနေ့ (၃) ကြိမ် အသံလွှင့်ကြေငြာခဲ့လေသည်။

ဤကဲ့သို့ ရုတ်ချင်း ဖြစ်သွားသော ကိစ္စကို ကရင်တမျိုးသားလုံး သိပ်ပြီး မယုံချင်ကြပေ။ ငါးရက်မြောက်သောနေ့တွင် ဖါပွန်တွင် ရှိနေသော စောဘဦးကြီး ဇနီးထံမှ စောဘဦးကြီး မရှိတော့ကြောင်း ကြေးနန်းစာရရှိလေသည်။ ခေါင်းဆောင်ကြီး စောဘဦးကြီး မရှိတော့သည့်အတွက် သူ၏ နေရာတွင် မည်သူအား ရွေးချယ်မည် အကြောင်း ပါရှိသည်။

စောဘဦးကြီးနှင့် အတူ ဗိုလ်ချုပ်စိုင်းကေ လိုက်ပါသွားသည့် ကိုမည်သူမျှ မသိသောကြောင့် ဗိုလ်ချုပ်စိုင်းကေအား ဥက္ကဋ္ဌနေရာကို ခန့်အပ်ကြောင်း နေရာအနှံ့ ကြေးနန်းပို့လိုက်လေသည်။ နောက်မှ ဗိုလ်ချုပ်စိုင်းကေလည်း ကျဆုံးကြောင်း ကြေးနန်းရမှ ဥက္ကဋ္ဌသစ်အတွက် ပြန်လည်စဉ်းစားကြရတော့သည်။ ဥက္ကဋ္ဌနေရာတွင် သဘောထားပေးကြသည့် အနက်ဦးလှဖေနှင့် ဂျေဖူးညိုကို အများဆုံး သဘောထားပေးကြသည်။

များမကြာမှီ စောဘဦးကြီး ဇနီးနှင့် ဗိုလ်ချုပ်မင်းမောင်တို့က ဥက္ကဋ္ဌသစ်တင်မြှောက်ရန် အရေးပေါ်အစည်းအဝေးခေါ်ဆိုလိုက်သည်။ အစည်းအဝေးကို ၁၉၅၀-ခုနှစ် စက်တင်ဘာလ (၂၄) ရက် (မောစီး) (လယ်ယာလို) တွင် ခေါ်ဆိုလိုက်သည်။

၎င်းကိစ္စကို ဆွေးနွေးကြရာ အားလုံးက ဦးလှဖေအား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရန် သဘောတူကြလေသည်။ ဦးလှဖေ ပြန်မလာနိုင်မှသာ ဂျေဖူးညိုကို ဥက္ကဋ္ဌတင်မြှောက်ရန် အားလုံးက သဘောတူသဖြင့် အစည်းအဝေး ဆုံးဖြတ်

ချက်ကို ဦးလှဖေထံသို့ ပို့လိုက်ပြီး ဥက္ကဋ္ဌနေရာ လက်ခံမည့်အကြောင်း အနူးအညွတ်ပန်းကြာလိုက်လေသည်။

သို့သော် ဦးလှဖေသည်လည်း ပအိုဝ်းတော်လှန်ရေးအတွက် အကူအညီပေးရန် ရှမ်းပြည်တွင် ရောက်နေသဖြင့် ပြန်မလာနိုင်ကြောင်း နှင့် ဝမ်းနဲကြောင်း ကြေးနန်းပြန်ပို့သည်။

ထို့ကြောင့် အစည်းအဝေး ဆုံးဖြတ်ချက် အရ ဂျေဖူးညိုသည် ဥက္ကဋ္ဌနေရာကို လက်ခံရန် ဖါပွန်သို့ တက်လွှားလေသည်။ ဖါပွန်သို့ ရောက်သောအခါ မြစ်ဝကျွန်းပေါ်တွင် ရှိသော သူ၏ ညီကို နှစ်ဝမ်းကွဲတော်သော စောဟံတာသာမွေးက ဥက္ကဋ္ဌနေရာကို လက်ခံသည် အတွက် ကျေးဇူးတင်ကြောင်း ကြေးနန်းပို့လိုက်လေသည်။ သို့သော် ဟံတာသာမွေး၏ ကြေးနန်းတွင် ကရင်တော်လှန်ရေးတိုးတက်ရေးအတွက် ကေအဲန်ယူအစည်းအရုံးကို ကျေးဇူးပြုပြီး ပြန်လည်တည်ဆောက်ရန် ရှိရာ ဂျေဖူးညိုက ကေအဲန်ယူအစည်းအရုံးကို ပြန်လည်ထူထောင်မည် ဆိုလျှင် မိမိဥက္ကဋ္ဌရာထူးကို ဘယ်တော့မှ လက်မခံဟု ဒေါကြီး၊ မောကြီးနှင့် ကြေးနန်းကို ပြန်ပို့လိုက်လေသည်။ ထို့နောက် သူသည် ဖါပွန်မြို့မှ ထွက်ခွာသွားပြီး (ဆာမူပယ်) တွင် ပြန်လည်နေထိုင်လေသည်။

(မောစီး) အစည်းအဝေးပြီး၍ (၃) လကြာသွားသည်။ ဥက္ကဋ္ဌသစ်မရှိသေးသည့်အတွက် ဗိုလ်ချုပ်မင်းမောင်သည် အရေးပေါ်အစည်းအဝေးကို တောင်ငူခရိုင် (စွာလို) တွင် ကျင်းပရန် ၁၉၅၁-ခုနှစ် ဇွန်လ (၈) ရက်တွင် ချိန်းဆိုလိုက်လေသည်။ ချိန်းဆိုထားသည့်အတိုင်း ကိုယ်စားလှယ်များ (စွာလို) သို့ အချိန်မှီ ရောက်သွားကြသည်။ တောင်ငူတပ်မဟာမှ ဗိုလ်ချုပ်မင်းမောင်၊ ဦးစောလုံ၊ ဖေါလီဖေါ၊ ဘထူး၊ ညောင်လေပင်တပ်မဟာမှ ဇူမော်လီ၊ ဗိုလ်ရဲဖာယယ်။ သထုံတပ်မဟာမှ ဖူးပွေးထောင်၊ (၇၅) နှစ်၊ တာကပေါတပ်မဟာမှ ပဒိုဦးတွတ် (ခေးပူးတွင်ဖျား)၊ (စွာလို) သို့မရောက်။ မြစ်ဝကျွန်းပေါ်တပ်မဟာမှ စကောလယ်တော၊ ဇွန်လ (၈) ရက်နေ့သည် ကရင်အမျိုးသားနှစ်သက်ကူးနေ့ ဖြစ်သဖြင့် အစည်းအဝေးကို ဇွန်လ (၉) ရက်တွင် ကျင်းပသည်။ အစည်းအဝေးမစမှီ တောင်ငူတပ်မဟာမှ ကိုယ်စားလှယ်များက (ဦးစောလုံ) ကို ဥက္ကဋ္ဌတင်မြှောက်ရန် ကြိုးစားကြသည်။ အစည်းအဝေးသဘာပတိအဖြစ် ဗိုလ်ချုပ်မင်းမောင်နှင့် မှတ်တမ်းမှူးအဖြစ် (ဗိုလ်ရဲ) တို့က ဆောင်ရွက်ပါသည်။

သဘာပတိက ဤအစည်းအဝေးခေါ်ရခြင်းမှာ ဥက္ကဋ္ဌ

ရွေးချယ်ရန်ဖြစ်ကြောင်းပြောဆိုသည်။

**ပထမအချက်**

စောဘဦးကြီးမရှိတော့သည့်နောက်၊ စောဘဦးကြီးကဲ့သို့ ဦးဆောင်နိုင်မည့်သူခေါင်းဆောင်ပိုင်းတွင် မရှိသင့်အတွက် ဥက္ကဋ္ဌကိုယ်စားကော်မတီဖွဲ့စည်းရန်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး အမြင် (၂) မျိုးရှိသည်။ တမျိုးက တဦးဦးကို ရွေးချယ်ရန်၊ နောက်တမျိုးက ကော်မတီအဖွဲ့ ရွေးချယ်ရန်ဖြစ်သည်။ မဲခွဲသော အခါ ကော်မတီဖွဲ့စည်း ပြီး ဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်ရန်ကမဲအသာရလေသည်။

**ဒုတိယအချက်**  
ဤကော်မတီအဖွဲ့ကိုမည်သို့ အမည်ပေးမည်။ ၎င်း (Kaw Thoo Lei Supreme Council) အမည်ပေးရန် အဆိုပြုပြီး ဦးစောလုံကထောက်ခံသည်။ အခြားအဆိုတစ်ခုမှာ ဗိုလ်မှူးစောသာဝါး အဆိုပြုပြီး စူမော်လွီထောက်ခံသော (KGB) Kaw Thoo Lei government body တို့ဖြစ်သည်။ အဆို (၂) ကိုမဲခွဲရာ (KGB) အမည်ပေးရန်အဆိုနိုင်သွားလေသည်။

**တတိယအချက်**

ကော်မတီအဖွဲ့တွင် သဘာပတိတဦးဦးရှိသင့်သည်အတွက် (KGB) သဘာပတိကို ရွေးချယ်ရာ အချို့က အတူဆောင်ရွက်ရမည်ဖြစ်သဖြင့် သဘာပတိမလိုဟု တင်ပြပြီး အချိုးကသဘာပတိထားရန် အဆိုတင်ကြလေသည်။ မဲခွဲရာ သဘာပတိထားရန် မဲအများစုရသဖြင့် သဘာပတိကို ရွေးချယ်ကြသည်။ သဘာပတိရွေးချယ်ရာတွင် တင်ပြလာသော ပုဂ္ဂိုလ် (၃) ဦးမှာ (၁) ဦးစောလုံ (၂) ဦးလှဖေ (၃) ရှေ့ဖူးညှိတို့ ဖြစ်သည်။ မဲခွဲသောအခါ ဦးလှဖေများလေသည်။

**(မှတ်ချက်)**  
ဦးလှဖေပြန်လာရန်မလွယ်ကူခြင်းနှင့် ဇွဲဖူးညှိလည်း တော်လှန်ရေးကို ဂရုမစိုက်သေးသော်လည်း ကိုယ်စားလှယ်အများစုက အမည်တင်ပြလာသဖြင့် ထည့်သွင်းရွေးချယ်ရခြင်း ဖြစ်သည်။ တောင်ငူမှ ဦးစောလုံ၊ သထုံမှ ဦးလှဖေ၊ ညောင်လေးပင်မှ ဇွဲဖူးညှိကို အသီးသီး အမည်တင်သွားကြသည်။ တွဲဖက်သဘာပတိ ရွေးချယ်ရန် ဦးစောလုံက လက်နက်တိုက်ပွဲကာလ ဖြစ်သဖြင့် စစ်သေနာပတိဖြစ်သူ ဗိုလ်ချုပ်မင်းမောင်အား တွဲဘက်သဘာပတိထားရန် တင်ပြရာ မည်သူမျှ မကန့်ကွက်သောကြောင့် အတည်ပြုလိုက်လေသည်။

**တုတ္ထအချက်**

KGB အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်းစစ်ဒေ

သများ သတ်မှတ်ခြင်းများကို အောက်ပါအတိုင်း ရွေးချယ်သတ်မှတ်လိုက်သည်။ တောင်ငူစစ်ဒေသကို ဦးစောလုံ။ ညောင်လေးပင်စစ်ဒေသကို ဆရာမာရှယ်ရွှေ။ တာကပေါစစ်ဒေသကို ဂျော်နီထူး။ မော်လမြိုင်စစ်ဒေသကို ပဒိုလောရေဖိုးကီး။ မြစ်ဝကျွန်းပေါ်ကို စကောလယ်တော။ အသီးသီး ရွေးချယ်ကြသည်။ နောက်တွင် ကရင်နီစစ်ဒေသကို ပဒိုဂေးလ်ဘတ်ကြာစူးကို ရွေးချယ်ပြီး၊ မွန်အဖွဲ့က နိုင်သိန်းမောင်ကို ရွေးချယ်လိုက်သည်။ ဤအစည်းအဝေးတွင် တော်လှန်ရေးတိုးတက်ပြီး အောင်ပွဲခံနိုင်ရေးအတွက် ဆရာစကောလယ်တောက ဆွေးနွေးရာ စောဘကြီး၏ အခြေခံမူ (၄) ချက်ကို စွဲစွဲမြဲမြဲ ကိုင်စွဲပြီး ဖါပွန်ကွန်၊ ကရင်မှ စောဘဦးကြီး၏ နောက်ဆုံးမိန့်ခွန်းအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် အဆိုပြုရာ ကိုယ်စားလှယ်အားလုံးက ညီညီညွတ်ညွတ် သဘောတူကြလေသည်။ ဖူးပွေးထော် ကတော်လှန်ရေးတိုးတက်ပြီး အောင်ပွဲခံနိုင်ရေးအတွက် ညှောင့် (၃) ချောင်းကို ရှောင်ရန် ၎င်းတို့မှာ (၁) မူးယစ်ဆေးဝါး (၂) ငွေကြေး (၃) အမျိုးသမီးစသည်တို့ ဖြစ်ပြီး ၎င်းကို ညှောင့်နှင့် ဥပမာပေးပြီး ရှင်းရှင်းလင်းလင်း ဖော်ပြဆွေးနွေးရာ ကိုယ်စားလှယ်အားလုံးက လက်ခံကြပါသည်။ အစည်းအဝေးမပြီးမှီ ဦးလှဖေထံသို့ ကြေးနန်းတစောင် ပို့လိုက်သည်။ ကြေးနန်းစာမှာ စည်းဝေးဆုံးဖြတ်ချက်အရ သူ့အား (KGB) ဥက္ကဋ္ဌအဖြစ် တင်မြှောက်ထားပြီး ဖြစ်သောကြောင့် ကျေးဇူးပြုပြီး လက်ခံရန်နှင့် (KGB) ဥက္ကဋ္ဌအဖြစ် တာဝန်များကို ပြန်လည်ယူဆောင်ရန် ဖြစ်သည်။ ကြေးနန်းမှာ ပိုမိုလေးနက်စေရေးအတွက် (KGB) ခေါင်းဆောင်အားလုံး ကြေးနန်းတွင် လက်မှတ်ရေးထိုးထားလေသည်။ အစည်းအဝေးမှာ ချောချောမောမော ပြီးမြောက်သွားပြီး ကိုယ်စားလှယ်များအားလုံးလည်း တော်လှန်ရေးအောင်နိုင်ရေးတွင် ယုံကြည်ချက်မျှော်လင့်ချက်အပြည့်အဝဖြင့် ဒေသအသီးသီးသို့ ပြန်သွားကြလေသည်။ ဖေဖော်ဝါရီလရောက်မှ ဦးလှဖေထံမှ ကြေးနန်းပြန်လာသည်။ ကြေးနန်းအရ ရှေ့တန်းရောက်သောကြောင့် ကြေးနန်းကို နောက်ကျပြီး ရပါသည်။ သူ့အား ယုံကြည်ပြီး (KGB) သဘာပတိအဖြစ် တင်မြှောက်သည့် အတွက် ကရင်အမျိုးသားခေါင်းဆောင်အားလုံးကို အထူးကျေးဇူးတင်ကြောင်း၊ သို့သော် အဖက်ဖက်မှ သူ၏အလုပ်များအလွန်အရေးကြီးသောကြောင့် ရွေးချယ်ခြင်းကို လက်မခံနိုင်သည့်အတွက်၊ အထူးဝမ်းနည်းကြောင်း၊ ဗိုလ်ချုပ်မင်းမောင်မှာ တွဲဘက်သဘာပတိ ဖြစ်သောကြောင့် သဘာပတိအဖြစ် တက်

ရောက်လုပ်ဆောင်ရန်ပိုလ်ချုပ်မင်းမောင်နှင့် (KGB) ခေါင်းဆောင်အားလုံးတို့အားမေတ္တာပို့သလိုက်ကြောင်း ပါရှိလေသည်။

ဦးလှေ၏အမြင်သည်မှန်ကန်ပြီးသင့်မြတ်ပေသည်။ ဗိုလ်ချုပ်မင်းမောင်အနေဖြင့်သူသည်စစ်သားတယောက်သာဖြစ်ပြီး၊ နိုင်ငံရေးနှင့်အဖွဲ့အစည်းလုပ်ငန်းအုပ်ချုပ်ရေးလုပ်ငန်းများကိုသူနားမလည်သဖြင့်သူမလုပ်တတ်ကြောင်းနောက်ဆုံးတွင်ဖြစ်ကျွန်းပေါ်ရှိဟံသာသမ္ဗေဒထံသို့ (KGB) သဘာပတိအဖြစ်ထမ်းဆောင်ရန်ကြေးနန်းပို့လိုက်လေသည်။ သူကြေးနန်းစာတွင်ဤလုပ်ငန်းသည်ခင်ဗျားတို့စတင်ခဲ့သည့်လုပ်ငန်းဖြစ်၍ခင်ဗျားတက်လာပြီးလုပ်ကြပါဟုပါရှိလေသည်။ ဟံသာသမ္ဗေဒကဗိုလ်ချုပ်မင်းမောင်ကိုအောက်ပါအတိုင်းအကြောင်းပြန်လေသည်။ (KGB) သဘာပတိအဖြစ်မငြင်းပယ်လိုပါ။ သို့သော်ဖြစ်ကျွန်းပေါ်တွင်အစည်းအရုံးလုပ်ငန်းများဖြင့်လှုပ်ရှားနေရသည်။ ခင်ဗျားတို့လက်ခံလျှင်လုပ်ဖော်ကိုင်ဖက်ဆရာတောယော(စကောလယ်တော)ကအရှေ့တိုင်းမသွားခင်ကိုယ်စားလုပ်နိုင်ပါလိမ့်မည်။ ဤအလုပ်ကိုလက်ခံပါသည်။ (I do not refuse to act as KGB chainman but owing reorganization work in dela, if accept some of you will agree to workers Thra Taw Yaw (Skaw Ler Taw) to act on my behalf pending my arrival east) ဗိုလ်ချုပ်မင်းမောင်ကဆရာစကောလယ်တောအားကြေးနန်းဖြင့်အရေးကြီးသဖြင့်စစ်ဦးစီးဌာနချုပ်သို့တက်ရောက်လာရန်မှာလိုက်လေသည်။ စကောလယ်တောလည်း(ပသီချောင်း)သံတောင်မြို့နယ်သို့ ၁၉၅၁-ခုနှစ်မတ်လ(၁၀)ရက်နေ့တက်သွားသည်။ ဗိုလ်ချုပ်မင်းမောင်ကဟံသာသမ္ဗေဒ၏ကြေးနန်းကိုပြပြီးအကျိုးအကြောင်းရှင်းပြလေသည်။ ထို့နောက်စကောလယ်တောအားအလုပ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ရန်တောင်းပန်ပြောကြားလေသည်။ အဘယ်ကြောင့်ဆိုသော်ဖါပွန်ရှိဌာနချုပ်တွင်အကြပ်အတည်းမြောက်များစွာရင်ဆိုင်နေရသောကြောင့် ဖြစ်ပါသည်။

ဆရာစကောလည်းဟံသာသမ္ဗေဒထံအောက်ပါအတိုင်းကြေးနန်းပို့လိုက်သည်။ “ကျနော်ကိုအရူးမလုပ်ပါနဲ့၊ ကျနော်ဘာမှနားမလည်ပါ။ ခင်ဗျားကိုအားလုံးစောင့်ကြိုနေသည်၊ ချက်ချင်းတက်လာပါ။” ဟံသာသမ္ဗေဒကဆရာစကောအားအောက်ပါအတိုင်းအကြောင်းပြန်ပါသည်။ “ခင်ဗျားတို့လုပ်တတ်ကြောင်းကျနော်တို့ယုံကြည်သည်။ လုပ်တတ်သလိုကြိုးစားပါ။ ကျနော်ခင်ဗျားနှင့်အတူရှိနေ

သည်။ စောဘဦးကြီးကျဆုံးခဲ့သည်မှာ ၁၉၅၁ ခုနှစ်ဩဂုတ်လ(၁၂)ရက်နေ့ကဖြစ်သည်။ (၇)လကျော်(၈)လထိရောက်ပြီးသော်လည်းသူနေရာတွင်အစားထိုးရန်ရွေးချယ်၍မရသေးပါ။ ကော်သူလေးမြို့တော်ကိုမောခီးမှဖါပွန်သို့ပြောင်းရန်ဆုံးဖြတ်ချက်အတိုင်းအသီးသီးရောက်သွားကြသည်။ သို့သော်ခင်ခင်အဲဒီအမျိုးမျိုးတွေကြုံကြရပြီးခေါင်းဆောင်မည့်သူလိုအပ်နေသည်။ လုပ်ငန်းများအမြန်ဆုံးစီစဉ်ဘို့လည်းလိုနေသည်။ ရွေးချယ်ခဲ့ခြင်းများသည်လည်းအဆင်မပြေဖြစ်ခဲ့ရသည်ချည်းဖြစ်သည်။ အစည်းအဝေးနောက်တကြိမ်ထပ်ခေါ်ပြန်ရင်လည်းအချိန်ကုန်မည်။ အဆင်မပြေဖြစ်အံ့မည်။ အမှန်တကယ်အရေးတကြီးလိုအပ်နေပြီးဖြစ်သောကြောင့် ဆရာစကောလယ်တောလည်းဖါပွန်မြို့သို့တက်သွားပြီးကရင်တော်လှန်ရေးရှေ့ဆောင်နိုင်ရေးအတွက် (KGB) လုပ်ငန်းများကိုစတင်ဆောင်ရွက်ရတော့သည်။

(KGB) ပထမဦးဆုံးအစည်းအဝေးကို ၁၉၅၁-ခုနှစ်ဧပြီလ(၄)ရက်နေ့တွင်ဖါပွန်မြို့တွင်ခေါ်ယူခဲ့လေသည်။ အစည်းအဝေးတက်ရောက်လာသူများမှာ

- (၁) စကောလယ်တော (သဘာပတိအရုံ)
- (၂) ပဒိုလောရေ (အတွင်းရေးမှူး)
- (၃) ဆရာမာရှယ်ရွှေ (ညောင်လေးပင်)
- (၄) ဖူးဗွေထော် (သထုံ)
- (၅) ဗိုလ်မှူးကျော်နေထူး (တာကပေါတပ်မဟာ) တို့ဖြစ်သည်။ KGB ပထမဆုံးအစည်းအဝေး၏လမ်းစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
- (၁) ညီကိုမောင်နှမကဲ့သို့ချစ်ရန်။
- (၂) ပူးပေါင်းဆောင်ရွက်မှု။
- (၃) ဖြောင့်မတ်မှု။

၁၉၅၃-ခုနှစ်နိုဝင်ဘာလတွင်ကျင်းပသောဖါပွန်ကွန်ကရက်က၊ ကရင်တော်လှန်ရေးအောင်ပွဲခံနိုင်ရန် (KGB) ကိုရပ်စဲဖျက်သိမ်းလိုက်ပြီးကော်သူလေးအစိုးရအုပ်ချုပ်ရေးချလိုက်လေသည်။ (ဆရာစကောလယ်တော) “ကွယ်လွန်သွားပြီးဖြစ်သော ဆရာကြီးစကောလယ်တောအားအမှတ်ရလျက်၊ သူ၏ “ကရင်တော်လှန်ရေးသမိုင်းမှတ်စု” မှအရေးပါသည့်အခန်းတခန်းကိုစာဖတ်သူများလေ့လာသိရှိရာတင်ပြလိုက်ခြင်းဖြစ်ပါသည်။”

(အယ်ဒီတာ)

# “တမျိုးသားလုံးပေါင်းစည်း၍ကရင်သမိုင်းဖော်ထုတ်ကြပါစို့။”

(ဤအခန်းကဏ္ဍတွင်မည်သူမဆိုပါဝင်ဆွေးနွေးနိုင်ပါသည်။)

သမိုင်းမရှိတဲ့လူမျိုးဟာ အနာဂတ်အတွက် အာမခံချက်မရှိဘူး။ မိမိလူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှု သမိုင်းကြောင်းကို သိရှိမှသာ မိမိလူမှုဘဝ တိုးတက် သစ်လွင်မှုအတွက် စီမံနိုင်မှာ ဖြစ်ပါတယ် ခင်ဗျား။ ကျနော်တို့ ကရင်တွေဟာ ဒီတိုင်းပြည်မှာ ဒုတိယ လူဦးရေ အများဆုံး လူမျိုးဖြစ်တယ်။ ကရင်ဘဝ လွတ်မြောက်ရေး မြတ်တရားတဲ့ လက်နက်ကိုင် တော်လှန်စစ်ကို နှစ်ပေါင်း (၄၀)ကျော် ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တယ်။ မိမိယုံကြည်ချက်အတွက်ဆက်လက်တိုက်ပွဲဝင်လျက်ရှိတယ်။ ကရင်ပြည်နဲ့ ကရင်ဘဝလွတ်မြောက်ရေးအတွက် ကရင်မျိုးချစ် စစ်သည် အာဇာနည် အထောင် အသောင်းဟာ အမွန်မြတ်ဆုံး စွန့်လွှတ်ခြင်းမျိုးတွေ စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတယ်။ ကရင်သမိုင်း သူရဲကောင်း ပီသတဲ့ လူမျိုး ဖြစ်ကြောင်း ကဗျည်းထိုးနေ ကြတယ်။ သမိုင်းရေးနေကြတယ်။ သွေး၊ ချွေးတွေနဲ့ ကဗျည်းထိုးနေတယ်။ ဒီတော်လှန်စစ်အနှစ် (၄၀)ကျော်အတွင်း ပြောင်မြောက်တဲ့၊ ကြီးမားတဲ့ စစ်ဆင်ရေးတွေ၊ တိုက်ပွဲတွေ တိုက်ခဲ့ကြတယ်။ သို့သော် ကဗျည်း ကျောက်စာ သမိုင်းမကျန်ခဲ့ဘူး။ ဆယ်စုနှစ် တခု၊ နှစ်ခုဆိုရင် ပျောက်ကွယ်သွားမှာ ဖြစ်မယ်။ ဒီတော့ သမိုင်း အကိုးအကား အထောက်အထား ခိုင်ခိုင်လုံလုံ ရှိဖို့လိုအပ်ပါတယ်။ ကျနော်တို့ ကရင်တမျိုးသားလုံးကို ဒီဆောင်းပါးနဲ့ အမျိုးသားရေး အခန်းကို ဝိုင်းဝန်း ဆွေးနွေးကြပါလို့ ပန်ကြားလပါတယ်ခင်ဗျား။

- ၁။ ကရင်လူမျိုးတွေနဲ့ ဇစ်မြစ် (လူ့အနွယ်)။
- ၂။ ကရင်တွေဘယ်ကဆင်းလာလဲလို့ ဘယ်တုန်းကဒီတိုင်းပြည်ကို ရောက်ကြသလဲ၊ ထီးဆွဲမဲ့ယွားဟာ ဘာလဲ။
- ၃။ ကရင်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဂီတ၊ ကဗျာတွေဟာ ဘာလဲ။
- ၄။ ကရင်ဆိုတဲ့ ကျနော်တို့လူမျိုးကို ဘယ်တုန်းကစခေါ်သလဲ။
- ၅။ ပျူ ကမ်းယံဟာ ကရင်လား။
- ၆။ ကရင်မင်းတွေ ရှိခဲ့သလား။
- ၇။ ကိုလိုနီခေတ် လွတ်လပ်ရေးခေတ် အမျိုးသား လွတ်မြောက်ရေး ကာလ မျိုးချစ် ကရင် ခေါင်းဆောင်တွေ ဘယ်လောက် ရှိသလဲ၊ ဘယ်သူတွေလဲ။
- ၈။ သူရဲကောင်းပီသပြီးရဲရင့် ပြောင်မြောက်တဲ့ကရင်တော်လှန်စစ်ပွဲများ အတွင်း တပ်မှူးကြီး၊ လတ်၊ ငယ်၊ ရဲဘော်တွေ ဘယ်သူလဲ၊ ဘယ်တိုင်းပွဲတွေမှာ တိုက်ခဲ့သလဲ စတဲ့ လဲပေါင်း

များစွာကိုကရင်တိုင်းသိရှိဖို့လိုပါတယ်။ ကရင်သမိုင်းတိကျ ခိုင်လုံစွာ ပေါ်ပေါက်လာရေး ကဗျည်း ကျောက်စာတင်ရေးဆိုတာ ကရင် မျိုးနွယ်စုမရွေး၊ ဘာသာမရွေး ကရင်တိုင်းမှာ တာဝန်ရှိပါတယ်။ တမျိုးသားလုံးရဲ့ အကျိုးစီးပွား အသက်အိုးအိမ် စည်းအိမ် ဘာဝတိုးတက်မှုကို ကာကွယ်နေတဲ့ ကရင်လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင် နေသူတွေပင်မက-

- အလွှာအသီးသီးရှိ ကရင်များ၊
- ဘာသာအသီးသီးရှိကရင်များ၊
- နိုင်ငံတကာ ရောက်ရှိနေသော ကရင်များတွင် (အထူး တာဝန်)ရှိကြပါတယ်။

ကရင်ဆိုတာက ဘယ်နေရာဘဲရှိရှိ၊ ဘယ်ဘဲရောက်ရောက်၊ ကရင်ဟာ ကရင်ဘဲဖြစ်ပါတယ်။ ဘယ်သူက ဘာဘဲလုပ်လုပ်၊ ဘာဘဲပြောပြော ရှောင်ပြေး ပုံးကွယ်လို့ မရပါဘူး။ ဥပမာ -

- ကရင်အို ချောင်းကြီးချောင်းကြား၊
- သစ်ငုတ်လဲဆွေး ကရင်လဲပြေး၊
- ကရင်ကြီးရင် စော်ကဲ၊
- ကရင်ဆို အစိတ်သားကောင်တောင် မထားနဲ့၊
- ကရင်ငပွေး၊
- ကရင်တွေ တိုင်းပြည်မအုပ်ချုပ်တတ်ဘူး၊
- ကရင်တွေ တိုင်းပြည်နဲ့မတန်ဘူး စတဲ့ အသုံးအနှုံးတွေဟာ ဘယ်အထိ အဓိပ္ပါယ် သက်ရောက်သလဲဆိုတာ ကရင်တိုင်းလေးလေးနက်နက်စဉ်းစားဖို့လိုပါတယ်ခင်ဗျား။ အာဇာနည်ခေါင်းဆောင်ကြီး ဥက္ကဋ္ဌကြီး စောဘဦးကြီးက ပြောတယ်။ “ဒီစစ်ဟာ အစနဲ့ အဆုံးဖြစ်တယ်” အကယ်၍ ကရင်တမျိုးသားလုံး ညှိဖျင်းလို့ ဒီနေ့ ကျနော်တို့ တိုက်နေတဲ့ အမျိုးသားလွတ်မြောက်ရေး စစ်ပွဲမှာ ရှုံးသွားခဲ့သော် ကရင်ဘဝဟာ ခန်းမှန်းမရဲလောက်အောင် ကြောက်စရာကောင်း လိမ့်မယ်။ ဘီအိုင် အေခေတ်က ကရင်တွေ အသတ်ခံရတဲ့ ပုံစံထက် အဆတရာပိုဆိုးတဲ့ ပုံစံများနဲ့ အနှိပ်စက်ခံရလိမ့်မယ်။ ကရင်မျိုးပြုတ်သွားလိမ့်မည် ဆိုတာ တမျိုးသားလုံး အသဲထဲမှာ စဉ်းစားရမဲ့ ပြဿနာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး မန်းဘဇော်က “တိုင်းပြည်မရှိဘဲ အသက်ရှင်နေတာ ဘာအဓိပ္ပါယ်မှ မရှိဘူး” တဲ့ဗိုလ်ချုပ်ကြီးမြက “တိုင်းပြည်မရှိတဲ့လူမျိုးဟာကျန်ဘဲ” တဲ့ ဒီခေါင်းဆောင်ကြီးတွေရဲ့ ဩဝါဒဟာ ဘာကို ဖော်ပြသလဲ၊ ဘာအဓိပ္ပါယ် ဆောင်သလဲ ဆိုတော့-

-“ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ နေခဲ့တဲ့ လူမျိုးဟာ တိုင်းပြည် ရအောင် ပြန်တိုက်ယူကြ”တဲ့။

-“ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြွင်းနဲ့ ဂုဏ်သိက္ခာရှိရှိ နေတဲ့ လူမျိုးအဖြစ် အသက်ရှင်ကြ”တဲ့။

-“ငွေဝယ်ကျွန်တွေအဖြစ်သူတပါးတိုင်းပြည်မှာဂုဏ်သိက္ခာ မဲ့စွာ အသက်ရှင်မရပ်တည်ကြနဲ့”

-“သမိုင်းစဉ် တလျှောက်လုံး ပဒေသရာဇ် ဧကရာဇ်တွေနဲ့ မျိုးဖြုတ် သုတ်သင်ရေး ဆွေးနွေး စစ်ဆင်ရေး တွေကြောင့် မျိုးပြုတ်လုခမန်း ရှိနေကြတဲ့ ဘဝကို မေ့မနေပါနဲ့”ဆိုတဲ့ သတိပေး ပြောကြားချက် ဩဝါဒတွေကို အစဉ်ဦးထိပ်ပန်ဆင် ထားကြရမယ်။ အမျိုးသား သမိုင်းဖော်ထုတ်ရေး အမျိုးသား လွတ်မြောက်ရေးဆိုတာ တဦးတယောက်ထဲ လုပ်လို့ရတဲ့ အ လုပ်မဟုတ်ဘူး တမျိုးသားလုံး အတိုင်းအတာနဲ့ လုပ်ရတဲ့ အလုပ် ဖြစ်ပါတယ်။ နှစ်ပေါင်း (၄၀)ကျော် အတွင်း ကေ အဲန်ယူ ကရင်အမျိုးသား အစည်းအရုံးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးနှင့် ကရင် အမျိုးသားများ တည်တန့်ရေးအ တွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင် နေပါတယ်။ ထို့အတူ အလွှာအသီးသီးနဲ့ ကျန်အဖွဲ့တိုင်းက ကရင်တိုင်း တိကျမှန် ကန်တဲ့ ကရင်သမိုင်း ဖော်ထုတ်ရေးမှာ တာဝန်ရှိပါတယ်။ မန်း အောင်ဌေး ခေါင်းဆောင်တဲ့ လွတ်လပ်သော ကရင်သမိုင်း သုတေသနဌာနဟာ ကရင်သမိုင်းရဲ့ တောင်းဆိုမှုကြောင့် ပေါ် ထွက်လာပြီး ဖြစ်ပါတယ်။ ဝမ်းမြောက် ဂုဏ်ယူပါတယ်။ ထိုအဖွဲ့အပါအဝင် ကရင် အမျိုးသားအားလုံးမှ သမိုင်းပညာ ရှင်များ၊ ကျောက်စာပညာရှင်များ၊ ပိဋကတိုက်၊ စာကြည့်တိုက် ပညာရှင်များ၊ ဓမ္မစာရေးဟောင်းစာမူ ပညာရှင်များ၊ သမိုင်း သုတေသီများ၊ သမိုင်းသုတေသန ဌာနမှူးများအဖွဲ့ ကျယ်ပြန့် သော ကရင်အမျိုးသား သမိုင်းသုတေသန အဖွဲ့တခု ရှိနေရ မည် ဖြစ်ပါတယ်။ ထိုသမိုင်း သုတေသနဌာနကြီး ပေါ်ထွက် လာဖို့ (ကရင်တော်လှန်ရေးအောင်မှ) ဆိုတဲ့ အထိ စောင့်နေဖို့ အချိန်မရှိပါဘူး။ စီမံကိန်းရှိရှိ အကောင်အထည် ဖော်ထုတ် လုပ်ဆောင်မယ် ဆိုရင် ဖြစ်ပါတယ်။ ဘာဘဲလုပ်လုပ် ငွေရှိမှ ဖြစ်တယ်လို့ စောဒကတက်ကြလိမ့်မယ်။ ဟုတ်ပါတယ်လုံးဝ မှန်ပါတယ်။ ဥပမာ ရဲပုံငွေ ရှာဖွေရေးဌာနဖွဲ့ပြီး စနစ်တကျ လုပ်ရင်ဖြစ်မှာပါ။ အမျိုးသားရေး တာဝန်ဖြစ်တော့ လူတိုင်း ပါဝင်မှာပါ။ ကရင်(၇)သန်းတစ်ယောက်တကျပ်ဘဲ ထည့်ပါ။ သမိုင်းသုတေသနဌာနအတွက်(၇)သန်းရမှာပါ။ ဒါအနိမ့်ဆုံး အဆင့်က ပြောတာပါ ကရင်စီးပွားရေး လုပ်ငန်းရှင်တွေ နိုင် င်တကာရောက်ကရင်များနှင့်ဆွေးနွေးပူးပေါင်းလုပ်ဆောင်ရေး အကောင်အထည် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ပြည်တွင်းနှင့် နိုင်ငံတကာစာကြည့်တိုက်တွေမှာကရင်နဲ့ပတ်သက်တဲ့စာအုပ်

စာတမ်း သတင်းစာ မှတ်စု မှတ်တမ်းတွေ ကုဋေကုဋာ ရှိပါ တယ်။ ဒီကရင်သမိုင်းတွေ ရနိုင်တယ်။ ထိုင်း၊ လားအို၊ ဗီယက် နမ် တရပ် စတဲ့ကရင်တွေ ဆင်းသက်လာပါတယ် ဆိုတဲ့ (ထီးဆဲ့မဲ့ယွား) ဒေသတွေကိုသုတေသနအဖွဲ့တွေ စေလွှတ်ပြီး ရယူနိုင်ပါတယ်။ ဒီလို သမိုင်းပီပြင်တဲ့ လူမျိုးဖြစ်လာမှ အမျိုး သားရေး အသိ အမျိုးသားရေး စိတ်ဓါတ်တွေ တင်းပြည့် ကျပ်ပြည့် ရရှိလာမှာ ဖြစ်သည်။ ကျနော်တို့ သိပ်ဝမ်းနည်း စရာ ကောင်းနေပါတယ်။ ကရင်တော်လှန်ရေးဟာ နှစ်ပေါင်း (၄၀)ကျော်ခဲ့ပါပြီ။ ပီပြင်တဲ့တော်လှန်ရေးသမိုင်းသုတေသန၊ စာကြည့်တိုက်ဘာတခုမှမရှိပါဘူး။ အာဇာနည် ခေါင်းဆောင် ကြီး စောဘဦးကြီး ရဲ့သမိုင်းဟာ ဘာလဲ၊ ဗိုလ်ချုပ်ကြီးစိုင်းကေ စတဲ့စတဲ့ အုပ်ချုပ်ရေးနဲ့ စစ်ဖက်က တောက်ပြောင်တဲ့ သူရဲ ကောင်းတွေသမိုင်း ဘယ်သူမှ မပြုစုဘူး။ မတတ်ကြလို့လား၊ မဟုတ်ဘူး။ ငွေမရှိလို့လား၊ မဟုတ်ဘူး။ ဘာကြောင့်မလုပ်သေး တာလဲ (၁၉၈၈)ခုနှစ်မှ သန့်စင်စွာ ဖွားမြင်လာတဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက ရဲ တော်ခင်သန်းဦးစီးတဲ့သုတေသနဌာနဟာကျနော်တို့အတွက် နမူနာပါဘဲ။ (၅)နှစ်သာ ရှိသေးတဲ့ သုတေသန ဌာနဟာ (ABSDF) ငွေနှစ်သိန်းအကုန်ခန်းခံပြီးလုပ်နေတာတော်တော် စုံနေပြီ ဖြစ်ပါတယ်။ အစည်းအဝေးတိုင်းရဲ့ မှတ်တမ်း ဓါတ်ပုံ ပြည်တွင်းပြည်ပ ရန်သူ သတင်း တိတ်ခွေများ နိုင်ငံရေး စီး ပွားရေး စစ်ရေး လူမှုရေး ဖိုင်တွဲ ကွန်ပျူတာ လေးငါးလုံး စာ ကူးစက်ကြီးမျိုးစုံလို့ တော်လှန်တဲ့ညီကိုယ်တော်များ အတွင်း နှီးနှော ထိုက်တာတွေကို နှီးနှောပြီး ဝေဖန်စရာ ရှိတာတွေကို ဝေဖန်နမူနာယူစရာရှိတာယူရမှာဖြစ်ပါတယ်။ ကျန်တော်တို့ ကရင်ဟာ သမိုင်းအစဉ်လာ ကြီးမားခဲ့တဲ့ လူမျိုးကြီး တမျိုး ဖြစ်ပါတယ်။ မြန်မာပြည်၊ ထိုင်းပြည်၊ တရပ်ပြည်၊ လာအို ပြည်တွင်းမှာ ရောက်ရှိ နေထိုင်ကြတဲ့ လူမျိုးဖြစ်ပါတယ်။ ပ ဒေသရာဇ် စနစ်မှာ တိုင်းပြည်တိုင်းရှိ လူမျိုးငယ် တွေကို ဝါးမျှို ဖျောက်ဖျက်ကြတယ်။ လုံးဝ မပျောက်ကွယ် နိုင်ဘူး။ ဒါကြောင့်-တရပ်ပြည်၊ ထိုင်းပြည်၊ လောပြည်တွေကိုစေလွှတ် ပြီးလေ့လာ-နိုင်ငံတကာ စာကြည့်တိုက်တွေကို စေလွှတ် စာ အုပ် စာတမ်းတွေစု ကရင်သမိုင်း သုတေသနဌာန အခုက စနစ်တကျစတင် လုပ်ဆောင်လျှင် တိကျခိုင်မာတဲ့ သမိုင်းရရှိ လာမယ်။

- သမိုင်းအခိုင်အမာရှိတဲ့ လူမျိုးဖြစ်တဲ့
- သမိုင်းရှိရင် အနာဂတ် ကရင်ပြည်နဲ့ ကရင်ဘဝဟာ အာမခံ ချက်အပြည့်ရှိနေမှာဖြစ်တယ်။
- ဒါကြောင့် -
- ထီးဆဲ့မဲ့ယွားဟာ ဘယ်မှာရှိသလဲ
- တနာထူးစောဘုရင်ဟာဘယ်သူလဲ၊ ဘယ်နှစ်ခုနှစ်ကာယ်မှာ

ဘုရင်ဖြစ်ခဲ့သလဲ  
 -မူယယ်ဖဲဟာ ဘယ်ဘုရင်မလဲ  
 -ထောမဲ့ပါဟာ ဘယ်တုန်းက ဘယ်လို ကရင်တွေ ခေါ်ခဲ့သလဲ  
 -ကရင်တွေ ဘယ်က လူ စဖြစ်ပြီး ဒီကိုဘယ်လို ရောက်လာကြ သလဲ  
 -ကရင်စာပေ (လီဆောဝဲ) (ကြက်ယက်စာ) ဘယ်ကစပေါ် သလဲ  
 -ကရင်ဖါးစည် ကရင်ဒုံးယိမ်း အိုးစုံလို့စုံလို့.  
 ကရင်ဖြစ်ပြီး ကရင်အကြောင်းမသိရင် ကရင်ဖြစ်ရ ကျိုး မနပ်ဘူး။ ဒါကြောင့် -  
 -အလွှာ အသီးသီးက၊ ကရင်များ  
 -ဘာသာ အသီးသီးက ကရင်များ  
 -ဘဝ အသီးသီးက ကရင်များ  
 -တိုင်းပြည် အသီးသီး ရောက်နေကြတဲ့ ကရင်များ  
 -ညီညီညွတ်ညွတ် စုစုစည်းစည်း အမျိုးသားရေး အသိရှိတဲ့  
 -ငွေအား လူအား ဦးဆောင်မှု စာအုပ်စာပေများ တွေ့နဲ့ က ရင် သမိုင်းကို ဒီနေ့ကစပြီး ပြုစုပျိုးထောင် အကောင်အထည် ဖော်ထုတ်ကြပါလို့ အနုအညွတ် မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျား။

ဂုဏ်ရောင်ပြောင်တဲ့ ကရင်ဖြစ်လိုသော

ဖူးကီးဒို  
 ၁/၈/၉၃



စာမျက်နှာ( ၁၀ )မှ

တောင်ပိုင်းသို့ ပြောင်းရွှေ့လာခဲ့ရာ မြန်မာပြည်တွင်းသို့ ဘီစီ(၇၃၉)တွင် ရောက်လာလေသည်။ တရုတ်ဘုရင် “ပင်ပိုင်” ပြီးနောက် နန်တက်သောဘုရင် “ဟွမ်ပိုင်” လက်ထက်ပြည်ထောင်အချင်းချင်း စစ်ပြုတိုက်ခိုက်ကြ ၍ တရုတ်ပြည်တွင်းသွေးချောင်းစီးခဲ့လေသည်။

စာမျက်နှာ( ၂၃ )မှ

နှင့်အ တူဗိုလ်ချုပ်၏ဇနီးနှင့်မွေးစားသားသမီး(၂) ဦးပါခေါ်သွားသည်။ အလောင်းကိုဘယ်နေရာပို့မည် မသိရဘဲစောဘဦးကြီးအလောင်းကဲ့သို့သဘောပေါ် တင်ပြီးမော်လမြိုင်နှင့်(၄)နာရီဝေးသောနေရာ၌ ရေထဲပြစ်ချသည်ဟုထင်ရသည်။ ဗိုလ်ချုပ်၏ဇနီး နှင့်သားသမီးများကိုမော်လမြိုင်တွင်ခေတ္တထားပြီး တောင်ငူသို့ပို့သည်။ ဗိုလ်ချုပ်မင်းမောင်သည်ရိုးသား သည်၊ စိတ်နိမ့်ချသည်၊ စာနာမှုရှိသည်၊ စိတ်ရှည် သည်စေတနာသန့်ရှင်းဖြူစင်သည်။ အပြောသမားမ ဟုတ်၊ အလုပ်သမားဖြစ်သည်။ ပြောသည်အတိုင်း လုပ်သည်။ သစ္စာရှိသည်။ နောက်ဆုံးတွင်တပ်ရင်းမှူး ဘဝ၌တော်လှန်ရေးအလုပ်ကိုအဆုံးတိုင်းလုပ်ရမည် ဟူသောသူ၏တပ်ရင်းမှူးများအားပြောပြသကဲ့သို့ အမျိုးသားအပေါ်သစ္စာရှိရှိတော်လှန်ရေးအပေါ် သစ္စာရှိရှိအဖိနှိပ်ခံပြည်သူတရပ်လုံးအပေါ်သစ္စာရှိရှိ နဲ့ အာဇာနည်သူရဲကောင်းပီပီဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားတော့သည်။

သုတေသီတဦး  
 (သနူးထူးဂျာနယ်)

စာမျက်နှာ( ၅၉ )မှ

နှင့်သင်္ခန်းစာများအပြည့်အဝရရှိနိုင်မည်မှာသံသယ ရှိစရာမလိုပါ။ ထိုမှထဆင့်အနာဂတ်အမျိုးသားတော် လှန်ရေးအတွက်တာဝန်ယူထမ်းဆောင်ကြမည့်ကရင် လူငယ်များအတွက်၊ သူ့ဘဝနှင့်သူ့စွမ်းဆောင်ချက်များ သည်လမ်းညွှန်သဖွယ်မှတ်ယူနိုင်စေရန်၊ ရည်ရွယ်၍ အ ခန်းဆက်ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

အယ်ဒီတာ  
 ကရင်သမိုင်းသုတေသနအဖွဲ့

# မန်းဘဇန်နှင့် “ကရင်တော်လှန်ရေး”

(ဖူးကီးဒို)

အခန်း(၁) အပိုဒ်(၁)

ဥက္ကဋ္ဌကြီးမန်းဘဇန်၏ကလေးဘဝ

နေဖြူမြို့သည်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမအူပင်ခရိုင်အတွင်းရှိမြို့ပိုင်ရုံးစိုက်ရာမြို့နယ်တမြို့ဖြစ်သည်။ ၎င်းသည်ရန်ကုန်မြို့၏အနောက်ဘက်မိုင်တရာကျော်ကွာဝေးသောအရပ်တွင် တည်ရှိသည်။ ၎င်းမြို့သည်မြန်မာဘုရင်များကြီးစိုးခဲ့သည့်အချိန်မှစ၍တည်ရှိလာခဲ့သောမြို့ဖြစ်သည်။ လူဦးရေတသိန်းနီးပါးရှိသောမြို့ဖြစ်သည်။ မြို့သူမြို့သားအများစုမှာဗမာလူမျိုးများဖြစ်သည်။

၎င်းမြို့တွင်ဥက္ကဋ္ဌကြီးမန်းဘဇန်အိမ်ထောင်စုအပါအဝင်ကရင်အိမ်ထောင်စု(၅)စုမျှရှိသည်။ ၎င်းမြို့တွင်နေထိုင်လုပ်ကိုင်စားသောက်သူများမှာတချို့မှာမြန်မာတပြည်လုံးသို့ဖြန့်ဖြူးသောသင်ဖြူးဖျာလုပ်ငန်းတချို့မှာပြည်တွင်းပြည်ပတွင်နာမည်ကျော်ကြားသောဆေးပြင်းလိပ်ထုတ်လုပ်သည့်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။

၎င်းမြို့တွင်မြောက်ပိုင်းနှင့်တောင်ပိုင်းဟူ၍ရပ်ကွက်(၂)ခုရှိသည်။ တောင်ပိုင်းသည်ဈေးပိုင်းရပ်ကွက်ဖြစ်ပြီးမြောက်ပိုင်းသည်မြို့ပိုင်ရုံးရဲဌာနဆေးရုံနှင့်စာသင်ကျောင်းများလည်းရှိရာအမှုထမ်းများရပ်ကွက်ဖြစ်သည်။

၎င်းမြို့သည်မြန်မာသမိုင်းဝင်မြို့တမြို့ဖြစ်သည်။ (၁၈၅၃)ခုနှစ်ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကိုအဆုံးအ



ဖြတ်ပေးခဲ့သောစစ်ပွဲကြီးသည်ဤမြို့တွင်ဖြစ်ပေါ်ခဲ့သည်။ နာမည်ကျော်ကြားသောစစ်သူကြီးမဟာဗန္ဓုလဦးစီးသည့်မြန်မာတပ်များနှင့်ဗြိတိသျှနယ်ချဲ့ကျူးကျော်ရေးတပ်များအကြားကြီးမားပြင်းထန်သောတိုက်ပွဲကြီးဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင်ဗြိတိသျှတို့မှပစ်လိုက်သောစိန်ပြောင်းကျည်တလုံးသည်စစ်သူကြီးမဟာဗန္ဓုလအနီးတွင်ပေါက်ကွဲပြီးယင်းဒဏ်ရာဖြစ်ပင်မဟာဗန္ဓုလကျဆုံးသွားသည်။ ၎င်းကျဆုံးမှုကြောင့်မြန်မာတပ်များဖရိဖရဲဖြစ်ပြီးနောက်ဆုံးတစတစမြန်မာဖက်မှအရှုံးပေးလိုက်ရသည်။

ထိုသို့အရှုံးပေး

လိုက်ရခြင်းကြောင့်ဗြိတိသျှတို့သည်ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့ကိုသိမ်းယူအုပ်ချုပ်ခွင့်ရရှိခဲ့သည်။ ၎င်းမြို့တွင်ကိုလိုနီခေတ်မြန်မာနိုင်ငံရေးလောကတွင်နာမည်ကျော်ကြားသောနိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည့်ဒေါက်တာဘမော်မွေးဖွားရာမြို့လည်းဖြစ်သည်။ ဥက္ကဋ္ဌကြီးမန်းဘဇန်အားနေဖြူမြို့တောင်ပိုင်းရပ်ကွက်တွင်(၁၉၁၆)ခုနှစ်ဖေဖော်ဝါရီလ(၁၀)ရက်(၁၂၇၇)ခုနှစ်တပို့တွဲလဆန်း(၆)ရက်နေ့တွင်မွေးဖွားသည်။

မိဘနှစ်ပါးမှာပိုးကရင်မျိုးနွယ်စုဝင်အဘမန်း

စိန်ပွင့်နှင့်အမိဒေါ်ချောတို့ဖြစ်သည်။မန်းစိန်ပွင့်သည်ခရစ်ယာန်ဘာသာဝင်ခေတ်ပညာတတ်တဦးဖြစ်သည်။ဟင်္သာတမြို့ရှိအင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ပေးသောကရင်အမျိုးသားအထက်တန်းကျောင်းတွင်(၁၀)တန်းအောင်မြင်ခဲ့သည်။၎င်းနောက်ရန်ကုန်မြို့ရှိနှစ်ခြင်းခရစ်ယာန်ဆရာဖြစ်ကောလိပ်ကျောင်း (Buptist Teacher College) မှဆရာဖြစ်သင်အောင်လက်မှတ်ရရှိသည်။ယင်းဆရာအတတ်သင်ကောလိပ်ကျောင်းအောင်မြင်ပြီးနောက်ဇနီးဖြစ်သူမြို့ရှိအမေရိကန်နှစ်ခြင်းသာသနာပြုအလယ်တန်းကျောင်း (A.B.M. American- Baptist- Mission) တွင်အလယ်တန်းပြဆရာဖြစ်အမှုထမ်းသည်။မန်းစိန်ပွင့်၏ဆွေမျိုးများမှာခရစ်ယာန်ဘာသာဝင်များဖြစ်သည်။

အမိဒေါ်ချောသည်ဇနီးဖြစ်သူမြို့အပိုင်ညောင်ချောင်းရွာသူဖြစ်သည်။မြေယာများပိုင်ဆိုင်ပြီးအချို့ကိုကိုယ်တိုင်လုပ်၍အချို့ကိုသီးစားချစားသော(မြေရှင်တိုင်းလယ်သမားတိုင်း)ချမ်းသာသောလယ်သမားတဦးဖြစ်သည်။၎င်းနှင်၎င်း၏ဆွေမျိုးအားလုံးမှာဗုဒ္ဓဘာသာများဖြစ်သည်။ဥက္ကဋ္ဌကြီးမန်းဘဇန်သည်မိဘနှစ်ပါးနှင့်ဆွေမျိုးများ၏ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာများအကြားကြီးပြင်းလာခဲ့ရလင့်ကစားဘာသာရေးဂိုဏ်းဂနမရှိဘဲကြီးပြင်းလာသူဖြစ်သည်။

ဒေါ်ချောသည်စာအနည်းငယ်ရေးတတ်ဖတ်တတ်သည်။ညောင်ချောင်းရွာ၏ကွမ်းတောင်ကိုင်အပျိုချောလည်းဖြစ်ခဲ့သည်။မန်းစိန်ပွင့်နှင့်အိမ်ထောင်ပြုပြီးမန်းစိန်ပွင့်၏အသွင်တူအိမ်သူဖြစ်ရေးစည်းရုံးသိမ်းသွင်းမှုကြောင့်ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်မှာညီအကိုမောင်နှစ်မ(၄)ဦးရှိသည်။အမအကြီးဆုံးမှာဂရေ(စ်)စိန်ပွင့် (Grace)၊ဒုတိယအမကြီးမှာမာကရက်စိန်ပွင့်တို့ဖြစ်သည်။၎င်းတို့နှစ်ဦးစလုံး(၁၀)တန်းအောင်မြင်ကြပြီးရန်ကုန်ဆေးရုံကြီးတွင်သူနာပြုဆရာမကြီးများအဖြစ်အမှုထမ်းကြသည်။အငယ်ဆုံးညီမလေးမှာမဟင်္သာဖြစ်ပြီးနှစ်နှစ်သမီးအရွယ်တွင်ကွယ်လွန်သွားသည်။

မဟင်္သာဆုံးပြီးနောက်ကံဆိုးမိုးမှောင်ကျလာပါ

သည်။အကြောင်းမှာဥက္ကဋ္ဌကြီးမန်းဘဇန်အသက်(၄)နှစ်တွင်မိခင်ဒေါ်ချောသည်ပထမကမ္ဘာစစ်အပြီးကျရောက်လာသောတုတ်ကွေးကြီးရောဂါနှင့်ပင်ကွယ်လွန်သွားရှာသည်။

မိခင်ဒေါ်ချောကွယ်လွန်ပြီးမကြာမီဖခင်မန်းစိန်ပွင့်သည်မအူပင်မြို့အပိုင်စစ်ချောင်းနတ်စင်ရွာသူစကောကရင်မျိုးနွယ်စုဝင်ဒေါ်မြိုင်ဆိုသူနှင့်ဒုတိယအကြိမ်အိမ်ထောင်ပြုသည်။ဒေါ်မြိုင်သည်ဗုဒ္ဓဘာသာဝင်ချမ်းသာသောလယ်သမားတဦးဖြစ်သည်။၎င်း၏ဆွေမျိုးအားလုံးမှာဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ဖခင်မန်းစိန်ပွင့်နှင့်အိမ်ထောင်ပြုပြီးအသွင်တူရေးစည်းရုံးသိမ်းသွင်းမှုကြောင့်ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။သူမသည်စာရေးတတ်ဖတ်တတ်ရုံသာရှိသည်။

မန်းစိန်ပွင့်သည်ဒေါ်မြိုင်နှင့်သားသမီး(၃)ဦးထွန်းကားသည်။၎င်းတို့မှာစပို(မထေးဒါစိန်ပွင့်)၊ဘိုကြီး(ဘစိန်မြိုင်)နှင့်အငယ်ဆုံးဖေါရှာစိန်ပွင့်တို့ဖြစ်သည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်သည်ဒုတိယအကြိမ်ကံဆိုးမိုးမှောင်ကျရောက်လာမှုကိုခံရပြန်သည်။ဖေါရှာစိန်ပွင့်ကိုမွေးပြီးတနင်္ဂနွေအကြာတွင်ဒေါ်မြိုင်သွေးသွန်ပြီးကွယ်လွန်သွားရရှာသည်။ဒေါ်မြိုင်ကွယ်လွန်ပြီးနောက်ဥက္ကဋ္ဌကြီးမန်းဘဇန်မှ-

“လူတွေပြောကြတာမိထွေးဟာဆိုးတယ်တဲ့၊ဒါပေမဲ့ဒေါ်မြိုင်ကျတော့ဒီလိုမဟုတ်ဘူးမိထွေးနဲ့ကိုမတူဘူး။တို့တတွေကိုသားသမီးလိုချစ်တယ်။သားသမီးလိုပြုစုပျိုးထောင်းပေးတယ်။သူမိမှာရှိတာတွေအားလုံးပေးတယ်။ကျွန်တော်တို့မှာသူ့ကျေးဇူးအများကြီးရှိတယ်။ဒေါ်မြိုင်လက်ထဲမှာကျွန်တော်တို့ပြင်းကြီးပြင်းလာတာဖြစ်တယ်။”

ဒေါ်မြိုင်ကွယ်လွန်ပြီးမန်းစိန်ပွင့်သည်တပင်လဲတပင်ထူတလင်တမယားစနစ်ဖြင့်တတိယအကြိမ်အိမ်ထောင်ပြုပြန်သည်။မန်းစိန်ပွင့်၏တတိယအိမ်ထောင်ရှင်မှာမအူပင်ခရိုင်အင်းတေးရွာသူဒေါ်မြေဆိုသူဖြစ်သည်။

သူမသည်ပိုးကရင်မျိုးနွယ်စုဝင်ဗုဒ္ဓဘာသာကိုးကွယ်သူချမ်းသာသောလယ်သမားတဦးဖြစ်သည်။ဒေါ်မြေနှင့်သက်ဆုံးတိုင်သားသမီးမထွန်းကားခဲ့ဘဲပေါင်းသင်းခဲ့သည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်၏ငယ်အမည်မှာဦးဝေဖြစ်သည်။ဦးဝေဟုခေါ်တွင်ရခြင်းမှာ၎င်းမွေးဖွားချိန်ဧရာဝတီတိုင်းပညာဝန်ဦးဝေလင်းဆိုသူမှအဘီအိုင်ကျောင်းကိုစစ်ဆေးရန်အတွက်ဇနီးဖြစ်သူသို့ရောက်ရှိလာ

သည်။ ၎င်းရောက်ရှိခြင်းကိုအစွဲပြုပြီးအထိမ်းအမှတ်အဖြစ်ဦးဝေလင်းဟုခေါ်ကြသည်။ ထို့နောက်တချို့မှဦးဝေတချို့မှဝေလင်းဟုခေါ်ကြသည်။ နောက်ဆုံးဝေလင်းပျောက်ပြီးဦးဝေသာတွင်တော့သည်။ အိမ်အခေါ်ဖြစ်သည်။ ကျောင်းတွင်ခေါ်ဆိုသောအမည်နှင့်အလုပ်လုပ်ရာတွင်အမှုထမ်းအမည်မှာမန်းဘဇန်ဖြစ်သည်။

ဘဇန်အမည်တွင်လာခြင်းမှာကြာသာပတေးသားဖြစ်ခြင်းဇာတာနှင့်နမိဗေဒင်ကိန်းဂဏန်းအရမိခင်ဘက်မှအဒေါ်ဖြစ်သူတွက်ချက်မှည့်ခေါ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်မှ-

“ကျွန်ုပ်ဟာကလေးဘဝကကလေးဆိုးဖြစ်ခဲ့တယ်။ ဒီလိုကလေးဆိုးဖြစ်ခဲ့တဲ့အကြောင်းကိုခန့်ဖြူမြို့သက်ကြီးရွယ်အိုတွေကကျွန်ုပ်ကိုပြောပြလို့သိရှိရတယ်။ ကျွန်ုပ်ဟာမြို့အုပ်ရာထူးအဆင့်နှင့်ခန့်ဖြူမြို့ကိုခရီးထွက်ရင်းရောက်ရှိလာတယ်။ မြို့အုပ်စောဘဇန်လာပြီဆိုပြီးကရင်ရပ်ကွက်မှာသတင်းဖြစ်ပွားနေတယ်။”

“ခန့်ဖြူမြို့ကိုရောက်တော့ကျွန်ုပ်မွေးဖွားခဲ့တဲ့ကရင်ရပ်ကွက်လေးကိုသွားလယ်တယ်။ ကျွန်ုပ်ရောက်တော့အဲဒီရပ်ကွက်ရှိတဲ့သက်ကြီးရွယ်အိုတွေကလာနှုတ်ဆက်ကြသည်။ အဖွားအိုအချို့ကမင်းဦးဝေမဟုတ်လားလို့မေးကြတယ်။ ဟုတ်ပါတယ်လို့ကျွန်ုပ်ပြန်ပြောတဲ့အခါမှာသူတို့ရင်ဘတ်ကိုလက်ဝါးနှင့်တီးပြီးဩစောဘဇန်ဆိုတာလက်စသပ်တော့ဒင်းကိုးလို့ပြောကြတယ်။ ကျွန်ုပ်ကဘာဖြစ်လို့လဲလို့မေးတော့၊ နင်ဒီလိုမြို့အုပ်ဖြစ်လာတာသိပ်အံ့ဩစရာကောင်းတာပဲ၊ ဘာဖြစ်လို့လဲလို့မေးတာနှင့်ငယ်ငယ်တုံးကနှင့်ကိုတရွာလုံးကအလွန်ဆိုးတဲ့ကလေးဆိုးလို့သတ်မှတ်ကြတယ်။ နင်အခုလိုကြီးကြီးကျယ်ကျယ်ဖြစ်လာတာတွေတော့တို့တတွေအံ့ဩကြတယ်လို့ပြောကြတယ်။”

၎င်းတို့ပြောပြချက်အရကလေးဘဝတွင်ကျွန်ုပ်သည်ရွာကအော့နှလုံးနာလောက်အောင်ကလေးဆိုးဖြစ်ခဲ့သည်။ အရိုက်မခံရသည်နေ့ဟူ၍မရှိ၊ မည်သို့ပင်အရိုက်ခံရစေကာမူအမှတ်မရှိ၊ ကျွန်ုပ်၏ဆိုးသွန်းမှုဒဏ်ကိုကျွန်တော်၏မိထွေးဒေါ်မြိုင်ပင်ခံခဲ့ရသည်။ တဖန်-

ဥက္ကဋ္ဌကြီးမန်းဘဇန်မှမိထွေးဒေါ်နှင့်ပတ်သက်ပြီးထပ်မံပြောကြားရာတွင်“ဒေါ်မြိုင်သည်စိတ်သဘောထားပျော့ပြောင်းဖြူစင်သူတစ်ဦးဖြစ်သည်။ မိထွေးဟူ၍ပင်မ

ခေါ်ရက်လောက်အောင်ကျွန်ုပ်နှင့်ကျွန်ုပ်အမများအပေါ်ကောင်းမွန်ခဲ့သည်။ ကျွန်ုပ်အားလည်းမိမိမွေးထုတ်လိုက်သောသားကဲ့သို့ချစ်မြတ်နိုးသည်။ ကျွန်ုပ်မည်မျှပင်ဆိုးဆိုးကျွန်ုပ်အပေါ်အလွန်စိတ်ရှည်သည်။ ကျွန်ုပ်ဆိုးသွမ်းမှုကြောင့်ကျွန်ုပ်အားရိုက်နှက်ဆုံးမသည်ကိုပင်လက်မခံ၎င်း၏စိတ်ရှည်သီးခံစွာဖြင့်ကျွန်ုပ်အားပြုစုပျိုးထောင်ပေးရာမှလိမ္မာယဉ်ကျေးသောကလေးဘဝသို့ပြောင်းလဲလာစေသည်။ ဒေါ်မြိုင်သည်ကျွန်ုပ်သေသည်တိုင်မမေ့နိုင်သည့်ကျွန်ုပ်၏ကျေးဇူးရှင်ဖြစ်သည်” ဟုဖော်ပြခဲ့သည်။

အပိုဒ်(၂)

ဥက္ကဋ္ဌကြီးမန်းဘဇန်နှင့်ကျောင်းသားဘဝ

ခန့်ဖြူမြို့(အဘီအိုင်)ကျောင်းတွင်ဒုတိယတန်းအောင်မြင်ပြီးမြောင်းမြို့မြို့အထက်တန်းကျောင်းတွင်စတုတ္ထတန်းမှအထက်တန်းအထိညာသင်ကြားသည်။ (၁၀)အောင်မြင်ပြီးနောက်ယူဒသန်ကောလိပ်ခေါ်ဂျက်ဆင်ကောလိပ်တွင်ဥပစာတန်းအောင်ပြီးရန်ကုန်ယူနီဗာစီတီကောလိပ်တွင်ဝိဇ္ဇာဘွဲ့ရခဲ့သည်။

မအူပင်မြို့အစိုးရအထက်တန်းကျောင်းတွင်ပညာသင်ကြားစဉ်ကတည်းကဥက္ကဋ္ဌကြီးမန်းဘဇန်မိဘများကကျွန်ုပ်အားစည်းကမ်းရှိရန်အတွက်ကြပ်ကြပ်မတ်မတ်ချုပ်ကိုင်ရှေ့ဆောင်ပေးသည်။ အသုံးအစွဲစနစ်ကျရန်အတွက်ကျွန်ုပ်နှင့်အမများအားသတ္တမတန်းအောင်သည်အထိမုန့်ဖိုးတနေ့နှစ်ပြားသာပေးသည်။ ငွေအသုံးအစွဲမကြီးရန်နှင့်လက်မဖွါရန်လေ့ကျင့်ပေးခြင်းဖြစ်သည်။

ခုနှစ်တန်းမှ(၁၀)တန်းအထိတနေ့မုန့်ဖိုးလေးပြားအထိတိုးပေးလာသည်။ ထိုသို့တိုးပေးလာခြင်းမှာငွေသုံးစွဲခြင်းနှင့်ပတ်သက်၍စနစ်တကျသုံးစွဲတတ်လာခြင်းနှင့်အရွယ်တစတစကြီးလာပြီးအသိရှိလာပြီးအသိရှိလာခြင်းကြောင့်ဖြစ်သည်ဟုဖော်ပြခဲ့သည်။

အလယ်တန်းအောင်သည်အထိရုပ်ရှင်ဇာတ်သဘင်အငြိမ်းများကြည့်ခွင့်မရှိ၊ လုံးခြင်းဝတ္ထုများဖတ်ခွင့်မရခဲ့ပေ။ မိဘများ၏တင်းကြပ်သောချုပ်ကိုင်မှုအောက်တွင်ကြီးပြင်းခဲ့သည်။

ကျောင်းနေစဉ်စာပေအပြင်အားကစားနိုင်ငံရေး၊ စစ်ရေးနှင့်လူမှုရေးဘက်တို့တွင်ပါဝင်ခဲ့သည်။ အားကစားလောကတွင်ဘော်လီဘော၊ တင်းနစ်နှင့်ဘော်လုံးတို့တွင်ဝါသနာပါပြီး၊ အထူးသဖြင့်ဘော်လုံးတွင်ထူးထူးချွန်ချွန်ပါဝင်ခဲ့သည်။ အထက်တန်းကျောင်းဘော်လုံးအသင်းတွင်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ်၎င်း၊

မအူပင်မြို့နယ်လက်ရွေးစင်ဘော်လုံးအသင်းတွင်လည်း ကောင်း၊ရန်ကုန်တက္ကသိုလ်ဘော်လုံးအသင်းတွင်လည်း ကောင်းပါဝင်ကစားခဲ့သည်။

ဥက္ကဋ္ဌကြီးမန်းဘဇန့်လူမျိုးစုံသွေးစည်းချစ်ကြည် ရေးစိတ်ဓါတ်သည်။ကျောင်းသားဘဝထဲကပင်ဖွါးမြင်ခဲ့ သည်။၎င်းမှ-

“ကျွန်ုပ်စာသင်ကြားခဲ့သောအစိုးရကျောင်းသည် လူမျိုးပေါင်းစုံနေထိုင်သောကျောင်းဖြစ်သည်။ဗမာ ကျောင်းသားများအများစုဖြစ်ပြီးကျောင်းဆရာများမှာ- ကရင်ဗမာကုလားကပြားများဖြစ်သည်။ကရင်ဗမာအတူ တကွစာသင်ကြားသော်လည်း၎င်းတို့အကြားတွင်မူလူမျိုး ရေးပဋိပက္ခ၊လူမျိုးရေးမုန်းတီးမှုများမရှိဘဲခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံသွားကြသည်။တဦးနှင့်တဦးလေးစား မှုရှိကြသည်။လူမျိုးစုံသွေးစည်းမှုရှိသည်ဟုဖော်ပြသည်။

ခရစ်ယာန်မိဘနှစ်ပါးမှဖွါးမြင်ခဲ့သဖြင့်မိရိုးဖလာ ခရစ်ယာန်(Traditional Christain)ဖြစ်သည် သာ မကသခင်ခရစ်တော်ကိုအကြွင်းမဲ့ယုံကြည်သူလဲဖြစ် သည်။မအူပင်မြို့ခရစ်ယာန်အသင်းတော်လူငယ်ကြိုးစား ခြင်းအသင်းဝင်တဦး၊အမှုဆောင်တဦးနှင့်အသင်း၏ ဥက္ကဋ္ဌအဖြစ်အဆင့်ဆင့်အရွေးခံခဲ့ရသည်။ဘာသာရေး လုပ်ငန်းများဆောင်ရွက်သည်သာမကရပ်ရွာ၏သာ ရေး၊နာရေးကိစ္စများတွင်လည်းကောင်း၊လူမှုရေးကိစ္စ များတွင်ပါဝင်ဆောင်ရွက်ခြင်းဖြင့်ဘာသာရေးနှင့်လူမှုရေး အတွေ့အကြုံများရရှိခဲ့သည်။

### အပိုဒ်(၃)

#### တက္ကသိုလ်ကျောင်းတော်သားဘဝ

ဥက္ကဋ္ဌကြီးမန်းဘဇန့်ကျောင်းနေစဉ်ကမြန်မာ ပြည်တွင်ကောလိပ်ကျောင်းသုံးကျောင်းရှိသည်။မန္တလေး တွင်တစ်ကျောင်းနှင့်ရန်ကုန်တွင်နှစ်ကျောင်းရှိသည်။ မန္တလေးကောလိပ်သည်ဥပစာအတန်းထိသာရှိပြီး၊ဂျက် ဆင်ခေါ်ယုဒသန်ကောလိပ်နှင့်ရန်ကုန်ယူနီဗာစတီကော လိပ်များတွင်ဝိဇ္ဇာသိပ္ပံအတန်းအထိထားရှိသည်။

မန္တလေးကောလိပ်နှင့်ရန်ကုန်ယူနီဗာစတီကော လိပ်တို့သည်အစိုးရအထောက်အပံ့ခံကောလိပ်ကျောင်း များဖြစ်ပြီးဂျက်ဆင်ကောလိပ်သည်အမေရိကန်နှစ်ခြင်း ခရစ်ယာန်သာသနာပြုကောလိပ်ဖြစ်သည်။ဂျက်ဆင်ကော လိပ်၏ပါမောက္ခကထိကများသည်အမေရိကန်အမျိုး သားများဖြစ်ပြီးရန်ကုန်ယူနီဗာစတီကောလိပ်နှင့်မန္တလေး

ကောလိပ်တွင်ပါမောက္ခနှင့်ကထိကများသည်အင်္ဂလိပ်၊ကု လားကပြားများဖြစ်ကြသည်။ဂျက်ဆင်ကောလိပ်တွင် ကျောင်းသားသုံးရာခန့်ရှိပြီး၊ရန်ကုန်ယူနီဗာစတီကော လိပ်တွင်တထောင်ကျော်ရှိသည်။

ယုဒသန်ကောလိပ်တွင်ပညာသင်ကြားသူများ မှာခရိုင်များတွင်ဖွင့်လှစ်ထားသောအမေရိကန်သာသနာ ရေးအထက်တန်းကျောင်းများမှ၁၀တန်းအောင်ကရင် ကျောင်းသားများ၊မြန်မာခရစ်ယာန်ကျောင်းသားများ၊ ပစ္စည်းအတော်အတန်ရှိသောမိဘများ၏သားသမီး များဖြစ်ကြသည်။

ရန်ကုန်ယူနီဗာစတီတွင်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများမှာငွေကြေးချမ်းသာကြွယ် ဝသောမိဘများ၏သားသမီးများအရာရှိကြီးများ၏ သားသမီးများဖြစ်ကြသည်။ယူနီဗာစတီကောလိပ်ကျောင်း သားများသည်မိမိတို့၏လူတန်းစားအနေအစားအရဂုဏ် ပကာသနများကိုလိုက်စား၊မက်မောသူများဖြစ်သည်။

သို့သော်အစိုးရအုပ်ချုပ်ရေးဌာနများတွင်အရာရှိ ကြီးငယ်ရာထူးရှိသူများမှာကောလိပ်ကျောင်းများတွင်ဝိဇ္ဇာ သိပ္ပံဘွဲ့ရအရာရှိကြီးများ၏သားသမီးများ၊ငွေကြေးချမ်း သာကြွယ်ဝသူများ၏သားသမီးများသာဖြစ်ကြသည်။

ဥက္ကဋ္ဌကြီး မန်းဘဇန့်မှ-

“ကျွန်ုပ်ကိုကျွန်ုပ်မိဘတွေကယုဒသာကောလိပ်မှာ တက်ရောက်သင်ကြားစေတဲ့အကြောင်းကဘာသာရေး ကျောင်းလည်းဖြစ်တယ်။စာရိတ်အကုန်အကျလဲနဲ့တဲ့အ ပြင်တက္ကသိုလ်အတွေ့အကြုံတွေရဘို့နဲ့အကျင့်စာရိတ္တ ပျက်ပြားမှုနဲ့ပါးစေဘို့ဖြစ်တယ်”ဟုဖော်ပြသည်။

ယုဒသန်ကောလိပ်တွင်ပညာဆည်းပူးနေစဉ်ပ ညာရေးသာမကနိုင်ငံရေးနှင့်ပါထိတွေ့မှုရှိလာသည်။မြန် မာနိုင်ငံရေးလောကတွင်တက္ကသိုလ်ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများသည်အရေးပါအရာရောက်လှပေ သည်။ကျောင်းသားသမဂ္ဂများဖွဲ့၍၎င်း၏နိုင်ငံရေးရှေ့ ဆောင်မှုဖြင့်နိုင်ငံရေးတိုက်ပွဲများလှုပ်ရှားမှုများဖြစ် ပေါ်လာစေသည်။

ကျောင်းသားများ၏တိုက်ပွဲများသည်၎င်းတို့၏ ကိုလိုနီပညာရေးစနစ်ဆန့်ကျင်ရေးတိုက်ပွဲ၌သာမကမြန်မာ ပြည်လွတ်လပ်ရေးတိုက်ပွဲများတွင်များစွာအထောက်အကူ ရရှိပေသည်။

ထိုခေတ်ကမြန်မာနိုင်ငံရေးလောကတွင်ဒို့ဗမာ အစည်းအရုံးသည်နိုင်ငံရေးဩဇာအတော်ပင်ကြီးမားပေ

သည်။ကျောင်းသားထုအတွင်းသို့လက်ဝဲဝါဒများဖြစ်သော (မာ့ခ်၊လီနင်)ဝါဒများဝင်ရောက်လာသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်များမှာ-

- (၁) ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)
- (၂) မစ္စတာရာရှစ်
- (၃) ကိုနု (သခင်နု)
- (၄) ကိုဗဆွေ
- (၅) ကိုကျော်ငြိမ်း
- (၆) ကိုထွန်းရှိန်(ဗိုလ်ခင်နိုင်)စသည်တို့ဖြစ်သည်။

ရန်ကုန်ယူနီဗာစတီကောလိပ်ရောက်သည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင်မှုဖြင့် ရွှေတိဂုံစေတီတော်တွင် ဌာနချုပ်ထားရှိသောသပိတ်စခန်းမှကျောင်းသားသပိတ်ဆင်နွှဲကြသည်။

ထိုသပိတ်သို့ ရန်ကုန်တက္ကသိုလ်မှကျောင်းသားအများစုပါဝင်သပိတ်မှောက်ကြသည်။ယုဒသန်ကောလိပ်မှဥက္ကဋ္ဌကြီးမန်းဘဇန်တဦးသာပါသည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်မှ-

“ကျနော်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာပါဝင်တယ်။အဲဒီမှာကျွန်ုပ်ပါဝင်တာနိုင်ငံရေးအတွေ့အကြုံအတော်ရခဲ့ပါတယ်။(၁၉၃၈)ခုနှစ်ဒီဇင်ဘာလ(၂၂)ရက်နေ့မှာဗိုလ်အောင်ကျော်ကျဆုံးတဲ့ကျောင်းသားသပိတ်မှာလည်းကျနော်ပါတယ်။အဲဒီကစပြီးနိုင်ငံရေးစိတ်ဝင်စားလာတယ်။တက္ကသိုလ်သမဂ္ဂကတော့ တကယ်ပြောပြရရင် ဗမာ့လွတ်လပ်ရေးအတွက်တခန်းတကဏ္ဍ အနေနဲ့ပါဝင်တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်” ။

“ကျောင်းသားသမဂ္ဂဦးဆောင်ကျင်းပတဲ့ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်။တရားပွဲတွေတက်ရောက်နားထောင်တယ်။ဟောပြောချက်တိုင်းနားမလည်ဘူး။နိုင်ငံရေးအခြေခံနဲ့အတွေ့အကြုံနဲ့သေးလို့ဖြစ်တယ်။နိုင်ငံရေးလေ့လာဆည်းပူးလာတဲ့အချိန်မှာအဲဒီဟောပြောချက်တွေကိုနားလည်သဘောပေါက်လာတယ်။သပိတ်မှောက်ရာမှာပါဝင်လို့ကျောင်းအုပ်ကြီးကကျောင်းထုတ်ပစ်မယ်ဆိုပြီးခေါ်ယူသတိပေးလာတယ်” ။

ယုဒသန်ကောလိပ်တွင်နေစဉ်(ဝဲလိန်တန်)ကျောင်းဆောင်တွင်နေပြီးရန်ကုန်ယူနီဗာစတီကောလိပ်သို့ရောက်သော်ပုဂံကျောင်းဆောင်တွင်နေရသည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်မှ-

“ကျွန်ုပ်ဖခင်ကကျွန်ုပ်ကိုပုဂံကျောင်းဆောင်မှာနေ

ခိုင်းတယ်။အဲဒီအဆောင်ဟာစည်းကမ်းတိကျမှုရှိတယ်” ဟုဖော်ပြသည်။

ပုဂံကျောင်းဆောင်သည်သူ့ခြံဝင်းနှင့်သူ့တကျောင်းတည်းသီးခြားဆောက်လုပ်ထားပြီးစည်းကမ်းကြပ်မတ်လွန်းသည်။အခြားအဆောင်မှကျောင်းသားများကထောင်ဟုခေါ်ကြသည်။ထိုအချိန်ကအဆောင်မှူးများမှာမွတ်ဆလင်ဘာသာဝင်သင်္ချာဘာသာကထိကဆရာဦးကာ၊ဒုတိယအဆောင်မှူးကြီးဆရာဦးချို တို့ဖြစ်သည်။

ယင်းပုဂံကျောင်းဆောင်တွင်ကျောင်းသား(၈၀)ကျော်ရှိပြီးကရင်၊ဗမာ၊မွန်၊ရှမ်း၊ရခိုင်၊အင်္ဂလိပ်ကပြားများနှင့်ခရစ်ယာန်၊ဗုဒ္ဓဘာသာဝင်၊အစ္စလာမ်ဘာသာဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသည်။အဆောင်နေကျောင်းသားများမှာလူလတ်တန်းစားများဖြစ်သည်။ဆိုလိုသည်မှာအလွန်ချမ်းသာသော၊အလွန်ဆင်းရဲသောသူများ၏သားသမီးများမဟုတ်ကြသောကြောင့်ဖြစ်သည်။

ပုဂံဆောင်ရှိကျောင်းသားများမှာစည်းလုံးညီညွတ်ကြပြီးတဦးနှင့်တဦးမိုင်းပင်းကူညီမှုရှိသည်။အဆောင်နေကျောင်းသားအားလုံးကျောင်းသားသမဂ္ဂဝင်များဖြစ်ကြသည်။ပြည်ထောင်စုအငယ်စားလေးတခုကဲ့သို့ဖြစ်သည်။ထိုစဉ်ကပညာရေးစနစ်သည်ဗြိတိသျှနယ်ချဲ့များ၏ကိုလိုနီကျွန်ပညာရေးစနစ်ဖြစ်သည်။ကိုလိုနီကျွန်ပညာရေးစနစ်ဆိုသည်မှာ -

ဗြိတိသျှနယ်ချဲ့သမားများသည်၎င်းတို့အကျိုးစီးပွားအတွက်၊တနည်းအားဖြင့်၎င်းတို့၏ကုန်ထုတ်လုပ်ငန်း၊အုပ်ချုပ်ရေးလုပ်ငန်းတို့တွင်တိုင်းရင်းသားပညာတတ်များဖော်ထုတ်ပြီးလုပ်ခပေါပေါနှင့်ငှါရမ်းခြင်းဖြစ်သည်။ဘဝအာမခံချက်ဘာတခုမှမရှိသည့်ပညာရေးစနစ်ပင်ဖြစ်သည်။

၁၉၃၈ခုနှစ်ရန်ကုန်ယူနီဗာစတီကောလိပ်ရောက်သည့်နှစ်တွင်မြန်မာနိုင်ငံရေးသမိုင်းသည်မုန်တိုင်းကြီးကျရောက်နေသည်။နိုင်ငံရေးတိုက်ပွဲများလူတန်းစားတိုက်ပွဲများခြိမ်းခြမ်သဲဆင်နွှဲနေကြသည်။

ဒေါက်တာဘမော်ဦးဆောင်သည့်(ဆင်းရဲသားပါတီ)အစိုးရအဖွဲ့အုပ်ချုပ်ပြီးဦးစောနှင့်ဦးပုတို့မှာအတိုက်အခံခေါင်းဆောင်များဖြစ်ကြသည်။၁၉၃၅ခုနှစ်မတိုင်မီတွင်နိုင်ငံရေးပါတီအဖွဲ့အစည်းများထွင်နေရှင်များ၏ကိုယ်စားလှယ်နေရှင်ပါတီများဖြစ်သည်နယ်ချဲ့ဆန့်ကျင်ရေးကြွေး

ကြော်ခဲသော်လည်းထိရောက်သည့်လှုပ်ရှားမှုမလုပ်နိုင်ခဲ့ပေ။

၁၉၃၅ခုနှစ်တွင်ဒို့ဗမာအစည်းအရုံးအမည်နှင့် ခန့်ရှင်ပေါက်စအဖွဲ့အစည်းတခုဖြစ်ပေါ်လာသည်။ ယင်းအဖွဲ့အစည်းမှပညာတတ်များ၊ ကုန်သည်ပွဲစားများကျောင်းသားများအပါအဝင်နယ်ချဲ့ကိုပြတ်ပြတ်သားသားဆန့်ကျင်ကြသည်။ ၎င်းအဖွဲ့အစည်းတွင်လက်ဝဲနှင့်လက်ယာဝါဒီများပါဝင်ပြီးလက်ဝဲဝါဒီများမှာအများစုဖြစ်ကြသည်။ လက်ဝဲဝါဒီများသည်မာကွန်လီနင်ဝါဒကိုယုံကြည်သူများနှင့်ဆိုရှယ်ဒီမိုကရေစီဝါဒကိုယုံကြည်သူများဖြစ်သည်။

မာကွန်လီနင်ဝါဒအားယုံကြည်သူများမှဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကိုဖွဲ့စည်းကြသည်။ ယင်းပါတီများကိုခေါင်းဆောင်သူများမှာသခင်စိုး၊ သခင်သန်းထွန်း၊ မစ္စတာဂိုရှယ်စသည်တို့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျော်တို့မှာဗမာပြည်ကွန်မြူနစ်ပါတီဖွဲ့စည်းစဉ်ကပါဝင်ခဲ့သူများဖြစ်ကြပြီးနောက်ပါတီမှ၎င်းတို့သည်သွေဖီရေးသမားများဖြစ်သည်ဟုသတ်မှတ်ပြီးပါတီမှထုတ်ပစ်လိုက်သည်။

ဆိုရှယ်ဒီမိုကရက်တစ်တချို့ကပြည်သူအရေးတော်ပုံပါတီဖွဲ့ပြီးသခင်မြ၊ သခင်ချစ်၊ သခင်လွင်၊ သခင်တင်စသည်တို့ကခေါင်းဆောင်ကြသည်။

ဒို့ဗမာအစည်းအရုံးသည်အလုပ်သမားလယ်သမားနှင့်ကျောင်းသားထုကိုစည်းရုံးနိုင်ပြီး၎င်းတို့အပေါ်ဩဇာလွှမ်းမိုးလာသည်။ ကွန်မြူနစ်လိုလားသူ၊ ဆိုရှယ်လစ်လိုလားသူများနှင့်မျက်ကန်းမျိုးချစ်ဝါဒီများလည်းပါသည်။

ဒို့ဗမာအစည်းအရုံးတွင်ပါသည့်မျက်ကန်းမျိုးချစ်များမှာသခင်ဘစိန်၊ သခင်ထွန်းအုပ်နှင့်သခင်ရှုမောင်ခေါ်ဗိုလ်နေဝင်းစသည်တို့ဖြစ်သည်။ ဒို့ဗမာအစည်းအရုံးသည်အယူဝါဒများကွဲပြားနေကြသော်လည်းနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင်စည်လုံးညီညွတ်ကြသည်။ လူတန်းစားတိုက်ပွဲများဖော်ထုတ်ရာတွင်လည်းထိရောက်မှုရှိသည်။

၁၉၃၅ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင်များဖြစ်ကြသည့်ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုဘဆွေစသည်တို့သည်ကျောင်းသားများကိုတက်တက်ကြွကြွခေါင်းဆောင်မှုပေးပြီးအလွှာစုံပြည်သူများနှင့်ဟန်ချက်ညီတိုက်ပွဲဝင်ကြတယ်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်ရှိတက္ကသိုလ်ပျော်တမ်းတပ်ဖွဲ့ U.T.C (Unieversity Training Corp)ကိုဖွဲ့စည်းခဲ့သည်။ စစ်အတတ်ပညာရရှိရန်၎င်းတပ်ဖွဲ့သို့ဝင်ရောက်ခဲ့သည်။ စစ်

လေ့ကျင့်မှုတပတ်တကြိမ်သောကြာနေ့တိုင်းပေးပြီးတနှစ်တကြိမ်မေမြို့သို့တက်ရောက်ကာစစ်မြေပြင်လေ့ကျင့်ရေးများလုပ်ခြင်းဖြင့်စစ်အခြေခံပညာရပ်များရှိလာသည်။ တက္ကသိုလ်ကျောင်းတော်သားဘဝတွင်-

-တက္ကသိုလ်ကရင်ကျောင်းသားများအဖွဲ့

-တက္ကသိုလ်ရာဇဝင်ပထဝီအသင်းအမှုဆောင်

-တက္ကသိုလ်လက်ရွေးစဉ်ဘောလုံးသမားစသည်ဖြင့်ပါဝင်ခဲ့သည်။

တက္ကသိုလ်တွင်နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ အားကစားဂီတတို့တွင်ပါဝင်လှုပ်ရှားခဲ့လင့်ကစား၊ စာပေသင်ကြားမှုအားအထိခိုက်၊ မလင့်ဟင်းခဲ့ပေ။ ၁၉၃၉ခုနှစ်တွင်ဝိဇ္ဇာဘွဲ့ကိုရရှိပြီးတက္ကသိုလ်ကျောင်းတော်သားဘဝကုန်ဆုံးခဲ့ပေသည်။

### အပိုဒ်(၄)

#### ဥက္ကဋ္ဌကြီးမန်းဘဇန့်၏ဝန်ထမ်းဘဝ

၁၉၃၉ခုနှစ်တွင်ဝိဇ္ဇာဘွဲ့ရပြီးရန်ကုန်မြို့ရှိစာရင်းစစ်မင်းကြီးရုံးတွင်တလ(၆၀)နှင့်အထက်တန်းစာရေးအဖြစ်ဝင်ရောက်အမှုထမ်းခဲ့သည်။ ဘွဲ့ရတယောက်ဖြစ်လျှင်နှင့်အဘယ်ကြောင့်အထက်တန်းစာရေးအဖြစ်ဝင်ရောက်အမှုထမ်းရသည်ကိုပြောစရာရှိသည်။ ဗြိတိသျှနယ်ချဲ့များမြန်မာပြည်အားသိမ်းစဉ်ပညာတတ်များရှားသဖြင့်(၁၀)တန်းအောင်ရုံနှင့်ပင်မြို့အုပ်ရာထူးရသည်။ တိုင်းရင်းသားပညာတတ်များနှင့်မလုံလောက်သဖြင့်အိန္ဒိယပြည်မှကုလားပညာတတ်တွေကိုခေါ်ယူအသုံးပြုကြရတယ်။

စာရေးစစ်မင်းကြီးရုံးဆိုသည်မှာအမှန်စင်စစ်ကုလားရုံးဖြစ်သည်။ အမှုထမ်း(၁၀၀)တွင်(၉၉)ယောက်သည်ကုလားများဖြစ်ပြီးတစ်ရာခိုင်နှုန်းသာလျှင်တိုင်းရင်းသားများဖြစ်ကြသည်။ ရေများရေရနိုင်မီးများမီးနိုင်ဆိုသလိုတိုင်းရင်းသားများမှာဖိနှိပ်ခံရသည်။

ဥက္ကဋ္ဌကြီးမန်းဘဇန့်မှ-

“ဒီရုံးကတိုင်းရင်းသားတွေကိုဖိနှိပ်တယ်။ ဒီအချိန်ကကျွန်နော်ကလည်းနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေမှာပါတော့နဲ့နဲလေးမှမခံချင်ဘူး။ တခါတခါစကားများတယ်”ဟုဖော်ပြသည်။

၁၉၄၀ခုနှစ်တွင်စာရင်းစစ်မင်းကြီးရုံးမှာအထက်တန်းစာရေးအဖြစ်တလလျှင်(၆၀)နှင့်အမှုထမ်းပြီးအလုပ်မှထွက်လိုက်သည်။ ထိုအချိန်တွင်ဒုတိယကမ္ဘာစစ်ကြီး

ဖြစ်နေပြီးဖြစ်သည်။ ။ ၎င်းစစ်ကြီးမှာ နယ်ချဲ့ အင်အားကြီး (၆) နိုင်ငံတို့ ဖြစ်ကြသည်။ စစ်ဖြစ်သည်။ အင်္ဂလိပ်၊ အမေရိကန်နှင့် ပြင်သစ်တို့၏ မဟာမိတ်အုပ်စုနှင့် ဂျပန်အီတလီနှင့် ဂျပန်မဏီ ဝင်ရိုးတန်းအုပ်စုဖြစ်သည်။ ဝင်ရိုးတန်းအုပ်စုသည် ဖက်ဆစ်စနစ်နဲ့ စစ်အာဏာရှင်ကို ကျင့်သုံးတယ်။ ရက်စက်တယ်။ နယ်ချဲ့စနစ်နဲ့ အမြင့်ဆုံးစနစ်ဖြစ်တယ်။

ဒီအုပ်စုနှစ်စုစစ်တိုက်ကြတာက ကမ္ဘာကြီးကို ခွဲစေစိုးမိုးဘို့ ဖြစ်တယ်။ နောက်နယ်ချဲ့အချင်းချင်းဖြစ်တဲ့ စစ်ကနေ အမျိုးသားစစ်ပွဲကြီးဖြစ်လာတယ်။ အာရှတိုက်မှာ ဂျပန်ဟာ ဗြိတိသျှပြင်သစ်တွေသိမ်းတားတဲ့ ကိုလိုနီနိုင်ငံတွေကို သိမ်းဘို့ ကြံနေတယ်။ သူ့ကြွေးကြော်သံက (မဟာအာရှတိုးတက်ရေးဖြစ်သည်။)

ဗြိတိသျှများသည် ၎င်းတို့၏ ကိုလိုနီတိုင်းပြည်များအား ကာကွယ်ရန်အတွက် စစ်ရေးပြင်ဆင်မှုများ လုပ်လာကြသည်။ စစ်တပ်များဖွဲ့စည်း။ မြန်မာပြည်တွင်လည်း စစ်တပ်အသစ်များဖွဲ့လာကြသည်။ တိုင်းရင်းသားများအား စစ်ထဲဝင်ရန်စည်းရုံးလှုပ်ဆော်လက်ခံလာသည်။

ထိုကဲ့သို့ စစ်တပ်ဖွဲ့စည်းလာသဖြင့် စာရင်းစစ်မင်းကြီးရုံးမှ ထွက်ပြီး ရန်ကုန်မြို့တွင် ဌာနချုပ်ဖွင့်ထားသော အမှတ်(၃) အမြောက်ကြီးတပ်တွင် ၁၉၄၁ ခုနှစ်ဦးပိုင်းလောက်တွင် ဝင်ရောက်အမှုထမ်းလေသည်။

ထိုအမြောက်ကြီးတပ်သည် အင်္ဂလိပ်ကပြားများ ဗြိတိသျှအဆင့်အတန်းရသော တပ်ဖြစ်သည်။ ၎င်းတပ်၏ အဓိကတာဝန်မှာ (၆) လက်မအမြောက်ကြီးနှစ်လက်အားတာဝန်ယူပြီး ရန်ကုန်မြို့ကို ကာကွယ်သည်။ တာဝန်ဖြစ်သည်။ ဤတပ်စခန်းသည် သစ်ပင်ခြောက်ပင်စခန်းတွင် (dry three point) ဖြစ်သည်။ အမြောက်ကြီးတပ်သည် အရေးပေါ်ဖွဲ့စည်းထားသည့် တပ်၊ အမြဲတမ်းတပ်မဟုတ်ပေ။

တပ်ထဲဝင်ခင်ချင်းတပ်သားအဖြစ်စတင်အမှုထမ်းရသည်။ ဤတပ်တွင် (၆) လက်မအမှုထမ်းပြီးတပ်ရင်းမှိုလ်ကြီး ဗြိတိသျှဘုရင့်တပ်မတော်အရာရှိမှိုလ်မှူးဝင်း ဆိုသူနှင့် ခင်မင်ခဲ့ကြသည်။ စစ်တပ်များဖွဲ့ရန်စစ်မှိုလ်များလို အပ်သဖြင့် မေမြို့တွင် အရေးပေါ်မှိုလ်သင်တန်းကျောင်းဖွင့်ရန်အပတ်စဉ်(၃) မှိုလ်သင်တန်းကျောင်းတွင် တက်ခွင့်လျှောက်သည်။ မှိုလ်မှူးဝင်း၏ ခင်မင်ထောက်ခံမှုကူညီမှုကြောင့် မှိုလ်သင်တန်းတက်ခွင့်ရခဲ့သည်။

မှိုလ်သင်တန်း(၆) လက်မပြီးသင်တန်းဆင်းဆင်းချင်း ဒုတိယ ဖြင့်တာဝန်ထမ်းဆောင်သည်။ မှိုလ်ဟု

ဆိုသော် ငြားလည်း စစ်မြေပြင်မဆင်းရသေးပေ။ အဘယ့်ကြောင့်ဆိုသော် မှိုလ်သင်တန်းတက်နေချိန်တွင် ဘီအိုင်အေများနှင့် ဂျပန်တပ်များ မြန်မာပြည်တွင်းသို့ ဝင်ရောက်တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်။ ဗြိတိသျှများကလည်း ၎င်းတို့စစ်ရေးနည်းဗျူဟာအရ ကြာကြာမခုခံပဲ တပ်အားလုံး အိန္ဒိယပြည်သို့ ဆုတ်ခွါသွားကြသည်။ ထို့ကြောင့် မှိုလ်သာ ဖြစ်ခဲ့သည်။ စစ်မြေပြင်အတွေ့အကြုံမရလိုက်ပေ။

အင်္ဂလိပ်များ ဆုတ်ခွါသွားပြီး ၁၉၄၂ ခုနှစ်မေလကုန်တွင် ဂျပန်များ မြန်မာပြည်လုံးကို သိမ်းပိုက်လိုက်ရာ ကျွန်ုပ်၏ စစ်မှုထမ်းဘဝမှာ လည်းပြီးဆုံးသွားပြီးဖြစ်ကြီးနားမှတဆင့် မအူပင်မြို့သို့ ပြန်ရောက်လာခဲ့သည်။

၁၉၄၀ ခုနှစ်မှာ ၁၉၄၂ ခုနှစ်မေလကုန်အထိ ဥက္ကဋ္ဌကြီးမန်းဘဇန်အသက်မွေးဝမ်းကြောင်းမှူး- စာရင်းစစ်မင်းကြီးရုံး၏ အထက်တန်းစာရေးအမှတ်(၃) အမြောက်ကြီးတပ်သား အမှတ်(၃) အမြောက်ကြီးတပ်၏ ဒုတိယမှိုလ်

အပိုဒ်(၅)

ဥက္ကဋ္ဌမန်းဘဇန်၏ ဂျပန်ခေတ်အမှုထမ်းဘဝ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဖက်ဆစ်နှင့် မြန်မာပြည်ထွက်ရပ်ဂိုဏ်းပူးပေါင်းကာ ၁၉၄၂ ခုနှစ်တွင် မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းဆိုသည်မှာ-

( FREEDOM BLOCK)

(၁) ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ  
(၂) ဒို့ဗမာအစည်းအရုံး (ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့အရေးပေါ်ပါတီနဲ့ မျက်ကန်းမျိုးချစ်များ) ပူးပေါင်းဖွဲ့စည်းထားသည့်ဂိုဏ်းဖြစ်သည်။

ထိုဂိုဏ်းသည် မြန်မာပြည်လွတ်လပ်ရေးလက်နက်ကိုင်တိုက်ပွဲကို ဂျပန်နှင့်ပေါင်းပြီး တိုက်ခိုက်သိမ်းယူရန်ဖြစ်သည်။ လွတ်လပ်ရေးအာဏာရယူပြီး ဂျပန်များ မြန်မာပြည်မှ ဆုတ်ခွါသွားရန်ဖြစ်သည်။

ဂျပန်များမှာ ထွက်ရပ်ဂိုဏ်းကို အသုံးပြုပြီး အာရှတိုက်တစ်ခုလုံးသို့ မိမိကိုလိုနီအဖြစ်သိမ်းယူရန်ဖြစ်သည်။

အဆိုပါ ရည်ရွယ်ချက်ဖြင့် ထွက်ရပ်ဂိုဏ်းသည် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်းပြီး မြန်မာပြည်ကို သိမ်းပိုက်သည်။ သို့သော် ဖက်ဆစ်ဂျပန်များမှာ သဘောတူညီချက်ကို ချိုးဖောက်ပြီး မြန်မာပြည်ကို ဆက်လက်အုပ်ချုပ်ထားသည်။

အတွင်းဝန်ရုံးမှ အထက်တန်းစာရေး

ဂျပန်များသည် မြန်မာပြည်ကို သိမ်းယူပြီး ဒေါက်တာဘမော်အား ဝန်ကြီးချုပ်ခန့်၊ ရုပ်သေးအစိုးရ ဖွဲ့ကာ

အုပ်ချုပ်စေသည်။ရုပ်သေးအစိုးရသည် အာဏာမရှိ ရုပ်သေးအစိုးရသာဖြစ်သည်။

အုပ်စိုးသူများကိုသာ အလုပ်အကြွေးပြုကြရသည်။ ဂျပန်ဖက်ဆစ်များ၏ဩဇာခံဖြစ်သည်။

ဒေါက်တာဘမော်အစိုးရဖွဲ့တွင် -

- (၁) ဒေါက်တာဘမော်
- (၂) ဗိုလ်ချုပ်အောင်ဆန်း
- (၃) သခင်နု
- (၄) သခင်သန်းထွန်း
- (၅) ဦးဘဝင်း
- (၆) ပျော်ဘွယ်ဦးမြ
- (၇) ပအိုဝ်းဦးလှဖေ
- (၈) ဗန္ဓုလဦးစိန်တို့ဖြစ်သည်။

ပအိုဝ်းဦးလှဖေသည်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းဝန်ကြီးအဖြစ်၁၉၄၂ခုနှစ်ဇူလိုင်လဖွဲ့စည်းသည့်ဒေါက်တာဘမော်ရုပ်သေးအစိုးရအဖွဲ့တွင်ဝန်ကြီးအဖြစ်အမှုထမ်းခဲ့သည်။

တနေ့တွင်ဦးလှဖေ၏ကူးသန်းရောင်းဝယ်ရေးစက်မှုဝန်ကြီးဌာနဒုတိယအတွင်းဝန်မန်ဖိုးဝေနှင့်တွေ့ဆုံပြီး၎င်းမှတဆင့်ဦးလှဖေနှင့်တွေ့ဆုံကာ။ယင်းငှာနတွင်အထက်တန်းစာရေးဖြစ်လာသည်။သို့သော်အထက်တန်းစာရေးသက်သက်မဟုတ်ဘဲအခြားလုပ်ငန်းများနှင့်တွဲဘက်လုပ်ကိုင်ရသည်။အခြားလုပ်ငန်းဆိုရာတွင် -

ကရင်ဗမာညီညွတ်ရေးဆောင်းပါးများရေးသား၍သတင်းစာတိုက်သို့ပို့ခြင်း၊

အေစီအိုနှင့်ဒေါက်တာဘမော်အစိုးရကိုယ်စားလှယ်အစည်းဝေးပွဲသို့တက်ရောက်လေ့လာရခြင်းတို့လုပ်ရသည်။

ထိုအချိန်တွင်ဒေါက်တာဘမော်ရုပ်သိမ်းအစိုးရလုပ်ဆောင်ရသည့်လုပ်ငန်းတခုမှာ(ကရင်ဗမာချစ်ကြည်ရေး)ဖြစ်သည်။ယင်းလုပ်ငန်းဖြစ်ပေါ်လာပုံမှာမြန်မာပြည်အရှေ့တောင်ပိုင်းရှိကော့ကရိတ်နှင့်ဖါပွန်နယ်၊မြစ်ဝကျွန်းပေါ်မြောင်းမြခရိုင်တွင်ဘီအိုင်အေတပ်များသည်လက်နက်နှင့်အာဏာကိုအလွဲသုံးစားလုပ်ပြီးအနိုင်ကျင့်ခြင်း၊မြောင်းမြမြို့ပေါ်ရှိကရင်ဝန်ကြီးဟောင်းစောဖေသာနှင့်၎င်း၏ဇနီးအပါအဝင်ကရင်များအားလုယက်တိုက်ခိုက်သတ်ဖြတ်ရာမှကရင်ဗမာလူသတ်ပွဲကြီးဖြစ်လာသည်။ဒီလူသတ်ပွဲကြီးသည်မြန်မာပြည်အတွက်အလွန်ပင်အကျဉ်းတန်အရပ်ဆိုးစေခဲ့သည်။အလွန်တရာကြီးကျယ်သည့်ပြဿနာဖြစ်သည်။ယင်းပြဿနာမှလူမျိုးရေးမုန်းတီးမှုများ

ကြီးထွားလာနိုင်သည်။

ကရင်ဗမာနားလည်မှုရရှိရေး-လူမျိုးရေးမုန်းတီးမှုပျောက်ရေးအတွက်၎င်းအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ရန် ကရင် ဗဟိုအဖွဲ့ချုပ် K.C.O (Karen Central Organization)အမည်နှင့်အဖွဲ့တဖွဲ့ဖွဲ့စည်းခဲ့သည်။ယင်းအဖွဲ့ချုပ်၏ ခေါင်းဆောင်များမှာ -

- (၁) ဆာစံစီဖိုး
- (၂) မန်းဘခင်
- (၃) မန်းရွှေထွန်းကြာ
- (၄) စောဘဦးကြီး
- (၅) ဆရာသာထို
- (၆) မန်းဖုံတလတ်
- (၇) ဒေါက်တာစောလှထွန်း
- (၈) စောဘမောင်
- (၉) စောဖါးခစသည်တို့ဖြစ်သည်။

K . C . O အဖွဲ့နှင့်ဒေါက်တာဘမော်တို့၏ပူးတွဲဖြေရှင်းမှုကြောင့်(၆)လအကြာတွင်ကရင်ဗမာလူသတ်ပွဲကြီးမှာအဆုံးသတ်သွားသည်။နှစ်ဖက်စည်းဝေးပွဲများတွင်ဦးလှဖေမှခေါ်ယူလေ့လာခွင့်ပေးသောကြောင့်ဗဟုသုတများတိုးပွားလာသည်။မျိုးချစ်စိတ်များ၊အမျိုးသားစိတ်ဓါတ်များတိုးပွားလာသည်။ဝန်ကြီးဦးလှဖေ၏အစိုးရကိုယ်စားလှယ်ဖွဲ့တွင် -

- (၁) ဗိုလ်ချုပ်အောင်ဆန်း
- (၂) သခင်သန်းထွန်း
- (၃) သခင်နု
- (၄) ပအိုဝ်းဦးလှဖေတို့ဖြစ်သည်။

အဆိုပါနှစ်ဘက်အစည်းအဝေးကျင်းပတိုင်းလေ့လာခွင့်ပေးခြင်းမှာကရင်များအတွင်းအမျိုးသားရေးတာဝန်ယူမည်ကောဒါများမွေးမြူခြင်းဖြစ်သည်။

ဝန်ကြီးဦးလှဖေသစ်တောဝန်ကြီးဌာနသို့ပြောင်းလဲတာဝန်ယူသဖြင့်အထက်တန်းစာရေးအဖြစ်တနှစ်လုပ်ပြီးအလုပ်မှနှုတ်ထွက်ကာမအူပင်တွင်ပြန်လည်နေထိုင်သည်။

### အပိုဒ်(၆)

မအူပင်ခရိုင်-ဒုတိယကာကွယ်ရေးမှူး

၁၉၄၄ခုနှစ်တွင်ဗြိတိသျှစစ်တပ်သည်အိန္ဒိယပြည်မှနေ၍မြန်မာပြည်တွင်းသို့ပြန်လည်ထိုးစစ်ဆင်ရန်ပြင်ဆင်လာသည်။လေထီးတပ်သားများစေလွှတ်၍သတင်းထောက်လှမ်းစေသည်။ဗိုလ်မှူးချုပ်ဝင်းဂိတ်ဦးစီးသည့်

မျက်နှာဖြူအိန္ဒိယနှင့်အိန္ဒိယပြည်ရောက်ကရင်၊ကချင်၊ချင်းလက်နက်ကိုင်တပ်များဖြင့်အထူးတပ်ဖွဲ့ဖွဲ့ကာဂျပန်စစ်နောက်ပိုင်းများကိုတိုက်ခိုက်ရန်မြန်မာပြည်-ချင်းတွင်းမြစ်ဝှမ်းဒေသမြစ်ကြီးနားဗန်းမော်ဒေသများသို့ဝင်ရောက်ထိုးဖောက်လာသည်။

ဗြိတိသျှများ၏စစ်ရေးပြင်ဆင်မှုများကိုဂျပန်များထောက်လှမ်းရရှိခဲ့သဖြင့်ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းလာကြသည်။ဒီကာကွယ်ရေးတပ်ဖွဲ့အား(ရေတိုင်)ဟုခေါ်သည်။ထိုအချိန်တွင်မအူပင်မြို့တွင်လည်း(ရေတိုင်)ခေါ်ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့လာကြသည်။

ဂျပန်အုပ်ချုပ်ရေးကာလမအူပင်မြို့တွင်စက်ရှင်မင်းကြီးစောစိန်ဦးနှင့်ဒုတိယခရိုင်ဝန်စောရွှေစိန်တို့ဖြစ်ကြသည်။၎င်းတို့နှစ်ဦး၏မေတ္တာရပ်ခံမှုကြောင့်မအူပင်မြို့ပေါ်ရှိမအူပင်မြို့လုံခြုံရေး(ကာကွယ်ရေး)ဗမာတပ်စုနှစ်စုနှင့်ကရင်တပ်စုတစုရှိသည့်အနက်ကရင်တပ်စုတစုမှာအုပ်ချုပ်ဦးစီးရန်တာဝန်ယူခဲ့သည်။

ကာကွယ်ရေးတပ်စုမှူးအဖြစ်လုံခြုံရေးတာဝန်ယူနေချိန်တွင်ခရိုင်ကာကွယ်ရေးမှူးဂေါ်တောဆိုသူနှင့်သိကျွမ်းခင်မင်မှုရရှိခဲ့သည်။ဗိုလ်မှူးဂေါ်တောသည်မက်သဒစ်ခရစ်ယာဘာသာဝင်၊အမေရိကန်၌မဟာဝိဇ္ဇာဘွဲ့ရထားသူတဦးဖြစ်သည်။အသက်(၃၀)ခန့်ရှိပြီးယဉ်ကျေးဖော်ရွေသူဖြစ်သည်။

မအူပင်မြို့လုံခြုံရေးတာဝန်များကိုဗိုလ်မှူးဂေါ်တောနှင့်ပူးပေါင်း၍၊ခရိုင်ဒုတိယကာကွယ်ရေးမှူးတာဝန်ယူရန်ကမ်းလမ်းပြောဆိုလာမှုကိုလက်ခံလိုက်သည်။ထိုအချိန်မှစ၍ဗိုလ်ကြီးအဆင့်(Three line one star)သို့ရောက်သွားသည်။

ခရိုင်ဒုတိယကာကွယ်ရေးမှူးနှင့်မအူပင်ခရိုင်အတွင်းနယ်ဆင်းပြီးတရားဟောသည်။ကာကွယ်ရေးအဖွဲ့များကိုဖွဲ့သင့်သည့်ရွာများတွင်ဖွဲ့သည်။ထိုအချိန်ကကင်ပင်တိုင်ခေါ်စစ်ပုလိပ်စုံထောက်အဖွဲ့များထားရှိသည်။မလိုမုန်းထားရှိသူများအားလက်ညှိုးထိုးလျှင်သတ်ပစ်သည်။အတော်ဆိုး၍ကရင်များအတော်အသတ်ခံရပါသည်။

ဥက္ကဋ္ဌကြီးမန်းဘဇန့်မှ -

“ဂျပန်ကအင်္ဂလိပ်ကိုတိုက်ဘို့ဖြစ်တယ်။ကျနော်တို့ကအမျိုးသားအတွက်ဖြစ်တယ်။ဒီလိုလုပ်ရင်းနဲ့ကရင်လူထုနဲ့တော်တော်အဆက်အသွယ်ရတယ်။ကရင်လူထုကလဲကျနော်တို့အတော်ယုံကြည်အားကိုးကြတယ်။အဲဒီမှာစည်းရုံးရေးအတွေ့အကြုံတွေ့ရလာတယ်”ဟုဖော်ပြသည်။

ထိုအချိန်ကဗြိတိသျှများစေလွှတ်လိုက်သောအမှတ်(၁၃၆)တပ်ဖွဲ့(force 136)ကလေထီးတပ်တွင်ကရင်တပ်သားများမှာအများစုဖြစ်သည်။လေထီးတပ်သားများဆင်းလေလေ၊ကရင်ရွာများဒုက္ခရောက်လေလေဖြစ်သည်။မသင်္ကာသူများကိုဖမ်းဆီးသတ်ဖြတ်ကြသည်။ရက်ရက်စက်စက်စစ်ဆေးမေးမြန်းသည်။ဤသည်ကိုမရှုစိမ့်သောကြောင့်ဗိုလ်မှူးဂေါ်တောနှင့်ဆွေးနွေးညှိနှိုင်းပြီးလွှတ်မြောက်အောင်ဆောင်ရွက်ပေးသည်။ဆောင်ရွက်သလောက်လဲလွှတ်မြောက်ကြသည်။ကရင်လူထုများ၏ခင်မင်မှုယုံကြည်အားကိုးမှုထောက်ခံမှုများရလာသည်။

ထိုမအူပင်ခရိုင်ဒုတိယကာကွယ်ရေးမှူး-ဗိုလ်ကြီးအဖြစ်နှင့်တနှစ်အမှုထမ်းသည်။

အပိုဒ်(၇)

မအူပင်ခရိုင်ပြည်သူ့ဝန်ထမ်းမှူး

၁၉၄၄ခုနှစ်တွင်၊ဒေါက်တာဘမော်အစိုးရသည်ပြည်သူ့ဝန်ထမ်းဌာနတခုကိုဖွင့်လှစ်လာသည်။ထိုအဖွဲ့၏လုပ်ငန်းများသည်ပြည်သူကိုအကျိုးပြုပြီးစည်းရုံးရန်ဖြစ်သည်။ဤပြည်သူ့ဝန်ထမ်းဌာနများကိုခရိုင်တိုင်းတွင်ဖွဲ့စည်းကြသည်။ကရင်များနေထိုင်ရာဒေသများတွင်လည်းခရိုင်ပြည်သူ့ဝန်ထမ်းများကိုဖွဲ့စည်းထားရှိသည်။

ခရိုင်ကရင်ပြည်သူ့ဝန်ထမ်းမှူးများမှာ-

- |                     |                             |
|---------------------|-----------------------------|
| (၁) စောဘဇန့်        | မအူပင်ခရိုင်                |
| (၂) စောမောင်ငြိမ်း  | ပုသိမ်                      |
| (၃) မန်ငြိမ်းတင်    | မြောင်းမြ                   |
| (၄) စောမော်ဂင်ဝင်း  | ဟင်္သာတ                     |
| (၅) စောစံထွန်း      | သာယာဝတီ                     |
| (၆) ဆရာစောဘထွန်း    | တောင်ငူ                     |
| (၇) စောရေးသ         | ပဲခူး                       |
| (၈) မန်းပေါလ်ငြိမ်း | ဟံသာဝတီ                     |
| (၉) စောဘိုသိုး      | ဗျာပုံခရိုင်စသည့်ခရိုင်ကရင် |

ပြည်သူ့ဝန်ထမ်းမှူးများခန့်အပ်ထားကြသည်။

ပြည်သူ့ဝန်ထမ်းဌာနများဖွဲ့ချိန်တွင်ဝန်ကြီးဦးလှဖေမှ၎င်းအားထိုဌာနတွင်အလုပ်လုပ်ရန်ပြောသည်။အမျိုးသားများကိုစည်းရုံးရန်၊စုစည်းရန်၊ကောင်းမွန်သည့်လုပ်ငန်းဌာနဖြစ်သည်။ဗိုလ်မှူးဂေါ်တောထံပြော၍နှုတ်ထွက်လိုက်ပြီးခရိုင်ပြည်သူ့ဝန်ထမ်းမှူးတာဝန်ကိုလက်ခံလိုက်သည်။

ခရိုင်ပြည်သူ့ဝန်ထမ်းမှူးဖြစ်လာချိန်တွင်အင်းယားကန်၊ကောဘင်ကျွန်း(Cabin island)တွင်သင်တန်း(၃)လကြာတက်ရသည်။ထိုဝန်ထမ်းဌာနနှင့်ပတ်သက်၍

ဥက္ကဋ္ဌကြီးမန်းဘဇန်မှ -

“ဒီဝန်ထမ်းဌာန ဟာဂျပန်ထောက်လှမ်းရေးနဲ့ ဆက်စပ်တယ်လို့ကျနော်မှတ်ယူတယ်” ဟုဖော်ပြထားသည်။ ဆက်လက်၍ဥက္ကဋ္ဌကြီးမန်းဘဇန်မှ -

“အဲဒီအချိန်မှာကျနော်ဘာသိသလဲဆိုတော့ ဗမာတွေဂျပန်ကိုပြန်ချယ် ယ်။သူတို့ (A.F.O)(Anti Fascist Organization)ခေါ်တဲ့ဖက်ဆစ်ဆန့် ကျင်ရေးမြေ အောက်တော်လှန်ရေးအဖွဲ့ကိုဖွဲ့တယ်။ဒီအဖွဲ့ ထဲမှာကွန်မြူနစ်ပါတီပြည်သူ့အရေးတော်ပုံ(ဆိုရှယ်လစ်နဲ့)ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ (B.I.A)တွေပါတယ်။ဂျပန်ကိုတိုက်မယ်ဆိုပြီးစာတမ်းတွေကြေငြာချက်တွေထုတ်တယ် ဟုဖော်ပြသည်။

သင်တန်းဆင်းပြီးသည်နှင့်နယ်သို့ဆင်းပြီးကရင်လူထုအားစည်ရုံးသည်။ခရိုင်ဒုတိယကာကွယ်ရေးမှူးဘဝနှင့်ဖွဲ့စည်းထားသည့်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များကိုတိုးတိုးတိတ်တိတ်တပ်လှန်ထားသည်။

ဗမာတွေဂျပန်ကိုတော်လှန်တော့မယ်ဟုတပ်လှန်ထားသည်။၁၉၄၅ခုနှစ်မတ်လ(၂၇)ရက်နေ့မတိုင်မီ (B.D.A)တပ်များမှတပြည်လုံးသို့တပ်ဖြန့်လိုက်သည်။ မြစ်ဝကျွန်းပေါ်သို့(B.D.A) တပ်ရင်း(၃)မှတာဝန်ယူရသည်။ထိုတပ်ရင်း(၃)မှတပ်ရင်းမှူးမှာဗိုလ်မှူးထွန်းစိန်(ပြားကြီး)ဖြစ်ပြီးဒုတိယတပ်ရင်းမှူးမှာတီးမသေဖိုးကျော်ဖြစ်သည်။ဤတပ်ရင်းတွင်ကရင်အများစုပါဝင်သည်။

ဤ(B.A.D)တပ်ရင်း(၃)သည်မအူပင်မြို့သို့ရောက်လာသည်။တပ်ရင်းမှူးဗိုလ်မှူးထွန်းစိန်(ပြားကြီး)နှင့်ခင်မင်မှုရှိသည်။

ဗိုလ်မှူးထွန်းစိန်မှ -

“ဟော့ဘဇန်ကြီးငါတို့ဂျပန်ကိုတိုက်တော့မယ်။မင်းတို့အကူအညီလိုတယ်။မင်းကလူထုကိုစည်းရုံးပြီးဒီတပ်တွေလူထုကြားထဲဖျောက်ထားဘို့မင်းတာဝန်ယူကွာ” လို့အကူအညီတောင်းခံမှုကိုလက်ခံလိုက်သည်။ရွာများတွင်တပ်များဖြန့်ထားလိုက်သည်။

ဖက်ဆစ်ဆန့်ကျင်ရေးတော်လှန်ရေးသည်(၂၇)ရက်နေ့တွင် (B.D.A)တပ်များကရင်ကာကွယ်ရေးတပ်များပြည်သူများပူးပေါင်းပြီးညောင်တုန်း၊မအူပင်၊အိမ်မဲနှင့်ပန်းတနော်နယ်များတွင်ခြိမ်ခြိမ့်သဲတိုက်ပွဲဝင်ကြသည်။ဖရိုဖရဲတပ်ကွဲလာသည့်ဖက်ဆစ်ဂျပန်များမှာလူထု၏

ခါးမလက်ချက်ဖြင့်အသက်ထွက်ကြရသည်။

မြစ်ဝကျွန်းပေါ်တွင်ဂျပန်များရှင်းသွားသည်။၁၉၄၅ခုနှစ်မေလ(၄)ရက်နေ့တွင်အင်္ဂလိပ်တပ်များရန်ကုန်မြို့ကိုသိမ်း၍ဇွန်လိုင်လတွင်မြစ်ဝကျွန်းပေါ်ကိုသိမ်းလိုက်သည်။အင်္ဂလိပ်များတပြည်လုံးကိုသိမ်းလိုက်နိုင်သဖြင့်ခရိုင်ပြည်သူ့ဝန်ထမ်းမှူးဘဝမှရပ်ဆိုင်းသွားတော့သည်။

ဂျပန်ခေတ်အသက်မွေးဝမ်းကြောင်းမူ

(၁) အတွင်းဝန်ရုံးမှအထက်တန်းစာရေး

(၂) မအူပင်ခရိုင်ဒုတိယကာကွယ်ရေးမှူး

(၃) မအူပင်ခရိုင်ပြည်သူ့ဝန်ထမ်းမှူး၊

သူ၏ဘဝအဖုံဖုံကျင်လည်လှုပ်ရှားခဲ့သည်။

အပိုဒ်(၈)

ငြိတိသျှအုပ်ချုပ်ရေးနှင့်အထူးအရာရှိ

၁၉၄၅ခုနှစ်ဩဂုတ်လ(၅)ရက်နေ့တွင်ဒုတိယကာကွယ်စစ်ကြီးပြီးသွားသည်။မြန်မာတပြည်လုံးကိုအင်္ဂလိပ်များသိမ်းပိုက်လိုက်ပြီဖြစ်သည်။အင်္ဂလိပ်များမှမြန်မာပြည်အားစစ်အုပ်ချုပ်ရေးကက်(စ်)ဘီ(CASB) CIVIL AFFAIRS SERVICE (BURMA) ချမှတ်ထားသည်။စစ်အုပ်ချုပ်ရေးများချရန်မအူပင်ခရိုင်အားအင်္ဂလိပ်အရာရှိများရောက်လာကြသည်။မအူပင်ခရိုင်အရာရှိအဖြစ်မေဂျာဒီလောင်းဒုတိယခရိုင်အရာရှိဗိုလ်သင်တန်းကျောင်းအပတ်စဉ်(၃)၊တပ်စု(၄)တွင်အထူးတက်ရောက်ခဲ့ပြီးခင်မင်ကြသူများဖြစ်သည်။သူတို့မအူပင်သို့ရောက်လာသည်ကိုတွေ့လျှင် -

“ဘဇန်မင်းဒီမှာလား၊ငါမအူပင်ခရိုင်မှာအုပ်ချုပ်ရေးတာဝန်ကျတယ်မင်းငါ့ကိုကူညီ” ဟုပြောသည်ကိုကူညီရန်လက်ခံလိုက်သည်။

မေဂျာရပ်ဘွန်းမှမအူပင်မြို့အုပ်ခန့်သည်။တမြို့နယ်တည်းစည်းနှုံးခွင့်ရသည့်အထွက်လက်မခံနဲ့။နယ်ဆင်းစည်းရုံးခွင့်ရှိသည့်မြို့ပိုင်အဆင့်(အထူးအရာရှိ)ပေးသည်ကိုလက်ခံလိုက်သည်။

မြို့ပိုင်အဆင့်ရှိ(အထူးအရာရှိ)တာဝန်(၃)ခုရှိသည်။

(၁)နယ်မြေငြိမ်ဝပ်ပိပြားရေး၊

(၂)နယ်လှည့်အုပ်ချုပ်ရေးလုပ်ငန်းများချမှတ်ရန်(သူကြီးခန့်ရန်)

(၃) အမတ်တော်ကြေးများလျှောက်ပေးရန်စသည့်လုပ်ငန်းများဖြစ်သည်။

ငြိမ်ဝပ်ပိပြားရေးလုပ်ရာတွင်ခါးပြမတိုက်ရန်

လက်နက်ပုန်းများသိမ်းရန်အတွက်ဖြစ်သည်။လက်နက်ဆိုင်ရာတွင်ဂျပန်ခေတ်ကျေးရွာကာကွယ်ရေးများဖွဲ့စဉ်ကကျေးရွာကာကွယ်ရေးများလက်ထဲရှိလက်နက်များအားသိမ်းဆည်းရန်ဖြစ်သည်။၎င်းလက်နက်များအားမသိမ်းဆည်းရန်မေဂျာရပ်ဘွန်းအားစည်းရုံးရသည်။

ဒီလက်နက်တွေကိုကျွန်တော်တို့အမျိုးသားတွေအတွက်အသုံးချမယ်လို့ပြောကြားသည်ကို၎င်းမှလက်ခံသည်။ဒါဆိုလုံလုံခြုံခြုံထားပါဟု၎င်းမှပြောကြားသည်လက်နက်ကိစ္စပြေလည်သွားသဖြင့်အုပ်ချုပ်ရေးချမှတ်သူကြီးများခန့်ရန်ဖြစ်လာသည်။ဂျပန်ခေတ်တွင်ကရင်ရွာများ၌ဗမာသူကြီးများကိုသာခန့်ကြသည်။ဗမာရွာများတွင်လည်းဗမာသူကြီးများကိုသာခန့်ကြသည်။ထို့ကြောင့်ကရင်ရွာများတွင်ကရင်သူကြီးများကိုခန့်သည်။အမတ်ကြီးများတရားမျှတစွာပေးသည်။ဤလှုပ်ရှားမှုများအပေါ်မအူပင်ခရိုင်ကရင်လူထု၏ထောက်ခံမှုအတော်အတန်ရပြီးအားထားမှုရှိလာသည်။စည်းရုံးရေးဇောက်ကျလာသည်။

လက်နက်ပုန်းများအသိမ်းမခံရခြင်း၊

ကရင်သူကြီးများခန့်ခြင်း

အမတ်ကြီးများတရားသဖြင့်ပေးရခြင်းတို့ကြောင့်အမျိုးသားလှုပ်ရှားမှုတွင်အောင်မြင်မှုထောက်ခံမှုရရှိလာသည်။ကရင်ကာကွယ်ရေးတပ်သားများလက်ထဲတွင်လက်နက်များအဆင်သင့်ရှိနေသည်။မြို့ပိုင်အဆင့်ရှိအထူးအရာရှိအဖြစ်(၆)လလုပ်ရသည်။ဆာတော်မန်စမစ်အစိုးရတွင်စစ်အုပ်ချုပ်ရေးများရပ်သိမ်းပြီးမြို့ပြအုပ်ချုပ်ရေးများချလာသည်။

မြို့ပြအုပ်ချုပ်ရေးချလာချိန်တွင်ခရိုင်အုပ်ချုပ်ရေးအရာရှိမေဂျာရပ်ဘွန်းမှဝန်ထောက်လုပ်ရန်ပြောလာသည်။၎င်းနောက်ပိုလ်သင်တန်းဆင်းပြီးဒုတိယပိုလ်အဖြင့်ပြီတိသျှပြန်တန်းဝင်အရာရှိဖြစ်ခဲ့သောကြောင့်(BACK PAY) နောက်ကြောင်းလစာငွေ(၁၀၀၀၀)ခန့်ရရန်ရှိသည်။သို့သော်ဝန်ထောက်ရာထူးအားလက်မခံတော့ပါ။

ဥက္ကဋ္ဌကြီးမန်းဘဇန်မှ-

“ဝန်ထောက်မလုပ်တဲ့အကြောင်းကတော့ကရင်အမျိုးသားရေးဟာအရေးကြီးလာပြီဖြစ်တယ်။ခေါင်းဆောင်လိုလာပြီးကျွန်တော်ကခေါင်းကြီးတက်လုပ်ပြီးခေါင်းဆောင်ဖို့မဟုတ်ဘူး။ကျွန်တော်အပါအဝင်ကရင်များကိုခေါင်းဆောင်ဖို့ဖြစ်တယ်။ကျွန်တော်တို့

သင်ကြားတတ်မြောက်ထားတဲ့ပညာတွေဟာအမျိုးသားတွေအတွက်အသုံးချဖို့သိပ်တန်ဖိုးရှိတယ်”ဟုဖော်ပြထားသည်။အထူးအရာရှိ(၆)လခန့်အမှုထမ်းပြီးလစာစားဘဝရပ်ဆိုင်းသွားတော့သည်။

အပိုဒ်(၉)

ဥက္ကဋ္ဌကြီးမန်းဘဇန်၏ အိမ်ထောင်ရေး

ဥက္ကဋ္ဌကြီးမန်းဘဇန်၏ဇနီးဒေါ်ကြည်ကြည်၏မိဘနှစ်ပါးမှာပိုးကရင်အမျိုးနွယ်စုဝင်မစ္စတာဝီလျှံသော်မဆင်(ခေါ်)မန်းထွန်းစိန်နှင့်စကောကရင်မျိုးနွယ်စုဝင်အမိနော်အဲနာ(ခေါ်)နော်စိန်ရင်ဖြစ်သည်။ဒေါ်ကြည်ကြည်သည်သားသမီး(၁)ဦးအနက်အကြီးဆုံးဖြစ်သည်။

သားသမီး ၁ -ဦးမှာဒေါ်ကြည်ကြည်၊ဘောဘီဆန်နီ၊ကျော်ဂျီ၊ဇရယ်ဒီ၊(မန်းကျော်ခိုင်ထွန်း၊ယခုတပ်မဟာ(၆)နယ်မြေတွင်အခြေပြုနေထိုင်သည်။)ဒန်နီ၊ဝင်နီ(ဝါးဝါး)၊ဝမ်းခါရှေ့ကက်ဘီလူးတိုက်ပွဲ၏သူရဲကောင်းစစ်သည်တော်တပ်ကြပ်ပုချို(ကျဆုံး) rocky ၏မိခင်၎င်းနောက်အထွေးဆုံးတော်မီမောင်မောင်ကြီးတို့ဖြစ်သည်။

ဒေါ်ကြည်ကြည်သည်မန်းထွန်းစိန်၊နော်စိန်ရင်တို့၏အကြီးဆုံးသမီးဖြစ်ပါသည်။မိဘနှစ်ပါးမှာခရစ်ယာဘာသာဝင်များဖြစ်ကြပါသည်။ဒေါ်ကြည်ကြည်သည်(၁၀)အထိပညာသင်ကြားခဲ့ကြပြီးရုပ်ရည်ချောမောလှပသူဖြစ်သည်။ဥက္ကဋ္ဌကြီးအိမ်ထောင်ပြုချိန်တွင်အသက်(၂၁)နှစ်အရွယ်ရှိပြီးဒေါ်ကြည်ကြည်မှာအသက်(၂၀)ရှိပြီဖြစ်သည်။ဝိဇ္ဇာတန်းနောက်ဆုံးနှစ်တွင်အိမ်ထောင်ကျသော်လည်းပညာရေးရည်မှန်းချက်အတိုင်းဘွဲ့ရသည်အထိကြိုးစားအောင်မြင်ခဲ့သည်။သားသမီး(၁၀)ဦးထွန်းကားခဲ့သည်။၎င်းတို့မှာ -

(၁) ရူဘီဇန် (Ruby နှစ်နှစ်သမီးအရွယ်တွင်ဖျား၍ကွယ်လွန်သွားသည်။

(၂) ရောဘတ်ဇန်


(၃) ချောချောစိန်ဇန်(ထို့ဖါးပီးကြိုး၊ခွေးအိပ်တောင်တိုက်ပွဲအာဇာနည်သူရဲကောင်းစစ်သည်တော်ဒုတိယပိုလ်မိုးအောင်ဝင်း(ကျဆုံး)၏မိခင်၊)

(၄) ဘော်လ်ဒွင်ဇန်၊


(၅) အက်(စ)တာဇန်(နှစ်နှစ်သမီးအရွယ်တော်လှန်ရေးစတင်ချိန်ကကွယ်လွန်ခဲ့သည်။)

(၆) ကော်နီဇန်၊

(၇) ပိုးပိုဇန်(အသက်နှစ်ဆယ်လေးနှစ်တွင်မတော်တဆ



၁



၂



၃



၄

- (၁) ၁၉၇၄ တ ည လ တပ်ပေါင်းစုကိုအကောင်  
အထည်ဖော်ခဲ့သူ  
(၂) မန်းရောဘတ်ဇန်၊ D.A.B စစ်ကြောင်းမှူး  
(၃) မန်းဘော်လဒွင်ဇန်၊ K N D O တပ်ရင်း(၇)  
တပ်ရင်းမှူး  
(၄) စ ထိုလွှဲ၊ ဒုဗိုလ်-၁၉၈၇၊ ကျဆုံး



- (၁) အပေါ်-မန်းဘဇန့်နှင့်ဇနီးတို့၊ သမီးထွေးမင်္ဂလာပွဲတက်ရောက်စဉ်  
 (၂) ရုပ်-ဝဲမှယာ-နန်းနွယ်ဇနီး၊ ကော်နီဇနီး၊ ပိုးပိုဇနီး (၁၉၇၄၊ ဆုံး)၊  
 ထိုင်-ဝဲမှယာ-နော်ချောစိန်ဇနီး၊ ကေသီဇနီး  
 (၃) ၁၉၆၃-ဆွေးနွေ ပွဲ၊ သမိုင်း၊ အင်းစိန်နေအိမ်သို့၊ ခေတ္တဝင်ရောက်စဉ်

ကျဉ်းဆံ့မှန်ကွယ်လွန်သည်။)

(၈) နန်းနွယ်ဇန့်၊

(၉) ကေသီဇန့်၊

(၁၀) ထိုလွှီဇန့်ဝမ်းခါရှေ့(မြေနှီတောင်)တိုက်ပွဲအာဇာနည်သူရဲကောင်းစစ်သည်တော်ဒုတိယဗိုလ်(ကျဆုံး)တို့ဖြစ်သည်။

သား(၃)ယောက်စလုံးမှာကရင့်တော်လှန်ရေးအောင်တံခွန်ကိုမြင့်မားစွာလွှင့်ထူပြီးအထွေးဆုံးသားတော်လှန်ရေးကြယ်ပွင့်မှာကြွေသွားရာ ပြုဖြစ်သည်။ သမီးများမှာအိမ်ထောင်မပြုမီတွင်တော်လှန်ရေးတာဝန်များကိုအသီးသီးယူကြပြီးအိမ်ထောင်ကျပြီးနောက်အိမ်ထောင်တာဝန်ကိုသာယူကြလေတော့သည်။

အိမ်ထောင်ရေးနှင့်ပတ်သက်ပြီးဥက္ကဋ္ဌကြီးမန်းဘဇန့်မှ-

“ကျွန်တော်အိမ်ထောင်နှင့်ပတ်သက်ပြီးပြောရရင်ကျွန်တော်အိမ်ထောင်ဟာသာယာတဲ့အိမ်ထောင်ဖြစ်တယ်။ ခရစ်ယာန်မိသားစုရဲ့အိမ်ထောင် ဖြစ်တယ်။ ဘာကြောင့်လည်းဆိုရင်ကျွန်တော်ဟာဒီမိုကရေစီရှိတယ်။ လင်နဲ့မယားမိဘနှင့်သားသမီးဆက်ဆံတဲ့နေရာမှာဒီမိုကရေစီရှိတယ်။ သားသမီးနဲ့မိဘဆက်ဆံတဲ့နေရာမှာခရစ်ယာန်ကျမ်းစာမှာပါရှိတဲ့(ဧဖက်ဩဝါဒ)အခန်းကြီး(၆)အတိုင်းဆက်ဆံကြတယ်” ဟုဖော်ပြသည်။

အိမ်ထောင်ကျချိန်တွင်အမျိုးသားလွှတ်မြောက်ရေးတာဝန်များနှင့်ပိနေသဖြင့်အိမ်တွင်နေရသည့်ရက်ဟူ၍မရှိသလောက်ပင်ဖြစ်သည်။ သားသမီးများကိုဇနီးသည်မှပညာရေးကျန်းမာရေးအိမ်တွင်းမူလုပ်ငန်းများကိုကြီးကြပ်ထိန်းကွပ်ရပါသည်။

ဇနီးသည်နှင့်သားသမီးအချို့သည်နေဝင်းအစိုးရ၏ညစ်ပတ်ယုတ်မာမှုကြောင့်၁၉၅၈ခုနှစ်တွင်(၁၁)လကတကြိမ်၊(၁၉၆၆)ခုနှစ်တွင်(၅)နှစ်နှင့်(၁၀)လကြာစုစုပေါင်းနှစ်ကြိမ်ဖမ်းဆီးခံခဲ့ရပါသည်။ ကြွက်မနိုင်ကျည်မီးနဲ့ရှို့စစ်သည်တော်သူရဲကောင်းကျင့်ဝတ်မဟုတ်ဘဲခါးပြလုပ်ရပ်သာဖြစ်သည်။

မိခင်အားမတရားဖမ်းဆီးခံနေရစဉ်မိဘနှစ်ပါးနှင့်ကင်းကွာနေသောသားသမီးများမှဲ့တပေါက်မစွန်းရအောင်မိမိကိုယ်ကိုထိန်းသိမ်းခဲ့သည်။ သားသမီးများမှာပညာရေးကိုလိုလားကြသော်လည်းတော်လှန်ရေးတွင်ဖြစ်ပေါ်လာသောအခက်အခဲများကြောင့်အထက်တန်းပညာအဆင့်ထိသာနေခဲ့ကြရသည်။ သားသမီးများသည်တော်လှန်ရေးနယ်မြေမှာပင်ကြီးပြင်းလူလားမြောက်လာ

ကြသဖြင့်တော်လှန်ရေးအသိတော်လှန်ရေးစိတ်ဓါတ်နှင့်မျိုးချစ်စိတ်ဓါတ်ရှိကြသည်။

အိမ်ထောင်ရှင်တော်လှန်ရေးသမားတယောက်နှင့်ပတ်သက်၍ထားရှိရမည့်သဘောထားကိုဥက္ကဋ္ဌကြီးမန်းဘဇန့်မှ-

“ကျွန်ုပ်အိမ်ထောင်သက်တန်းတလျှောက်အိမ်ထောင်ရေးသာယာမှုရှိတယ်။ အကြိမ်ပေါင်းများစွာတော်လှန်ရေးကဖြစ်ပေါ်လာတဲ့အခက်အခဲတွေကိုသတ္တိရှိရှိနှင့်ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်ခဲ့တယ်။ ဘယ်လောက်ဘဲအခက်အခဲတွေကိုရင်ဆိုင်ရပါစေ၊ စိတ်ဓါတ်ကျဆင်းမှုမရှိဘဲတော်လှန်ရေးအလံတော်ကိုမြင့်မြင့်မားမားလွှင့်ထူသွားမှာဖြစ်တယ်။ တော်လှန်ရေးဟာမြတ်သောလုပ်ဆောင်ချက်ဖြစ်တဲ့အတွက်မူချအောင်ရမယ်လို့အလေးအနက်ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။

ဥက္ကဋ္ဌကြီးမန်းဘဇန့်နှင့်ဒေါ်ကြည်ကြည်တို့မှဆင်းသက်ဖွါးမြင်လာကြသောမျိုးဆက်သစ်၊ သားသမီးမြေးမြစ်များမှာ-

အမျိုးသားလွှတ်မြောက်ရေးအတွက်၎င်း၊  
ဒီမိုကရေစီရေးနှင့်တန်းတူရေးအတွက်၎င်း၊  
ငြိမ်းချမ်းသာယာဝပြောသောလူ့ဘောင်သစ်အတွက်၎င်း၊  
ရှင်သန်ကြီးထွားအလုပ်အကြွေးပြုနိုင်ကြပါစေဟုဆန္ဒပြုအပ်ပါသည်။

အပိုဒ်(၁၀)

မအူပင်မြို့ အမျိုးသားကျောင်းအုပ်

မအူပင်မြို့တွင်ဒုတိယကမ္ဘာစစ်ကြောင့်ပိတ်ထားရသော(အေဘီအမ်)(ABM) အမေရိကန်ခရစ်ယာန်သာသနာပြုအလယ်တန်းကျောင်းသည်ကျောင်းအင်္ဂါရပ်နှင့်ပြည့်စုံသဖြင့်ခေတ်ပညာတတ်ကရင်မျိုးချစ်တယောက်ဖြစ်သူဆရာမန်းကြာလှိုင်မှထိုကျောင်းအားကြည့်ကာငါဒီကျောင်းကိုဖွင့်နိုင်ရင်ကရင်အမျိုးသားတွေအတွက်အကျိုးရှိမှာဘဲဟုစတင်တွေးမိပါ၏။ သို့သော်ထိုအချိန်ကကျောင်းအုပ်လုပ်သူသည်ဝိဇ္ဇာဘွဲ့(ဘီအေ)(B.A) အောင်ရမည်ဖြစ်ရာအထက်တန်းကျောင်းအထိဖွင့်ရန်အခက်အခဲအနည်းငယ်ရှိပေသည်။ ထို့ကြောင့်တနေ့တွင်ဆရာမန်းကြာလှိုင်မှ -

“စောဘဇန့်-ဒီကျောင်းကိုကြည့်စမ်း။ ငါတို့ကရင်အမျိုးသားတွေအတွက်လုပ်လိုက်ရင်ကောင်းမှာပဲ။ ခင်ဗျားကဝိဇ္ဇာဘွဲ့ရတော့ကျောင်းအုပ်လုပ်ရင်ရတယ်။ ဒီတော့ခင်ဗျားလုပ်မလား” လို့ဆိုလာတယ်။

ဒီကျောင်းအုပ်လုပ်ငန်းဟာတဘက်ကတမျိုးသား အကျိုးအတွက်အများကြီးအထောက်အကူရမယ်။လူငယ်တွေကိုစည်းရုံးပညာပေးနိုင်မယ်လို့သဘောထားကာ ကျောင်းအုပ်လုပ်ရန်အဆိုပြုချက်ကိုလက်ခံလိုက်ပြီးမအူပင်မြို့ကရင်အထက်တန်းကျောင်း(အလွတ်ပညာသင်ကျောင်း)တည်ဆောက်လိုက်သည်။

မအူပင်မြို့ကရင်အမျိုးသားအထက်တန်းကျောင်းတည်ထောင်ဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ဥက္ကဋ္ဌကြီးမန်းဘဇန်မှ -

“ကျွန်တော်တို့ကျောင်းထောင်မယ်သာပြောတာသာမှမရှိဘူး။ဘာလုပ်ရလဲဆိုတော့ငွေနှင့်ကျောင်းဆရာတွေရအောင်စည်းရုံးရမယ်” ဟုဖော်ပြသည်။

ကျောင်းဆရာကိုဦးစားပေးရှာရသည်။ယခင်(အေဘီအမ်)ကျောင်းမှကျောင်းဆရာများသည်ယခုအလုပ်အကိုင်မရှိကြပေ။၎င်းဆရာများသည်အရည်အချင်း၊ အတွေ့အကြုံများစွာရှိသည့်အပြင်မျိုးချစ်စိတ်ရှိသူများဖြစ်ပြီးဆရာဖြင့်လက်မှတ်ရထားသူများလည်းဖြစ်သည်။

ကျောင်းအတွက်လိုအပ်သောဆရာ၊ဆရာမများကိုကြိုးစားရှာဖွေရာ(၇)တန်းအထိသင်ရန်ဆရာ၊ဆရာမများကိုရရှိခဲ့သည်။ယင်းအထက်တန်းကျောင်းအတွက်နောက်ထပ်လိုအပ်သည့်များဆောင်ရွက်နိုင်ရန်ဆရာကြီးမန်းကြာလှိုင်နှင့်ပူးတွဲတာဝန်ယူလိုက်သည်။နယ်မှတက်လာသောကျောင်းအိပ်၊ကျောင်းစားကျောင်းသားများနေထိုင်ရန်အတွက်အဆောင်ရှိပြီးဖြစ်ရာစာရေး၊သောက်ရေးအတွက်ထပ်မံစီစဉ်ပြန်သည်။

ကျောင်းဖွင့်လှင်ကျောင်းအိပ်၊ကျောင်းစားများစားသောက်နိုင်ရန်အတွက်ဆရာမန်ကြာလှိုင်ထံမှစပါးအတင်း(၂၀)ကိုယူကာနယ်မှကျောင်းသားများ၏စားဝတ်နေရေးပြဿနာကိုဖြေရှင်းရလေသည်။နယ်မှကျောင်းသားများလာရောက်ပညာသင်ကြားကြရန်ဥက္ကဋ္ဌကြီးမန်းဘဇန်မှ-

“ကျွန်တော်မှမအူပင်ခရိုင်ကေအန်ယူကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌတယောက်အနေနဲ့အစည်းအဝေးတရပ်ခေါ်ယူပြီးအမျိုးသားအထက်တန်းကျောင်းဖွင့်မယ်။ကျောင်းသားတွေပို့ဘို့ဆွေးနွေးတဲ့အခါမှာနယ်ကကျောင်းသားတွေရောက်လာလို့ဒီအမျိုးသားကျောင်းကိုထူထောင်နိုင်ခဲ့တယ်” ဟုပြောကြားပါသည်။

ကျောင်းစတင်ဖွင့်ချိန်တွင်ကျောင်းသားများထံမှကျောင်းလခယူပြီးကျောင်းဆရာ၊ဆရာမများအတွက်လစာငွေများနှင့်ကျောင်းအိပ်ကျောင်းစားကျောင်းသား

များအတွက်ရိက္ခာနှင့်ရေ၊မီးများပါစီစဉ်ရသည်။အစပထမတွင်မူလတန်း၊အလယ်တန်း၊အထက်တန်းပြဆရာ၊ဆရာမများနှင့်ကျောင်းအုပ်ပါမကျန်တလလျှင်(၄၀)ကျပ်နှင့်စတင်ကြရန်အားလုံးကသဘောတူကြသည်။မျိုးချစ်စိတ်၏တံကိုအခြေခံ၍ဖွင့်လှစ်သောကျောင်းဖြစ်သဖြင့်ထိုကျောင်းအတွက်ကျေးရွာများမှဆန်နှင့်ငရုပ်သီးများပို့ပေးကြသည်။ကျောင်းဆရာ၊ဆရာမများကျောင်းသူ၊ကျောင်းသားများအတွက်ရိက္ခာပြဿနာတစုံတရာပြေလည်မှုရှိလာသည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်သည်သားသမီး(၃)ယောက်ထွန်းကားနေသည့်တိုင်မအူပင်ခရိုင်ကေအန်ယူဥက္ကဋ္ဌနှင့်အမျိုးသားအထက်တန်းကျောင်းအုပ်ကြီးဖြစ်နေလင့်ကစားမိဘကိုမှီခိုနေရဆဲဖြစ်သည်၎င်း၏လက်ရှိဘဝနှင့်ပတ်သက်ပြီး-

“ကျွန်ုပ်ကိုဝိဇ္ဇာတန်းအထိပညာသင်ပေးခဲ့တဲ့အဖေရည်ရွယ်ချက်ကအရာရှိဖြစ်ဘို့၊ပဲ၊အဲဒီလိုဖြစ်ဘို့၊အကြောင်းဖန်လာတာကိုလက်မခံဘူးဆိုတော့အဖိုးကြီးဒေါပွတာပေါ့၊ကျောင်းမဖွင့်ခင်လေးမှာဖြစ်ခဲ့တဲ့ပြဿနာတခုအပေါ်ကျွန်တော်စိတ်ထိခိုက်သွားတယ်။တနေ့ကျွန်တော့်သားသမီး(၃)ယောက်ဖြစ်တဲ့ရောဘတ်၊ချောချောစိန်နဲ့ဘော်လ်ဒွင်တို့ဟာမုန့်သည်လာလို့မုန့်စားချင်တယ်လို့ပြောကြတယ်။ဒီတော့အဘိုးက“အေးအေးမင်းအဖေနိုင်ငံရေးသမားကြီးဆီမှာသွားတောင်း”လို့ခနဲတဲ့တဲ့နဲ့ပြောလိုက်တယ်။ကျွန်တော်အတော်စိတ်မကောင်းဖြစ်သွားတယ်။ကျနော်စဉ်းစားတယ်။အော်ငါလုပ်တဲ့အလုပ်ခလေးတွေတော်တော်ဆင်းရဲပါလား၊ငါ့အဖေလဲမကြိုက်ဘူး၊ငါ့အစိုးရအလုပ်ပြန်လုပ်ရင်ကောင်းမလားလို့စိတ်ထဲမှာဖြစ်ပေါ်လာတယ်ဟု၎င်းဘဝအခက်အခဲအတွေ့အကြုံကျော်လွှားခဲ့ပုံများကိုပေါ်ပြခဲ့သည်။

ဤအမျိုးသားအထက်တန်းကျောင်းအားစုပေါင်းခေါင်းဆောင်မှုအခြေခံပေါ်တွင်ဖွင့်ခြင်းဖြစ်သည်။ကျောင်းလခတလလျှင်(လေးဆယ်)ဆိုလင့်ကစားအရေးပေါ်ကိစ္စကိုယ်ရေးကိုယ်တာကိစ္စများပေါ်ပေါက်ခဲ့သော်အခမဲ့ထောက်ပံ့ရန်ရုံပုံငွေထားရှိသည်။ထို့ကြောင့်ဆရာဆရာမများအတွင်းညီညွတ်ကြသည်။

ကျောင်း၏သင်ပြမှုစနစ်မှာစနစ်သစ်ဖြစ်သည်။ကျောင်းသားများအားရိုက်နှက်ဆုံးမမှုမရှိပဲသဘောတရားရေးရာများပေး၍သင်ကြားသည့်အပြင်ကျောင်းသားသမဂ္ဂထူထောင်ခွင့်ပေးပြီးထိုကျောင်းသားသမဂ္ဂမှ

ကျောင်းလုပ်ငန်းတစ်စိတ်တစ်ဒေသနှင့်ကျောင်းတွင်းစည်းလုံးညီညွတ်ရေးတာဝန်များတွင်တာဝန်ယူလုပ်ကိုင်နိုင်ရန် ပညာပေးပြုစုပျိုးထောင်သည်။

ဆရာ၊ဆရာမများမှာအရည်အချင်းပြည့်ဝခြင်းနှင့်သင်ကြားမှုကောင်းမွန်ခြင်းတို့ကြောင့်ကျောင်းသူကျောင်းသားများမှာစာသင်ကြားမှုတွင်စိတ်ပါဝင်စားစွာကြိုးစားသင်ကြားကြပြီးအောင်ချက်များကောင်းလာကြသည်။အထက်တန်းကျောင်းဆိုလင့်ကစား(၈)တန်းအထိသာရှိသေးသည်။ထိုကျောင်းမှ(၈)တန်းကျောင်းသူကျောင်းသား(၈)ဦးအားရွေးချယ်ပြီးအစိုးရစစ်(၁၀)တန်းစာမေးပွဲသို့ဝင်ရောက်ဖြေဆိုခိုင်းရာ(၆)ယောက်အောင်မြင်သည်။အောင်ချက်ကောင်းသဖြင့်အစိုးရကျောင်းမှကျောင်းသားများမှာဤကျောင်းတွင်လာရောက်ပညာသင်ကြားလိုကြသည်။သို့သော်အစိုးရကျောင်းမှ၎င်းကျောင်းသားများကိုလက်မခံရန်မေတ္တာရပ်ခံကြသည်။

ပထမနှစ်တွင်ကျောင်းသူကျောင်းသားများ(၃၀၀)ခန့်ရှိသည်။နောက်နှစ်တွင်ကျောင်းသူကျောင်းသားပေါင်း(၇၀၀)ကျော်ရှိလာသည်။ဤအချင်းအရာသည်တိုးတက်မှုဖြစ်သည်။ဥက္ကဋ္ဌကြီးမန်းဘဇန့်သည်အမျိုးသားရေးလုပ်ငန်းကိုအဓိကဇာင်းပေးကာလုပ်ကိုင်နေသဖြင့်ကျောင်းကိုပြန်မကြည့်အားပေ။ဤကြောင့်၏အဓိကဇာတ်ဆရာကြီးမှာဆရာကြီးမန်းကြာလှိုင် ဖြစ်သည်။၎င်းသည်အထက်တန်းကျောင်းမှ ကောလိပ်ကျောင်းအထိတိုးမြှင့်ဖွင့်လှစ်ရန်ရည်ရွယ်ချက်ထားရှိသည်။

ဤကျောင်းသည်တစ်စတစ်တိုးတက်ကြီးမားလာသည်။ကျောင်းသို့ရောက်ရှိလာကြသောကျောင်းသူကျောင်းသားတိုင်းရင်းသားများအားမျိုးချစ်စိတ်များရိုက်သွင်းပေးသဖြင့်ကျောင်းသူကျောင်းသားများတွင်မျိုးချစ်စိတ်များဝင်လာကြသည်။ဤအခြေအနေအပေါ်ဖဆပလအစိုးရမှမရှုမိသဖြင့်ဤကျောင်းအားအလွတ်ပညာသင်ကျောင်းမှအစိုးရကျောင်းလုပ်ရန်နှင့်ကျောင်းဆရာဆရာမများအားအစိုးရလစာအတိုင်းတိုးမြှင့်ပေးရန်အကြပ်ကိုင်လာသည်။

အစိုးရကျောင်းအဖြစ်မခံဘဲအစိုးရအသိအမှတ်ပြုကျောင်းအဖြစ်လက်ခံပြီးဆက်ဖွင့်သည်။အစိုးရကျောင်းဆရာဆရာမများ၏လစာမှာမူလတန်း(၄၀)အလယ်တန်း(၁၂၀)နှင့်အထက်တန်း(၂၄၀)ဟုသတ်မှတ်ထားသော်လည်းဤကျောင်းတွင်မူလတန်းပြ(၈၀)အလယ်တန်းပြ(၁၁၀)နှင့်အထက်တန်း(၁၂၀)ဟူ၍သတ်မှတ်ပေးပြီးဖဆပလအစိုးရ၏

ခြေစိုက်မှုကို ကျော်လွှားနိုင်ခဲ့သည်။

နောက်တနှစ်(KYO) Karen Youth Organization) ကရင်လူငယ်အဖွဲ့မှခြေစိုက်လာပြန်သည်။ဤကျောင်းသည်ကေအေန်ယူခေါင်းဆောင်မန်းဘဇန့်တို့မှဦးစီးဖွင့်လှစ်ထားသဖြင့်(KYO) မန်းဝင်းမောင်တို့မှမကျေနပ်ကြပေ။ထို့ကြောင့်၎င်းတို့စည်းရုံးသိမ်းသွင်းထားသော(BED) ပညာရေးဝိဇ္ဇာဘွဲ့အရာမနှစ်ဦးအားခေါ်သွင်းလာသည့်ကျောင်း၏တိုးတက်မှုကိုအဟန့်အတားလုပ်ရန်ဖြစ်သည်။

(KYO) ဆရာမနှစ်ဦးမှသတင်းကျွတ်တွင်ကျောင်းတလပိတ်ရေးကိုကန့်ကွက်ပြီး(၁၈)ရက်သာပိတ်ရန်အဆိုတင်သွင်းသည်။သို့သော်၎င်းတို့အဆိုတင်သွင်းမှုအားပယ်ချခဲ့ကြသည်။ဆက်လက်၍၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ(၁၁)နေ့တွင်မအူပင်မြို့ပေါ်၌ကျောင်းလုံးကျွတ်ဆန္ဒပြပွဲကြီးစီစဉ်သည်ကို၎င်းတို့မှကန့်ကွက်ဟန့်တားကြသည်။ထိုသို့ကန့်ကွက်ဟန့်တားမှုကိုအချို့ကျောင်းသားများမှခင်ဗျားတို့သစ္စာဖောက်တွေ့ဟုပြောဆိုကြသဖြင့်ကျောင်းသားထုအတွင်း၎င်းတို့ခြေစိုက်မှုများဆုံးရှုံးသွားခဲ့သည်။

တနေ့တွင်ဧရာဝတီတိုင်း ကရင်ပညာဝန်မှ “ဟေ့-မန်းဘဇန့် မင်းကျောင်းအုပ်လုပ်နေတယ် မဟုတ်လား။ကျောင်းအုပ်လုပ်ပြီးဘယ်လိုလဲ”ဟုမေးလာသဖြင့် “ဒီလိုပေါ့ ပညာဝန်ရယ် အမျိုးသားရေးအတွက် လုပ်ရတာပေါ့”ဟု ပြန်ဖြေကြားလေသည်။ ထိုအချိန်၌ တမျိုးသားလုံးမှအမျိုးသားရေးစိတ်ဓါတ်များတက်ကြွနေသဖြင့်တိုင်းပညာဝန်မှ ပင်ရောက်ဟန့်တား ခြင်းမပြုပေ။

စော ဘဇန့်မှ မန်းဘဇန့်သို့ ပြောင်းလဲခေါ်ရခြင်းနှင့် ပတ်သက်၍ ဥက္ကဋ္ဌကြီးမန်းဘဇန့်မှ -

“မန်းတတ်တာနဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်တယ်အခြားကြောင့်မဟုတ်ဘူး။ကျွန်တော်တို့ကရင်ထဲမှာ အစွဲအလန်းရှိတယ် ဒီအဖွဲ့အစည်းဟာ စကော ဦးဆောင်တာလား ပိုးဦးဆောင်တာလားပေါ့။ ကျွန်တော်တို့ကတော့မလိုပါဘူးပိုးဖြစ်ဖြစ်စကောဖြစ်ဖြစ်ဦးဆောင်ရင်ပြီးတာပဲဒါကြောင့်ကျွန်ုပ်နာမည်ကိစ္စစာဘဇန့်ကနောက်ဇန့်လို့ ပြောင်းတတ်လိုက်တယ်။ မန်ဘဇန့်ဖြစ်သွားတယ်။ မန်းတတ်ချင်လို့ပိုးကရင်အစွဲကြီးလို့မဟုတ်ဘူးတဖက်က ပိုးကရင်လူထုကို စည်းရုံးဘို့ ပိုးကရင်တွေ တော်လှန်ရေးမှာ ပါဝင်လာဘို့ဖြစ်တယ် ဒီလိုမှ မလုပ်ရင် ပိုးကရင်တွေ သိပ်ဘဝင်မကျဘူး။တို့မန်းတွေလည်းပါတယ်ဆိုတော့သူတို့သဘောကျတယ် လုပ်ငန်းအောင်မြင်ရေး အတွက်

ပေါ့” ဟုဖော်ပြသည်။

ဤကျောင်းသည် ပညာရေးဘက်တွင် အောင်ချက် ကောင်းခြင်း အမျိုးသားရေး လှုပ်ရှားမှုသည် ကျောင်းလုံး ကျွတ် ဆန္ဒပြခြင်းနှင့် ကေအန်ယူကျောင်းဖြစ်သောကြောင့် ဖဆပလအစိုးရမှူးချုပ်မှန်းကျိုးနေသည်ကရင်အမျိုးသားများ လက်နက်ကိုင်တော်လှန်ရေးစတင်သည့် (၁၉၄၉) ခုနှစ် ဇွန်လ(၃၁)ရက်နေ့၌ (KNDO) ကိုမတရားအသင်း ကြေငြာပြီးဤကျောင်းအားမီးရှို့ ဖျက်ဆီးလိုက်တော့သည်။

ဖဆပလအစိုးရ၏ မီးကင်ရှို့မှုကြောင့်ကရင်အမျိုးသား အထက်တန်းကျောင်းကြီးသည်မီးလောင်ပြာကျပျက်စီး သွားပြီဖြစ်သော်လည်းကရင်တမျိုးသားလုံး၏ နှလုံးသား တွင် ဤသို့ သော အထက်တန်းကျောင်းများကော လိပ်တက္ကသိုလ်များဆေးတက္ကသိုလ်များစက်မှုတက္ကသိုလ် စိုက်ပျိုးရေးတက္ကသိုလ်စစ်တက္ကသိုလ်စသည်တက္ကသိုလ် များအာနာဂါတ်တွင်ဖွားမြင်လာမည့်အဘကရင်ပြည်တွင် အနှံ့အပြားပေါ်ထွက်လာမည်ဟုမျှော်လင့်ယုံကြည်နေသည်။

ကျောင်းသားလေးများ၏စာအံသံတေးသီသံနှင့် ခေါင်းလောင်းသံများသည်အဘကရင်ပြည်၏ထက်ဝေဟင် ကောင်းကင်ပြင်၌အမြောက်သံဗုံးသံစိန်ပြောင်းသံများကို ဖုံးအုပ်လွှမ်းခြုံသွားလိမ့်မည်ဟု ယုံကြည်မျှော်လင့် နေကြသည်။

မအူပင်မြို့ ကရင်အမျိုးသား အထက်တန်း ကျောင်း ကြီး မီးလောင်ပြာကျသွားသည်နှင့် မန်ဘဇန်၏ အမျိုးသား ကျောင်းအုပ်ဘဝသည်လည်း တခန်းရပ်သွား ရလေသည်။

### အပိုဒ်(၁၁)

မန်းဘဇန်နှင့်မန်းစိန်ပွင့်

မန်းဘဇန်နှင့်မန်းစိန်ပွင့်ကိုနှစ်ဦးသည်စာရေး သူ၏ဖခင်နှင့်အဘိုးများဖြစ်ကြသည်။၎င်းတို့နှစ်ဦး၏ (ကရင်တော်လှန်ရေးအပေါ်အမြင်နှင့်သဘောထား)ကို ရသမပျက်စေခြင်းငှာဥက္ကဋ္ဌကြီးမန်းဘဇန်ကိုယ်တိုင်အသံ သွင်းခဲ့သည်တိတ်ခွေမှတိုက်ရိုက်ကူးယူဖော်ပြထားပါသည်။ ဥက္ကဋ္ဌကြီးမန်ဘဇန်မှ -

“ကျွန်ုပ်အဖေကတော့အစိုးရအမှုထမ်း(ဝန်ထောက်) ပေးတာမယူလို့မကျေနပ်ဘူး။ဒါပေမဲ့ထူးခြားတာတခုက (၁၉၄၈)ခုနှစ်ဖေဖော်ဝါရီလ(၁၁)ရက်နေ့ဆန္ဒပြပွဲကိုသူ သွားကြည့်တယ်။တောကတက်လာတဲ့ကရင်(၂၀၀၀၀)ကျော် ကမြို့ထဲမှာဆန္ဒပြကြတယ်။မအူပင်မြို့ပေါ်မှာတော့ကရင် အိမ်ခြေ(၅၀)လောက်ဘဲရှိတယ်။ကရင်လူထု(၂၀၀၀၀)

လောက်ဆန္ဒပြကြတော့ဒီလောက်အံ့ကြွနေပါလား။ညီ ညွတ်နေကြပါလားဆိုတာသူတွေ့သွားတယ်။ဒီတော့မှငါ သားလုပ်တာအတော်အောင်မြင်နေပါလားဆိုတာသိသွား ပြီးဘာမှမပြောတော့ဘဲငြိမ်နေတော့တယ်”။

“တခုတော့ထူးခြားတာရှိတယ်။ကျွန်တော်တို့အတူ တူတအိမ်တည်းနေတဲ့ကျောင်းအုပ်လုပ်တော့တာကတက် လာတဲ့ကျေးရွာဥက္ကဋ္ဌတွေ၊မြို့နယ်ဥက္ကဋ္ဌတွေနဲ့ဆွေးနွေး တာကိုသူနားထောင်ပြီးစိတ်ဝင်စားလာတယ်။ထောက်ခံ လာတယ်။ဒီလိုလုပ်နေတာတွေကိုသိပ်ပြီးမကန့်ကွက်တော့ ဘူး”။

“အဲဒီလိုမြို့နယ်ခေါင်းဆောင်တွေကျေးရွာခေါင်း ဆောင်တွေနဲ့တွေ့ဆုံတာကိုသူသိပ်ပြီးသဘောကျတယ်။တ နေ့အကြောင်းတခုပေါ်လာတယ်။(၁၉၄၈)ခုနှစ်မတ်လ(၁) ရက်နေ့အစည်းအဝေးပြီးတဲ့အခါကရင်တွေသိပ်ပြီးအံ့ကြွ လာတယ်။ဖဆပလအစိုးရကသူ့အစီအစဉ်တွေမအောင်မြင် တော့ဘယ်လိုတွေ့ခေါ်လာသလဲဆိုတော့ဒီကိစ္စမှာတကယ် အရေးကြီးတဲ့ပုဂ္ဂိုလ်ကတော့စောဘဦးကြီးနဲ့မန်းဘဇန် ဘဲဖြစ်တယ်။မန်းဘဇန်ကိုတခုခုလုပ်လိုက်မယ်ဆိုရင်ကရင် တွေအံ့ကြွမှုဟာတခုဖြစ်သွားနိုင်တယ်ဆိုတဲ့အတွေးအ ခေါ်ဝင်လာတယ်”။

“ဟုတ်ပါတယ်။ကျွန်တော်(KNDO)ကိုကိုင်တော့ လှုပ်ရှားမှုတွေအားလုံးကို(KNDO)ကလုပ်တယ်။စောဘဦး ကြီးကတော့ဩဇာရှိတဲ့ခေါင်းဆောင်တယောက်။သူတို့ဘာ စီစဉ်သလဲဆိုရင်ကျွန်တော်အလုပ်မလုပ်နိုင်အောင်ကျွန်ုပ် ကိုဖမ်းဘို့စီစဉ်လာတယ်။အဲဒီလိုဖမ်းခင်သတိပေးတဲ့အနေ နဲ့ဦးနုကစောဘဦးကြီးကိုခေါ်ပြောတယ်”။

“ခင်ဗျားမန်းဘဇန်ကိုပြောလိုက်ပါ။ဒီလိုတော့မလုပ် ပါနဲ့အခြေအနေတွေသိပ်ဆိုးနေပြီ။ကျွန်တော်တို့မန်းဘဇန် ကိုတခုခုလုပ်ရလိမ့်မယ်လို့ပြောကြောင်းစောဘဦးကြီး ကကျွန်ုပ်ကိုခေါ်ပြောတယ်။

“ဟေ့-ဘဇန်မင်းကိုဖမ်းလိုက်မယ်တဲ့”

“ဖမ်းရင်လဲဖမ်းပေါ့ဗျာ။ကျနော့်ကိုဖမ်းရင်အလုပ်လုပ် လို့မရဘူးဒါပေမဲ့ကျနော်တို့ပြန်နောက်ဆုတ်လို့မရဘူး။ ဒါဟာသူ့ကာလသူ့အချိန်နဲ့ဖြစ်ပေါ်လာတဲ့ကိစ္စပဲ။ဒီတော့ ကျွန်တော်ဆက်လုပ်ရမှာပဲ”လို့ပြောတော့ဥက္ကဋ္ဌကြီး စောဘဦးကြီးက“အေး-ကြည့်ဦးတော့သာနေပေါ့”လို့ခံ တယ်။ဦးနုတို့ဖဆပလအစိုးရကဖမ်းမယ်ဆိုတာကိုကျ နော့အဖေသိလာတယ်။ဖမ်းမယ်ဆိုတော့ကျနော့်မှာ

အခက်အခဲရှိတယ်ဖမ်းမယ်ဆိုရင် အလုပ်မလုပ်နိုင်တာ တကြောင်း၊ နောက်တချက်ကျနေ့ခလေးတွေကိစ္စ၊ ဒီ သံယောဓဉ်ကြောင့် ပေါ့နဲ့တော့ စိတ်ပူတယ်။ ဒါပေမဲ့ ကျနော်သိပ်မမူဘူး။ ကျနော်လုပ်ရမဲ့အလုပ်ကသိပ်ပြီး တိုးတက်အောင်မြင်နေတယ်။ ကျနေ့ကိုဖမ်းမယ်ဆိုတာ အဖေကကြားတော့ခေါ်မေးတယ်။

“ဟော့ဇန်မင်းကိုဖမ်းမယ်ဆို” အဲဒီလိုပဲ “ဥက္ကဋ္ဌကြီး စောဘဦးကြီးကပြောတယ်” “အဲဒါမင်းဘယ်လိုလုပ်မလဲ” “အဖမ်းခံရရင်တော့ ကျနေ့အလုပ်လဲထိခိုက်မယ်။ ကျနေ့ သားမယားတွေအတွက်လဲပူပန်တယ်။ သူတို့အတွက်အိမ် ထောင်ရေးဝမ်းရေးပြဿနာတွေ” ဒီတော့အဖေက “အိမ် ထောင်ရေး၊ ဝမ်းရေးပြဿနာတွေဟုတ်လား၊ မင်းကိုအရင် တုံးကဘယ်သူကြွေးထားလဲ၊ မင်းနိုင်ငံရေးလုပ်တဲ့အခါ အမျိုးသားရေးလုပ်တဲ့အခါ ငါပဲကြွေးနေတယ်၊ အခုမင်းအ ဖမ်းခံရရင် ငါပဲကြွေးရမှာပေါ့” တဲ့ ကျနော် သိပ်အံ့အား သွားတယ်လမ်းလဲသာတယ်။ ကျနော်အဖေကဆက်ပြောတယ်။ မင်းအလုပ်ကတော့ အခုမှန် ပြီကွ၊ ဒါပေမဲ့ ဒီလိုရှိတယ်။ အမျိုးသားရေးလုပ်ရင် အဖမ်းခံရမယ်။ ထောင်ကျမယ်။ သေ မယ်။ မင်းကြည့်ပေါ့ ကွာ၊ အိန္ဒိယပြည်လွတ်လပ်ရေးရသွား ပြီးမဟုတ်လား။ ဘယ်သူလုပ်လဲ၊ ဂန္တီလုပ်တယ်။ ဂန္တီဘယ်နှစ် ကြိမ်ထောင်ကျသလဲဆိုတာမင်းသိသားပဲ။ အေး- အဲဒီလို လုပ်ရမှာပဲကွ” အဲဒီလိုကျနေ့အဖေကပြောလာတော့ အင် မတန်အားတက်ဝမ်းသာသွားတယ်။ (ဟုတ်ပြီ ငါအလုပ်တ ခုတော့ အောင် ပြန်ပြီ) ဆိုပြီး အမျိုးသားရေးအဖွဲ့က စိတ်ဓါတ်တက်ကြွလာတယ်။ အလုပ်လုပ်၍ပိုပြီး စိတ်ဓါတ် တက်ကြွခိုင်မာလာတယ်။ နောက်တချက်ကတော်လှန်ရေး စပြီး (၁၉၅၀) ခုနှစ်မှာ ကျနော် အဖေဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်။ သူမကွယ်လွန်မီစာတစောင်ရေးထား ခဲ့တယ်။ ဒီစာမှာဘယ်လိုပါသလဲ ဆိုတော့- “ငါ့သား-မင်း ဒီနေ့လုပ်နေတဲ့အလုပ်ဟာမှန်တယ်၊ ဒီတော့မင်းဒီအလုပ်ကို ရှေ့ဆက်သွားပါ။ နောက်ပြန်လှည့်မကြည့်နဲ့ ပြဿနာတွေ တော့ရှိလာမယ်၊ ဘာဘဲရှိရှိပေါ့လေ၊ ကျမ်းစာထဲမှာပါတယ် မဟုတ်လား၊ လယ်သမားတယောက်ဟာ သူတမန်းရအောင် လယ်ထွန်တာ ရှေ့မှာခြံတွေ၊ ငုတ်တွေ ဘာတွေပဲရှိရှိ ရှင်း ပစ်ပြီး တမန်းရအောင်လုပ်သလို မင်းတို့အခုလုပ်နေတဲ့ တော်လှန်ရေးမှာ ဘယ်လိုအခက်အခဲ အနှောက်အယှက် အတားအဆီးတွေရှိရှိ ရှေ့ကိုသာ တစိုက်မတ်မတ်သွား၊ ကိုယ်လုပ်မဲ့အလုပ်ကိုသာလုပ်၊ မင်းအခုလုပ်နေတဲ့တော်လှန်

ရေးဟာမှန်တယ်။ ဒါအောင်ရမယ်။ ငါ့သား - မင်းတခု နားလည်ရမှာက-ဘုရားသခင်ကိုမမေ့ပါနဲ့၊ ဘုရားသခင်ကို ဦးထိပ်ထားပြီးတော့ မင်းလုပ်သွားမယ်ဆိုရင် အောင်မြင် မှာဖြစ်တယ်” ဆိုတဲ့စာလေးရေးပေးခဲ့တယ်။ ဒီစာကိုဖတ်ပြီး ငါတော်လှန်ရေးလုပ်ငန်းတဝက်အောင်ပြီကွလို့ဝမ်းသာသွား တယ်။ ဘာပဲဖြစ်ဖြစ် ငါသေရင် သေပါစေ ငါ့လုပ်ငန်းဟာ မှန်ကန်တယ်။ မွန်မြတ်တယ်။ ပြီးဆုံးတဲ့အထိ ငါလုပ်သွား မယ်လို့သံမိဌာန်ချလိုက်တယ်။ ကျနေ့အဖေရဲ့သဘောထား ပြောင်းသွားမှုဟာ ကျနေ့ရဲ့အောင်မြင်မှုတရပ်လို့ ကျနော် ခံယူတယ်။ အဲဒီအဖေစကား အဖေသေတမ်းစာဟာ ဒီနေ့ အထိကျနေ့ဦးနှောက်ထဲမှာရှိတယ်။ အဲဒီသေတမ်းစာဟာ အကြပ်အတည်းတွေတိုင်း ကျွန်တော်သတိရပြီး အကြပ်အ တည်းကိုရင်ဆိုင်ကျော်လွှားခဲ့တယ်။ ဖြေရှင်းနိုင်ခဲ့တယ်ဟု ပေါ်ပြခဲ့သည်။

မန်းစိန်ပွင့်နှင့်မန်းဘဇန်ဆိုသည်မျိုးချစ်ပုဂ္ဂိုလ်နှစ်သည် တော်လှန်သည်ကရင်မျိုးဆက်သစ်များမွေးဖွားပေးခဲ့ပြီး လူ လောကမှအသီးသီးထွက်ခွါသွားကြပြီးဖြစ်သည်။ သို့သော် ၎င်းတို့ချမှတ်ပျိုးထောင်ပေးခဲ့သည့် အမျိုးသားဒီမိုကရေစီ ရေး၊ တန်းတူရေး၊ လူမျိုးစုံသွေးစီးချစ်ကြည်ရေးနှင့် ယာယီ ငြိမ်းချမ်းရေးအသီးအပွင့်များ၊ ဝေဆာစွာဖူးပွင့်လာစေရန်၊ ဆန္ဒပြအပ်ပါသည်။

(ဖူးကီးဒိုရေးသားသော “မန်းဘဇန်နှင့်ကရင် တော်လှန်ရေး” လုံးချင်းထုတ်ဝေရန်စတင်ရိုက်နှိပ် နေပြီဖြစ်ပါသည်။ မကြာမီစာဖတ်ပရိတ်သတ်များ ဖတ်ရှုရတော့မည်ဖြစ်ပါသည်။ စာအုပ်မထွက်မီကရင် သမိုင်းသုတေသနစာစောင်မှ၊ အခန်းဆက်ထည့်သွင်း ဖော်ပြသွားရန်ဆုံးဖြတ်လိုက်ပါသည်။ ထိုသို့စီစဉ်ရခြင်း မှာနိုင်ငံသစ်ပရိတ်သတ်များလေ့လာရန်ဖြစ်သည်။

“မန်းဘဇန်”သည် “စောဘဦးကြီး” ကျဆုံး သွားပြီးနောက်ကရင်တော်လှန်ရေးကိုအညံ့မခံ၊ ဒူးမ ထောက်စတမ်းရှေ့ဆောင်ခဲ့သူတဦးဖြစ်ပြီး၊ တမျိုး သားလုံးကကြည်ခဲ့ရသူတဦးဖြစ်သည်။ သူ့ဘဝသည် ကရင်ဘဝ၊ သူ့သမိုင်းသည်တမျိုးသားလုံး၏သမိုင်း ဖြစ်သည်။ ကရင်တော်လှန်ရေးသမိုင်းတလျှောက်ခေါင်း ဆောင်ကြီးမန်းဘဇန်၏စွမ်းဆောင်ချက်များကိုရေး သားထားသောဤစာအုပ်တွင် မျက်မှောက်နှင့်အနာ ဂတ်ကရင်လူငယ်များအတွက်နိုင်ငံရေးအတွေ့အကြုံ

-စာမျက်နှာ ( ၄၁ ) သို့

# Bibliography on the Karen people in Burma and Thailand

## Compiled by Kennedy Tapa (a) Tin Maung Lwin

1. ANLERTON, J.P. "A journey along a part of the Siam Burma frontier." in Journal of Siam Society 18, pt. 2 (1924) 111-134  
Daily record of the journey and the Karen villages.
2. \_\_\_\_\_ "Karenerne in Siam." In Geografisk Tidsskrift (Copenhagen) 31(1928) 233-242.  
In Danish with English summary about racial and ethnological description about Karenni in Siam.
3. "Some notes about the Karens in Siam." In Journal of Siam Society 17, pt.2 (1923) 51-58.  
Short notes on location, dress, economy and religions of the Karens.
4. ANDERSON, Kirsten Ewers. "Elements of Pwo Karen Buddhism." In Lampang Reports. Copenhagen: Scandinavian Institute of Asian Studies, 1976. pp. 269-274, ISEASL, Origin and religion of Pwo Karen in Thailand.
5. AREA handbook for Burma. Washington D.C.,: Government Printing Office, 1971. pp. 79-85. ISEASL/NL/NUSL  
Population, history and culture of the Karens in Burma.
6. ARMSTRONG, Mrs. W.F. Karen folk-lore. Edinburgh: Morrison, 1931. 31p.
7. BA MAW, Dr Breakthrough in Burma: memoirs of a revolution, 1939-1945. New Haven: Yale University Press, 1968. pp.186-198. ISEASL/NL/NUSL  
Racial conflicts between Burman and Karen, and post war insurrection.
8. BAINBRIDGE, Lucy S. Jewels from the orient. New York: Ravell, 1920. 125p
9. BARTH, Fredrik. Ethnic groups and boundaries. Boston: Little, Brown and Company, 1963.
10. BASTIAN, Adolf. Die Karen, in Yunzalen-district" In Z Ges Erdk i (1866) 128-132.
11. BENNETT, Cephas. An Anglo-Karen vocabulary. 2nd ed. Tavoy: Karen Mission Press, 1875. 148p.
12. BHA TUI, Rev The union of the Karen tribes: minutes of the second annual meeting of the Karen trading soc., etc Rangoon, 1012.
13. BINNEY, MRS.. John G. Twenty-six years in Burmah records of the life and work of John G. Binney. Philadelphia: American Baptist Publication Society 1880. 384p, ISEASL.
14. BIXLER, Norma. "The Karen" In Burma: a profile. New York: Praeger, 1971. pp. 136-139. ISEASL/NL/NUSL/Different clans including Kayah and pa O.
15. BLACRWELL, Geo E. The Anglo-Karen dictionary .. Rangoon: Karen Mission press. 1937. 543p
16. BLANCHARD, Weddell. Thailand (Country Survey Series) New Haven: Human Relations Area Files, 1958. 528p NL.
17. \_\_\_\_\_ Thailand: its people, its society its culture. New Haven: Harf Press, 1966. 64p ISEASL/ NL/ NUSL Society ,

- culture of the people in thailand including Karen.
18. BOON Chuey Srisarasdi. Karen or Yang In the hill tribes of Siam Bangkok Bamrung Nukoul Kit Pr. 1967 pp. 137-154. ISEASL. About Skaw, Pwo, B'ghwe and. Taungthu Karens. (Mostly illustrated.)
  19. BRAYTON, D.L. A primer of the Pwo-Karen language 1919.
  20. \_\_\_\_\_ First year Karen language study. Rangoon: Karen Baptist Mission, 1925. 28p.
  21. BRINGAUD, J.B. Les Karins de la Birmanie etude ethnologique In Missions Catholiques 20 (1888) 283-285. Religious traditions marriage and family among the Sgaw Karen.
  22. \_\_\_\_\_ "UN chapitre de l'ethnographie des Birmans Karins" In Missions Catholiques 28(1896) pp. 510-512 537-539. Medicine, funeral customs concept of after life.
  23. BROCKETT, L.P T he story of the Karen Mission in Bassein 1830-1890. Philadelphia: American Baptist Publication Society, 1891.160p.
  24. BROWN Nathan. "Comparative vocabulary of the Sgau and Pwo Karen dialects," In Journal of American Oriental Society (1854) 317-326.
  25. BROWN, B.J.R. Elementary handbook of the Red Karen language. Rangoon: Supt. of government Printing, 1900. 84p
  26. BROWN, Edmond Charles. The coming of the great queen: a narrative of the acquisition of Burma. London: Harrison and son, 1888 pp.300-325. NL
  27. BRUNEAL, Jean Michel. Villages Karen du nord-ouest de La Thailand: etude geographique. Paris: Bibliotheque nationale, 1967. pp. 25-41. ISEASL.
  28. BRYCE, J. Annan. "Burma: the country and people" In proceedings of the Royal Geographical Society n.s.8 (1886) 481-501. About Karen people including folding ethnic map.
  29. BUNKER, Alonzo. "On a Karen inscription plate" In Journal of American Oriental Society 10(1872) 172-176. Held by a Karen village chief, who exercised his power through the plate.
  30. \_\_\_\_\_ "The Padaungs." In Baptist Missionary Magazine 57(1877)364-366.
  31. \_\_\_\_\_ A priesthood and sacrifices among the hill tribes of Burma." In Missionary Review of the world, n.s.6(1893)329.
  32. \_\_\_\_\_ Sketches from the Karen hills. New York: Ravell, 1910.215p. Memoirs of a missionary among the red Karen and Toungoo Karen.
  33. \_\_\_\_\_ Soo Thah: a tale of the making of the Karen nation. New York: Ravell, 1902. 280p. By a resident of 30 years among the Karens. Largely about the Karen in the Toungoo hills.
  34. BURMA. Ma nual. Manual of the use of Karen licensees under section 9 of the Indian Christian marriage act 1872...1908 p.UCL. About Karen marriage law.
  35. BURMA (Union) KNDO insurrection. 2nd ed. Rangoon: Government printing press, 1949. 59p.(Microfilm).ISEASL/UCL.

- After the independence of Burma from the British rule, the armed Karen revolt against the Burmans.
36. BURMA and the insurrections. Rangoon: Government of the Union of Burma publication, 1949. 63p. ISEASL/NL/UCL.  
The organizations and the insurrections of KNLO in Burma.
  37. BURMA pamphlets no.6. "The hill peoples of Burma." by H.N.C Stevenson. London: Longmans, 1944. pp. 1821. ISEASL/ NL/UCL.  
History, population and culture of the Karen people in Burma.
  38. BURMA pamphlets no.8. "The Karens of Burma" by Harry 1. Marshall. London: Longmans, 1945. 40p. ISEASL/ NL/ NUSL/ UCL.  
The origin of the Karen people in Burma, their culture and population.
  39. BURMA Socialist programme party Central Organizing Committee. 469p ISEASL/UCL.  
Culture, customs and religion of the Karen people. (Written in Burmese.)
  40. BUSHELL, N. "Notes on the work of the Pwo Karens." In Baptist Missionary Review 23 (1918)9-12.  
Stresses need for more missionaries among the Karen.
  41. CADY, John F. "The Karen rebellion." In a history of modern Burma. Ithaca: Cornell University press, 1969. pp. 389-603. ISEASL/NL/UCL  
The rebellion of the Karen National Defence Organization against Burma army.
  42. \_\_\_\_\_ The United States and Burma. Cambridge: Harvard University press, 1976. pp.135-136. ISEASL/NL/NUSL.  
Army volunteers, national association, youth organization and Karen constitutional role.
  43. CARPENTER, Chapin Howard. The Anglo-Karen handbook and reader. Rangoon: Anglo-Burmese Mission press, 1875. 460p.  
Karen words printed in Burmese characters.
  44. \_\_\_\_\_ Self support, illustrated in the history of the Bassein Karen Mission from 1040- 1080. Boston: Rand Avery and Co., 1883. 426p ISEASL/NL.  
History and missionary works in Bassein.
  45. \_\_\_\_\_ "A tour among the Karens of Siam," In Bassein. Missionary Magazine, 53(1873)9-16.
  46. CATHCART, William. The Baptist encyclopedia. Philadelphia: Everts, 1893. (2 vols)  
A dictionary of the doctrines, ordinances, usages, confessions of faith, sufferings, labors and the general history of the Baptist denomination in all lands.
  47. CHANEY, G.E. A survey of the A.B.M. station, pwo Karen, Maubin, Burma. Rochester, New York: M.A Thesis, submitted to Colgate-Rochester Divinity School, 1930. 35p
  48. CHRISTIAN, John Leroy. Modern Burma: A survey of political and economic development. Berkeley: University of California press, 1942. 381p. NL.
  49. CLEMENT, John. Memoir of Adoniram Judson: being a sketch of his life and missionary labours, Auburn, New York: Derby, 1857. 366p ISEASL.  
Missionary works among the Karens.

50. COCHRANE, Henry park. Among the Burmese : a record of fifteen years of work and its fruitage. 1904, 281p. UCL.
51. COCRE, J.R. " phlong (pwo Karen of Amphur hod) In Thonemes and orthography in eight marginal languages of Thailand, William A. Smalley, ed. Chiang Mai (1967). pp. 148-197. mimeographed.
52. COOLER, Richard Morrall. The Karen bronze drums of Burma: the magic pond. Ithaca, New York: Cornell University, 1979. ISEASL/NL.
53. COOMBER, A.W.R. "Selection of headman among the Karens in Burma, In Man 47 (1947) 36.
54. CROSS, Edmund B. A dictionary of the Sgau- Karen Language. Rangoon: Anglo-Burmese Mission press. 1896. 1341p.  
English to Karen dictionary.
55. \_\_\_\_\_ "How the work of Christian missions began among the Karen." In Baptist Missionary Magazine 56(1876) pp.137-138.
56. \_\_\_\_\_ An introduction to the science of astronomy, designed for the use of the higher Karen schools. Rangoon: American Baptist Mission press, (19--).
57. \_\_\_\_\_ "On the Karens" In Journal of the American Oriental Society 4(1854) 289-316.  
Origin, traditions, prophets, religion and mythology of the Karen.
58. CROSTHWAITE, Sir Charles R.T "The Karennis of Red Karens and Saw La Paw." In The Pacification of Burma. London: Frank Cass, 1968. pp. 183-208. ISEASL/RNL.  
About the Karenni chief called, Saw La Paw.
59. CRUMB, A.V.B. "Karenee and the Red Karens." In Baptist Missionary Magazine 62(1882) 98-103.
60. CURRIER, Raymond p. "Nationalism in Burma" In Missionary Review of the world 47(1924) 98-103.
61. DAUTREMER, Joseph. "The races of Burma." In Burma under British rule. London: T. Fisher Unwin, 1913 pp 76-110. ISEASL/NL.  
Customs and history of the Karen and Karenni.
62. DESAI, W.S. "Burma's Karens in revolt." In a pageant of Burmese history. Bombay: Orient Longmans, 1961, pp. 283-290. ISEASL/NL.  
The revolt of the KNDO against the government.
63. \_\_\_\_\_ The Karen of Burma. New Delhi: Indian Council of World Affairs, 1950. pp 227-282. ISEASL/UCL.
64. De VOUNG, John E. Village life in modern Thailand.  
Berkeley: University of California press. 1955.
65. DUERR, Ludwig. "Die Karenen." In Deutsche Rundschau fuer Geographic und Statistik 20(1897) 116-122.
66. DUN, Smith. Memoirs of the four-foot colonel. Ithaca, New York: Department of Asian Studies, Cornell University, 1980, 125p. NL
67. ENRIQUEZ, C.M A Burmese Wonderland: a tale of Travel in lower and upper Burma. Calcutta: Thacker, Spink, 1922. pp. 29-36.  
ISEASL
68. ETHNIC adaptation and identity: the Karen of the Thai frontier with Burma, ed. by F. Keyes. Philadelphia: Institute for the Study of Human Issues. 1979. 278p. ISEASL/NL/NUS
69. FERGUSSON, Bernard. Beyond the Chindwin. London: Collins, 1945. 255p.
70. FERRARS, Max. "Karens." In Burma. 2nd ed. London: Sampson Low, 1901. pp. 147-154. NL/NUSL  
Village life, customs and religion of the Karens in Burma.

71. FOUCAR, E.C.V "Rebellion." In I lived in Burma. London: Dennis Dobson, 1959. pp.226-240. NL/NUSL.  
Rebellion of the KNDO against the Government.
72. FURNIVALL, J.S. Colonial policy and practice. Washington Square, New York : New York University Press, 1956. 569pp.NL.
73. \_\_\_\_\_ "Further notes on Shin-ma-le " In JBRS 9 (1919) 158p.UCL.  
Karen triennial ceremony involving boat, exclusion of meat, abstention of the pongyis.
74. \_\_\_\_\_ The governance of modern Burma. Today copy. 238p. UCL.
75. \_\_\_\_\_ "Meitteye and Shinmali" In JBRS 9 (1919) 158p.UCL.
76. GILMORE, David C. grammar of the Sgaw-Karen language. Rangoon: Thinney. 1895. 51p.
77. GILMORE, David C. "Karen Folklore 1: the legend of Taw-te-po." In JBRS 1;PT.1:(1911) 75-82. UCL..  
Legendar"hero who is expected to appear as a deliverer of his people.
78. \_\_\_\_\_ "Karen folklore 11: the fall of man" In JBRS 1: pt.2(1911)36-42 UCL.  
Argues that the Karens came under influence of Jewish or Christian people before 1827.
79. \_\_\_\_\_ "The Karen traditions" In JBRS Vol. 1 UCL.
80. \_\_\_\_\_ "Phonetic changes in the Karen languages." In JBRS 8 (1918) 113-119. UCL.
81. Gould, E.B. Eastern Karennee and Siamese claims. London: Foreign Office Archives, 1889.
82. GYI Maung see MAUNG GYI.
83. HACKETT, William D. The Pa-O people of the shan State Union of Burma : a sociological and ethnographic study of the Pa-O (Tanugthu)people. Ph.D dissertation, Cornell University, 1953.
84. HAMILTON, J.W. "Banhong" social structure and economy of a Pwo Karen village in Northern Thailand. Ph. D, dissertation. University of Michigan, 1965 ISEASL.  
Social life, customs economic conditions of Pwo Karen in Thailand.
85. \_\_\_\_\_ "Effects of the Thai market on Karen life," In Practical Anthropology 10(1953)209-215.
86. \_\_\_\_\_ Karen social structure and social relations:anatomy and physiology. Paper presented at the annual meeting of the American Anthropological Association.1963.
87. \_\_\_\_\_ Pwo Karen: at the edge of mountain and plain St. Paul: West publishing, 1975. 334p NL/U\NUSL.  
Social life and customs of the Pwo Karen in Thailand.
88. HARRIS, .E.N "Karen achievements and problems. In Baptist Missionary Review 32(1926) 414-418.
89. \_\_\_\_\_ "Touring a mong the mountains Karen of Burma." In Baptist Missionary Review 26(1920)304-308.
90. HARRIS, Edward N. "Our Karen missions and Denver declarations." In Baptist Missionary Review 35(1929) 471-479.  
Need for better agricultural methods, medical missionaries, legal help etc. for Karens.
91. \_\_\_\_\_ "Seventy-five years of the Shwegyin Karen

- mission." In Baptist Missionary Review 35(1929)8-15.
92. \_\_\_\_\_ A star in the east: an account of american Baptist Missions to the Karens of Burma. New York: Ravell, 1920. 223p.
  93. \_\_\_\_\_ "Work among the Karen of Burma, Laos." In Toronto World Wide Evangelization, (1902) 308-314.
  94. HARRIS, Julia E. A history of the Shwegyin Karen mission Chicago: Eaglewood Press, 1907. 55p.  
History, religion and culture of the Shwegyin Karen.
  95. HAUDRICOURT, Andre George. Karen folk-lore tales. Rangoon American Baptist Mission Press, 1908.
  96. \_\_\_\_\_ Les languages der monde. Nour, ed. Paris: 1952 1296p.
  97. \_\_\_\_\_ A propos dela restitution der Karen commun. B.S.L. 1953. pp. 129-132.
  98. \_\_\_\_\_ "Restitution du Karen commun." In Bulletin de la Societe de Linguistique de Paris 42 (1942-45) 103-111.  
Comparison of two Karen dialects with conclusion that Karen seems to be the Tibet-Burman family.
  99. HEALD, P.S. The social progress of the Karen under Christiannty M.A Thais submitted to the University of Chicago Divinity School. 1900. 57p.
  100. HENDERSON, Eugenie. "Tone and intonation in western Bwe Karen." In JBRS fiftieth anniversary publication No.1(1961) 59-69. ISEASL/UCL.  
Dialect of the Bwe Karen.
  101. HINTON, Peter. "Declining production among sedentary swidden cultivators: the case of Pwo Karen." In farmers in the forest; economic development and marginal agriculture in North Thailand, ed. by Peter Kunstadter. Honolulu; University Press of Hawaii, 1978. pp.185-198.
  102. \_\_\_\_\_ The Pwo Karen of Northern Thailand. A preliminary report. Chiangmai: Tribal Research Centre. mimeographed, 1969.
  103. HOUGHTON, Bernard. "Folk-lore of the Sgaw-Karen." from the papers of Saya Kiaw San in the Sa -tu -waw. "In Indian Antiquary 22(1898)284-288.
  104. \_\_\_\_\_ "Short vocabulary of Red Karen." In Journal of the Royal asiatic Society of Great Britain & Ireland (1894)29-49.
  105. IIJIMA, Shigeree. "Cultural change among the hill Karens in Northern Thailand." In Asian Survey 5(1965) 417-423.
  106. \_\_\_\_\_ "Karenzoku no nominkakatei nickeru Kazokugiree (family cults in the peasantization of the Karens)" In The Southeast Asian Studies 5pl.2(1967)80-92.
  107. \_\_\_\_\_ Karen-zoku no shakai bunka hen\_yo, (Social culture changes among the Karens of Thailand.) Tokyo: Sobunsha, 1971.
  108. \_\_\_\_\_ "Socio-cultural change among the shifting culti- varors throgh the introduction of wet rice culture: a case study of the Karens in Northern Thailand. Kyoto: College of agriculture, Kyoto University, 1970. 41p ISEASL.  
Distributions, economic life, and religion of the Karen in Thailand.
  109. JONES, Robert B. The Karen linguistic studies: descriptive and comparative studies, Berkeley : University of California

Press, 1958. 254p.

110. \_\_\_\_\_ Karen linguistic studies: descriptive, comparison and texts. Berkeley: University of California Press, 1961. 283p NL.  
Description of Maulmein Sgaw-Karen, and Karen dialects.
111. \_\_\_\_\_ "Laryngeals and the development of tones in Karen." In JBRS fiftieth anniversary publication No.1 (1961) 101-106. ISEASL/UCL.
112. UORGENSEN, Anders Baltzer. Swidden cultivation among Pwo Karens in Western Thailand. Copenhagen: Scandinavian Institute of Asian Studies, 1976. 00.275-288. ISEASL.  
Agricultural system of the Pwo Karen in Thailand.
113. JUDD, Laurence. Dry rice agriculture in Northern Thailand Data paper 52. Ithaca, New York: Department of Asian Studies, Cornell University, 1964. NL.
114. JURINE, J.C. details seu les Kariens, recueillis par M. Labbe J.C. Jurine, directeur der seminaire des missions estranges. Bulletin of society of Geography 12(1839) 225-252.  
Customs and beliefs of the Karen people.
115. KAN GYI, Thra, Introduction to the study of the Sgaw Karen language. Rangoon: American Baptist Mission Press, 1916. 103p.  
Short anglo-Karen vocabulary.
116. KANNAMPILLY, K.N. The Karen rising in Burma. Burma 1948. 10p.
117. "THE KAREN." In minority groups in Thailand, by American University Cultural Information Analysis Center. Washington D.C: Headquarters, Department of the Army 1970. pp. 793-869. ISEASL.  
Origin, Language, religion and social customs of the Karen in Thailand.
118. "The Karen State," In Burma 3:2 (1955) 74-78. UCL.
119. KANNEY, H. "The Karens of Burmah. In Mission Field 48(1903) 197-203.
120. REYES, Charles F. Thai tribal relations in a frontier district of Thailand, Seattle: University of Washington, Department of Anthropology. Mimeographed. 1969.
121. KHIN, MAUNG NYUNT, Dr. "The Ka -Yans (White Karens) of the Pinlong district." In the Guardian, Jan. 1967. pp. 33-36. ISEASL.  
About the Karen that live in Pinglong district.
122. RUNSTADTER, Peter. The future of upland tribal people in the nations of Southeast Asia: Lua and Karen hill peoples of Northeast Thailand. Paper prepared for the American Anthropological Association meetings, Denver: mimeographed. 1965.
123. \_\_\_\_\_ "The Lua and S'Kaw of Maehongson province." In Southeast Asian tribes, minorities and nations. Princeton, N.J.: Princeton University Press 1967. pp. 639-674.
124. \_\_\_\_\_ "Social-cultural change among Karen two modes of adaptation." In Proceedings of the VIIth International Congress of Anthropological and Ethnological Sciences, 1968. Tohyo and Kyoto, vol II, ethnology. Tokyo: Science Council of Japan, 1969.
125. \_\_\_\_\_ Upland tribal people in the nations of southeast Asia: hill peoples of Northwest Thailand. 1965. V. ISEASL.

- Culture, customs and history of the Karens in Thailand
126. LACRAMPE, M. "Les Kariens de Pegou. Extrait des lettres de M. Lacrampe et de M. Plaisant, Missionnaires Français." In "Nouvelles Annales des Voyages, 122(1849)170-185.  
Mainly on religion of the Karen people.
  127. LANDRY, Lionel, The land and people of Burma Philadelphia: J.B. Lippincott, 1968. pp.93-97. ISEAS/NL
  128. LEHHAN, F.K. "Burma: Kayah society as a function of the Shan Burma, Karen contest." In Contemporary change in traditional societies, vol.2. Urbana: University of Illinois Press, 1967. -1.-104.
  129. \_\_\_\_\_ Karen ethno-history, Karen in Thailand: comments from the anthropology and linguistics of the Kayah, the Shan and Burma. Paper prepared for the symposium, "A pivotal of marginal people: the place of the Karens in southeast Asia." Mimeographed. 1971.
  130. \_\_\_\_\_ "Kayah society as a function of the Shan-Burma-Karen context." In Contemporary change in traditional societies, ed. by Julian H. Steward, Urbana: University of Illinois, 1967. pp. 1-104.
  131. \_\_\_\_\_ Report of a preliminary survey of the position of the Kayah (Red Karen) of Thailand. Mimeographed 1965.
  132. LEWIS, James L. The Burmanization of the Karen people: a study in racial adaptability. Master's thesis, University of Chicago, Divinity School, 1924. 219p.
  133. LOGAN, James Richardson. "On the ethnographic position of the Karen." In Journal of Indian Archipelago and Eastern Asia. Asia. n.s.2 (1858)369-390.
  134. LOO-NEE, Maung. The Karen law books containing notes and extracts of such portions of the Karen, with forms of agreements, deeds, petitions, complaints, etc., useful to Karens. Rangoon: Bennett, American Missionary Press 1881.
  135. LOO-SEWE, Thra. The Karen people of Thailand and Christianity. Typescript, 1962.
  136. LOWE, James. "The Karen tribes or aborigines of Martaban." In Journal of Indian Archipelago and Eastern Asia, Vol. IV (1854)413. ISEASL.
  137. LOWIS, C.C. The tribes of Burma. Rangoon: Government Printing and Stationary, 1949. pp. 43-47 NUSL.  
Different clans of the Karen people and their populations.
  138. LUCE, C.H. "Introduction to the comparative study of Karen language." In JBRS, vol. XIII, pt. I (1959) 1-18. UCL.  
- Dialect and inhabit of the Karens. -
  139. MACGOWAN, D.J. "Notices of the Karens." In Journal of Indian Archipelago and Eastern Asia 5(1851)345-353.  
Religion of the Karens.
  140. MACMAHON, Alexander Rushton. "Etymology of the word Ja reb" In Phoenix 3, no. 28 (1872) 6-67.
  141. \_\_\_\_\_ "Karenni and the Red Karens." In Asiatic Review 8(1889)144-167.
  142. \_\_\_\_\_ The Karens of the golden Chersonese. London: Harrison, 1876. 423p. NUSL/UCL  
History and culture of the Karen people.

143. \_\_\_\_\_ "Spatulancy or augury by fowl's bones among the Karen of Burma." In Phoenix 3,no.25(1872)9-11
144. MASON, Ellan H.B. Great expectations realized : or civilizing mountain men.
145. MARIN, C. "An old Pwo-Karen alphabet" In Man 3, no 5 (1943)17-19  
A local survival despite Burmese prohibition of alphabet.
146. MARIN, Joel N. Historical and cultural dictionary of Burma. Metuchen, N.J: Scarecrow Press ,1973,pp.99-101 NUSL  
History and culture of the Karen people in Burma.
147. MARLOWE, David H. "Upland-lowland relationships: the case of the S'Kaw Karen of central upland Western Chiang Mai." In Tribesmen and peasants in North Thailand. Chiang Mai: Tribal Research Center, 1969. pp. 53-68. ISEASL.  
Historical background, sociogeographic background and culture of the Karen in Thailand.
148. MARSHALL, Harry I. Flashes along the Burma road. New York: Island Press, 1946.123p.  
A series of true stories about conversions among Karen people.
149. \_\_\_\_\_ "Karen bronze drums." In JBRS 19(1929)1-14. UCL.
150. \_\_\_\_\_ The Karen people of Burma: a study in anthropology and ethnology. New York: AMS Press, 1977. 329p. ISEASL/NL/UCL  
Origin, domestic life , religion and development of the Karen people.
151. \_\_\_\_\_ "The Karens: an element in the melting-pot of Burma." In Southern Workman 56(1927)20-33.  
Brief description of the Karen and history of missionary activities.
152. \_\_\_\_\_ The Karens of Burma. London: Longsman, Green and Co., 1945. ISEASL/NL/NUSL/UCL  
The origin, culture and population of the Karen people in Burma.
153. \_\_\_\_\_ Naw Su: a story of Burma. Portland Me.: Falmouth, 1947. 351p.  
A novel about Burma and the Karen.
154. MASON, E. Bullard. Civilizing mountain men, or sketches of mission work among the Karen. London: Nesbit,1862.384p.
155. MASON, Francis. A dictionary of the Karen language. Tavoy: Karen Mission press.1904. 32p
156. \_\_\_\_\_ The Karen apostle: a memoir of ko tha Byu. Boston: Gould, Kindel and Lincoln, 1961. 153p.UCL  
The first convert with a historical sketch and geographical account of the nation, its traditions, precept and rites.
157. \_\_\_\_\_ "Kinship system of the Karen ." In Ancient Society, (1877)441pp.
158. \_\_\_\_\_ "On dwellings, works of art laws, etc., of the Karen." In Journal of Royal Asiatic Society of Bengal 37,pt 2(1868)125-169.
159. \_\_\_\_\_ "Physical character of the Karen." In Journal of Asiatic Society of Bengal, vol. XXXV, (New Series. CXXXI) 1866.
160. \_\_\_\_\_ "The Karen" In Siam Repository (Bangkok) April 1869, 126p.

161. \_\_\_\_\_ "Religion and mythology of the Karens." In *Journal of Asiatic Society of Bengal*, vol XXXIV, pt. I (1858)173-188.
162. \_\_\_\_\_ "Religion mythology and astronomy among the Karen." In *Journal of Royal Asiatic Society of Bengal*, 34,pt.2(1865) 195-250  
Concerned with showing the Karens to be a lost Israel tribe.
163. \_\_\_\_\_ Sayings of the Karen elders. Tovoy: Baptist Mission Press, 1830.  
First book printed in the Karen language.
164. \_\_\_\_\_ Synopsis of a grammar of the Karen language, embracing both dialects, Sgau and Pgho, or Sho Tavoy : Karen Mission Press, 1846,158p.
165. \_\_\_\_\_ "Traditions of the Karen." In *American Baptist Magazine* 14(1834)3820392.
166. MAUNG GYI "From Karenni" In *JBRs* 3 (1913)72-75.UCL  
A born from a buffalo which had been eaten to celebrate treaty of friendship[ between the chief of Karenni and chief of Chiangmai. Be 1217.
167. MAXWELL- LEFROY, C, The land and people of Burma. London: Adam and Charles Black, 1963. pp.11-12 20-22. ISEASL.
168. MENDEISON. E. Michael. "The King of the weaving mountain." In *Journal of the Royal Central Asiatic Society* 48(1961)229-237.
169. MERRIAM, Edmund F.. The Karen mission. Boston:American Baptist Missionary Union, 1885.24p
170. \_\_\_\_\_ The races of Burma. 2nd ed: Boston: American Baptist Missionary Magazine, 1890.15p.
171. MIGNOT, M "Traditions religieuseset origins des Kariens, peuplade Birmane." In *Missions Catholiques* 41(1909)133-144.
172. MOORERJI, Sudhansu Bimal. Burma and the West. Agra: Ranjan Prakashan, 1976. 15p NUSL.
173. MOORE, A.W. "Burma: the question of Karennee." In *Political and secret memorandu of the India office*. London: Indian Office Records, 1899. 1/p & s/18/b20.
174. MORRISON, Ian. Grand father long legs: the life and gallant death of Major H.P. Seagrim. London: Faber & Faber.1946.239p.UCL  
On allied intelligence work in Burma, with incidental information on Burmese-Karen relationships.
175. "Notice sur les plau, tribu Birmane; translated from the English." These people may be Karen or Taung Tha" In *Nouvelles Annales des Vopyages* 32(1826)175-180.
176. OPEN. "The Karen question" In *Eastern World* 3,no 4 (1949)4-5.
177. O'RILEY, Edward. "Journal of a tour to Karen-nee for the purpose of opening a trade road to the Shan traders from Mobyay and the adjacent Shan States through that territory direct to Toungoo." In *Journal of Indian Archipelago* n.s. 2(1858) 391-457  
Description of the people and the reception given to the author by them.
178. \_\_\_\_\_ "Notices on Karen Nee, the country of the Kaya or Red Karens." In *Journal of Indian Archipelago* n.s. 31(1859)1-25.

- Geography, social organization, religion, physical characteristics and history.
179. PHELPS, Jennie C.M. "The Development of Karen work on the Henzada field" In Baptist Missionary Review 35(1929)21-25.
  180. P.O San Combie. Burma and the Karens. London: Elliot Stock, 1928. 94p. ISEASL/NL/UCL  
History and culture of the Karens.
  181. PURSER, William. A comparative dictionary of the Pwo Karen dialect. pt. I Pwo-Karen-English. pt. II . English- Pwo-Karen. Rangoon: American Baptist Mission Press, 1922.
  182. RAJADHON, Anuman(Phya). "Karen" In Thai encyclopedia, manuscript of the National Bar Association, Section 3(1957)889-906.
  183. RENARD, Ronald D. Changing patterns of Karen life in Nineteenth century Northern Thailand. Honolulu: Department of History, University of Hawaii, 1977. 172p. ISEASL.  
Social life and custom of the Karens in Thailand.
  184. RHODES, Dennis.D. "The first Karen dictionary" In JBRS vol XIII, Dec. 1959. UCL
  185. RICHARDSON, D. "Abstract journal of an expedition from Moulmein to Ava through the Karen country, between Dec 1836 and June 1837." In Journal of Royal Asiatic Society Bengal 6 pt (1837))1005-1022).
  186. ROWAN, ROY. "War in Burma : Baptist Karens fight for Independence and excel the communists in rebellion" In Life 26(April 11, 1949) 37-43.
  187. SAHLINS, Marshall D. Tribesmen. Englewood Cliffs, N.J: Brentice-Hall, 1968
  188. SAIMONG MANGRI, Sao. "Karenni" In the Shan States and the british annexation Ithaca, New York: Southeast Asia Studies Cornell University, 1965. pp.169-196.  
Politics and history of the Karenni of Kayah' State.
  189. SANBA, (Rev. "Self-support among the Karens." In Indian Christian Council Review, Madras(1939)
  190. SAN COMBIE PO See PO, San Combie.
  191. SANGHUAN CHOTISURRHRAT. "Banthuk Kantham sanya maitri Chiang Mai kap maung yang daeng, (Records of treaty making between Chiang Mai and the Red Karen country) In Prachum Tamnan Lannathai. Bangkok: Odeon Store pp545-50.
  192. SOOTT, James G. "Among the hill tribes of Burma: an ethnological thicket." In National Geographic Magazine 41(1922)293-321. UCL.
  193. SCOTT, Sir J.George. Burma: a handbook of practical information.-Hanover Square, W.: Alexander Moring, 1932. pp.117-127. ISEASL/NUS.  
Origin, clans and customs of the Karen.
  194. \_\_\_\_\_ Burma and beyond. London: Grayson & Grayson, 1932. NL  
About the races in Burma including the Karen.
  195. SCOTT, Sir J. George. Gazetteer of Upper Burma and the Shan States. Rangoon: Superintendent, Government Printing 1900.
  196. SEAGRAVE, A,E "A survey of Burma's needs and opportunities the Sgaw Karens. In Baptist Missionary Review, 241918. pp.6-9.
  197. SEIDENFADEN, Erik. The Thai people: the origin and habitats of

- the Thai peoples. Bangkok: Siam Society, 1963. pp.117-119. ISEASL/ NUSL.
198. SEINU, Charity. Pig sacrifice among the Karen. M.A. Thesis, Rangoon: Arts and Science University, 197-UCL.  
Customs and religion of the Karens.
199. SHWE ZANRUNG. "Karen sing-song party." In JBRS 139(1928) 72-73. UCL  
Historical tradition, customs, origin and language of the Karen people.
201. SMITH, Daniel A.W. Forty years presidency of the Karen Theological Seminary, Insein. Rangoon: American Baptist Mission Press, 1922.
202. SMITH, Harold E. Historical and culture dictionary of Thailand. Matuchen, N.J.: Scarecrow Press, 1976. pp. 75-76 ISEASL/NUSL.  
Including history and culture of the Karen people in Thailand.
203. STAMP, L.D. "Karen States." In Encyclopedia Britanica.
204. "Karenni States." In Encyclopedia Britanica.
205. STEBBING, E.P. The forests of India. London: Lane, 1926. 3 vols  
In chapters dealing with Burma forests; is included material on the Karens.
206. STERN, Theodore. "Ariya and the golden book: a millinarian Buddhist of Asian Studies, 27, pt.2 (1968)297-328
207. "The cult of the local 'Lord' among the Karen Paper presented at the 67th annual meeting of the American Anthropological; Association, 1968. Mimeographed.
208. "Karen on the Khwae Noi in the nineteenth century. In Eugene, Oregon: University of Oregon, 1971. Mimeographed.
209. STERN, Theodore. Research upon Karen in village and town upper Khwae Noi, Western Thailand. Mimeographed, 1965.
210. "Three Pwo Karen scripts: a study of alphabet formation." In Anthropological linguistics 10(1968)1-39
211. STERNSTEIN, Larry. "An historical atlas of Thailand," In The Journal of Siam Society 52(1964)7-20
212. STOLL, W.G. "Notes on the Yoon-Tha-Lin Karens: their history, manners and customs." In Madras Journal of Literature and Science Ns., 6(1861)52-62
213. TADAW, Saw Hanson. The Karens of Burma: a study in human geography. London: University of London, 1958. 258p.  
(Microfilm)NUSL.  
Origin, social life and customs of the Karens in Burma.
214. TAW SEIN KO. "Notes on the national customs of the Karennis" In Indian Antiquary 21(1892)317-138.  
On social organization of the Karennis or Kayah.
215. TAYLOR, L.F. "The general structure of languages spoken in Burma." In JBRS XXXIV (1956)101-120.
216. TER NER, Thra. History of the Seventy-Five years of Christian work in the Bwo Karen mission. Toungoo.: The Bunker Press. 1931 78p.
217. THAHLA, Maung. "Ethnic communalism in Thailand and Burma." In JBRS, vol. LVI (1973)31-40 UCL.
218. THAN BYA, T. Karen customs, ceremonies and poetry. Rangoon: American Baptist Mission Press, 1906. UCL
219. Karen folk-lore tales. Rangoon: American Baptist

- Mission Press.1908.
220. \_\_\_\_\_ Karen school reader. Rangoon: American Baptist Mission Press 1887.
  221. \_\_\_\_\_ The Karens and their progress, 1857-1914. Rangoon: American Baptist Mission Press,1914.
  222. TINRER, Hugh. The Union of Burma: a study of the first years of independence. 4th ed. London: Oxford University Press, 1967. pp. 34-61. ISEASL/NL/NUSL.  
The background of civil war 1948-60, including the Karen rebellion.
  223. TRAGER, Frank N. "The Karen and the insurrection." In Burma: from kingdom to republic. London: Pall Mall Press, 1966. pp. 102-118 ISEASL/NL/NUSL/UCL.
  224. TRAGER, Helen G. Burma: through alien eyes, London Asia Publishing House 1966. pp 49-50 ISEASL/NL/NUSL/UCL.  
Language and literature of the Karens.
  225. TROTMAN, F.E Burma: a short study of its people and religion. Westminster: Society for the propagation of the gospel in foreign parts, 1917. 151p . NL.
  226. THIXTON, Addison Strong. "The integration of the Karen peoples of Burma and Thailand into their respective national cultures: a study in the dynamics of culture contact. M.S.. Thesis. Cornell University. 1958.
  227. TULLOCH, T.C. "Karens in the war in Burma." In Asiatic Review 42(1946)248-250.
  228. VANSONEREN, W.J. Notes on a course of lectures delivered to the students of Rev. Mr. Cross, Seminary for native preachers, Tavoy. Tavoy Karen Mission Press, 1850  
Various subjects, showing the tendencies of the general habits and customs of the Karens as a people to the destruction of their physical and mental constitutions.
  229. VINTON, Summer L. Ko San Ye, the Karen Moody and his remarkable work in Burma. Boston: American Baptist Mission Press, 1904. Leaflet.
  230. \_\_\_\_\_ "The Rangoon Sgaw Karen mission." In Missionary Review World 30(1907)34-37
  231. WADE, J. The Anglo-Karen dictionary: based on the dictionary compiled by J. Wade and Mrs. J.P. Binney. Rangoon: Baptist Board of Publication, 1954. 543. UCL  
English to Karen dictionary.
  232. \_\_\_\_\_ Karen vernacular grammar , embracing terainology stymology, syntax and style. 3rd ed. Rangoon: American Baptist Mission Press, 1897. 256p
  233. \_\_\_\_\_ Thesaurus of Karen knowledge, written by Saw Kau Too. Tavoy: Mission Press, 1847-50  
Comprising traditions, legends or fables poetry customs, superstitions and demonology.
  234. \_\_\_\_\_ A vocabulary of the Sgau Karen language, Tavoy: Karen Mission Press, 1849. 102p.
  235. WAITON, E.J. "The Yang Kalo (Karieng) or white Karens, translation of a paper received from Chiang Mai in answer to the society's questions" In Journal of Siam Society 16, pt.1(1922)39-46.
  236. WAITON, E.J. "The Red Karens, an answer to the society's

**“မှတ်တမ်းတင်အပ်သူတစ်ဦး”**

မိမိယုံကြည်ချက်အား၎င်း၊ အပေါင်းအသင်း ရဲဘော်ရဲဘက်များ အပေါ်တွင်၎င်း၊ မိသားစု အပေါ်တွင်၎င်း၊ မိမိ၏အဖွဲ့ အစည်း အပေါ်တွင်၎င်း သစ္စာတရားတားပြီး နိုင်ငံရေးနှင့် လူမှုရေးတာဝန် အသီးသီးကို ကျေပြန်စွာ ထမ်းဆောင်သွားပြီး ရိုးသားစွာ နေထိုင်သွားသူတစ်ဦးအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

ဗိုလ်ကြီးမျိုးကြည်(ခေါ်)ဦးအောင်ကြည်- အဘဦးဘတင်၊ အမိဒေါ်မြတင် (၄/၁၁/၁၉၂၉)မွေးဖွားပြီး (၂/၈/၉၃) ရက် နေ့ညတွင် ကွယ်လွန်သည်။ ကွယ်လွန်စဉ်က ဧကအန်ယူ ဒူးပလာယာခရိုင် သတ္တုတွင်းဌာနတွင် အမှုထမ်းတဦးဖြစ်သည်။ ကျန်ရစ်သူဇနီး၊ သား(၂)ဦး၊ ချွေးမမြေးများနှင့်အတူ လွမ်းဆွတ်သတိရပါကြောင်း။

မန်းအောင်ဌေး

လွတ်လပ်ဘောင်ရင်သမိုင်းသုတေသနဌာန

**“လောကတွင်ပြည်သူ၏ဆန္ဒကိုအဖြည့်စွမ်းနိုင်ဆုံးဖြစ်ရပါလို၏”**

- \*တော်လှန်ရေး ကွန်ယက်အား ဖြန့်ကျက်ပါအံ့  
ပြည်သူ၏ အပူမီးကို အေးငြိမ်းစေအံ့  
ငါ၏မှန်ကန်သောစေတနာဖြင့် ဒီမိုကရေစီထွန်းလင်းစေအံ့
- \*တော်လှန်ရေးကို ဟန်ဆောင်ရွက်တန်းတင်တတ်သော  
ပြည်သူတရပ်လုံးကို ကိုယ်စားပြုတတ်သော သူတို့အား  
အတ္တဝါဒ ကင်းမဲ့အောင် လုပ်ဆောင်နိုင်စွမ်းကို  
ငါ့အား ပေးပါလော့။
- \*မကျေနပ်ခြင်း၊ ကျေနပ်ခြင်းတို့ကို  
ငါသည် ရွံ့မည်မဟုတ်။
- \*အမှန်တရားကို ဖော်ကျူးသည်ဖြစ်၍  
မမှန်ကန်သော သူတို့၏သားကောင် ငါဖြစ်လိုက ဖြစ်ပါစေ  
သေရမည်ကို ငါမကြောက်။
- \*ငါ၏စေတနာမှန်သော စွမ်းဆောင်မှုကြောင့်  
စစ်အာဏာရှင် ချုပ်ငြိမ်းသွားချိန်တွင်  
ပြည်သူတို့ ဝမ်းသာကြည်နူး ကြလိမ့်မည်။
- \*အာဏာလက်ကိုင် ရှိသူတို့၏  
ဆဲရေးခြင်း၊ အမနာပပြောဆိုခြင်း  
ရန်ခွာခြင်း၊ လုပ်ကြံခြင်းတို့သည်  
ငါ့အား ပန်းနှင့်ပေါက်သကဲ့သို့ ရှိခြိမ့်မည်။
- \*ပြည်သူထံမှ  
ဒါ၊တော်လှန်ရေးသူရဲကောင်း ဟူသော  
ကောင်းချီးပေး ဟစ်ကြွေးသံကိုသာ  
ငါမက်မောပါ၏။
- \*လောကတွင်  
ပြည်သူ၏ ဆန္ဒကို အဖြည့်စွမ်းနိုင်ဆုံး  
ဖြစ်ရပါလို၏။ ။



စိုးစွာ

မှတ်ချက်။ ။ဒေါ်အောင်ဆန်းစုကြည်၏“လောကတွင်မိခင်၏ကျေးဇူးအသိရဆုံးဖြစ်ရပါလို၏”ကို မှီးပါသည်။

## အမှားပြင်ဆင်ချက်

| စာမျက်နှာ | ကော်လံ | အပိုဒ် | စာကြောင်းရေ | အမှား          | အမှန်             |
|-----------|--------|--------|-------------|----------------|-------------------|
| ၂၂        | (၁)    | (၁)    | (၂)         | ချင်းတစ်တပ်    | ချင်းဒစ်တပ်       |
| ၂၂        | (၁)    | (၁)    | (၂)         | ချင်းအနွယ်     | ချင်းဒစ် တပ်အနွယ် |
| ၂၂        | (၃)    | (၂)    | (၅)         | အိန်း          | အိမ်း             |
| ၂၂        | (၃)    | (၂)    | (၅)         | ထိန်           | ထိမ်း             |
| ၂၂        | (၃)    | (၂)    | (၁၁)        | ထိန်           | ထိမ်း             |
| ၂၃        | (၁)    | (၂)    | (၁၅)        | ဖွါပွန်ဆုပ်ခွါ | ဖွါပွန်မှဆုပ်ခွါ  |
| ၃၇        | (၁)    | (၂)    | (၃)         | မရှိသင့်       | မရှိသည့်          |
| ၄၃        | (၃)    | (၇)    | (၃)         | အေဘီအိုင်      | အေဘီအမ်           |
| ၅၆        | (၁)    | (၁)    | (၁)         | တမျိုးသား      | အမျိုးသား         |
| ၅၇        | (၁)    | (၃)    | (၆)         | ကျကြောင့်      | ကျကျောင်း         |
| ၅၇        | (၂)    | (၁)    | (၇)         | ဝိဇ္ဇာဘွဲ့ အရ  | ဝိဇ္ဇာဘွဲ့ ရသရာမ  |
| ၅၉        | (၂)    | (၂)    | (၁)         | နှစ်သည်        | နှစ်ဦးသည်         |
| ၅၉        | (၂)    | (၄)    | (၄)         | ကြည့်ခဲ့ရ      | ကြည့်ညှိခဲ့ရ      |
| ၃၈        | (၂)    | (၂)    | (၁၇)        | Dela           | Delta             |

စာမျက်နှာ(၅၁)မှ အပိုဒ်(၂) စာကြောင်းရေ (၈) ကိုဖြည့်စွက်ဖတ်ရှုပါရန် ဒုတိယအရာရှိမေဂျာ ရုပ်(၆) တွန်းဖြစ်သည်။

ဤခရိုင်အရာရှိ နှစ်ဦးအနက်ခရိုင်အရာရှိမေဂျာ ရုပ်(၆)တွန်းမှာ မေမြို့ပိုလ်သင်တန်း-----

စာမျက်နှာ(၁)မှ

ဧေး ခေါ်ပုံအတိုင်း လုပ်ဆောင်ကြပါသလား? ကျွန်ုပ်တို့၏ စွန့်လွှတ်မှုစံချိန် မည်မျှရှိပါသနည်း? ကြီးမားသော သူ၏ တန်ဖိုးကို အမှတ်ရပြီး စံပြကရင်အဖြစ်ရပ်တည် ဆောင်ရွက်ရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းအပ်သည်။

အယ်ဒီတာ

INDIA

CHINA

BURMA

BENGALADESH

• MANDALAY

BAY OF  
BENGAL

LAOS

• CHIANG MAI

• RANGOON


THAI LAND

• BANGKOK

KAMPUCHEA

ANDAMAN SEA

GULF OF  
THAILAND



1:12,672,000"

0 100 300

IKHRA, 22/8 Rup Au Htip Rd., Mae Sod, Tak, Thailand Tel: (055) 532 304  
IKHRA, P.O.Box-84, Mae Sod, Tak 63110, Thailand (055) 532 647